

PEACE Info (May 26, 2022)

- Family of Myanmar's Suu Kyi Files Detention Complaint With UN
- Nearly 10,000 Civilians Flee Myanmar Junta Raids in Sagaing
- 10 Myanmar Villagers Seized as Hostages by Junta Troops, Locals Say
- Sagaing PDFs claim dozens of junta casualties in multiple attacks
- Police station and army base hit by surprise attacks in Mon State
- Fighting with Myanmar's Junta Continues in Southern Shan State
- Myanmar Journalist-Turned-Resistance Fighter Swapped His Camera for a Gun
- NUG Plans More Weapons and Funds for Revolution Against Myanmar Junta
- Is the NUG ready for the world stage?
- Threatened on multiple fronts, Myanmar junta calls on young women to join its armed forces
- Junta personnel in central Myanmar targeted in lethal shootings
- Myanmar bans use of foreign currency for local payments
- About 14.4 million of 54 million people in Myanmar need humanitarian assistance: OCHA Myanmar
- Delegation led by KNU/KNLA – PC chairman arrives in NPT for peace talks at the invitation of Senior General Min Aung Hlaing
- Peace negotiation team signs agreement with NMSP after 3 days of talks
- Ethnic Karen Fighters Take Control of Lower Myanmar Townships
- Heavy rains hit IDPs sheltering along Thai-Myanmar border
- Migrants face arrest and exploitation in Thailand's shadow economy
- စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော
- လက်နက်လိုအပ်နေကြောင်း ခုခံရေးအင်အားစုများက NUG ကိုပြော
- ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့က နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့
- ယင်းမာပင်ခရိုင်မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရ
- ကနီနဲ့ ယင်းမာပင်မြို့နယ်မှာ အိမ် ၁၅၀ ကျော် မီးရှို့ခံရ
- အရာတော်မြို့နယ်နှင့် တမူးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား
- မုံရွာ- မန္တလေးလမ်း၌ စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ ၊ ၂၉ ဦး သေဆုံး
- မြိုင်နှင့် ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ
- မကွေးတိုင်း ဂန့်ဂေါနယ်ထဲ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်
- ဂန့်ဂေါမြောက်ပိုင်းကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်နေသဖြင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ
- ဖမ်းဆီးထားသူ ၂၄ ဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း KSCC ပြော
- တရုတ်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၈၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်
- စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ချင်းကိုယ်စားပြု လက်ဝှေ့သမား အပါအဝင် ကျဆုံးပြည်သူ ၁၈၆၄ ဦးရှိဟု အေအေပီပီ ထုတ်ပြန်
- အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေ တင်နိုင်ဖို့ ကြိုးစားနေ

- လက်ရှိတွင် မည်သည့် အခြေအနေ ကြုံတွေ့နေသည်ဖြစ်စေ ယဉ်ကျေးသည့် လူ့အသိုင်းဝိုင်း၏ ထုံးစံဖြစ်သည့် နိုင်ငံရေးကိစ္စများကို စားပွဲဝိုင်းတွင် ဖြေရှင်းနိုင်သည့် အခြေအနေမျိုး ရောက်ရှိအောင် ဝိုင်းဝန်း ကြိုးပမ်း ရမည်ဖြစ်ကြောင်း SNLD ပါတီဥက္ကဋ္ဌ ပြောကြား
- နိုင်ငံကိုလက်နက်ဖြင့်တည်ဆောက်နေသဖြင့် ထိခိုက်မှုကြီးမားနေဟု SNLD ခေါင်းဆောင်ပြော
- ပြည်တွင်းစီးပွားလုပ်ငန်းများ ကျပ်ငွေဖြင့်သာ ငွေပေးချေကြရန် ဗဟိုဘဏ် ထုတ်ပြန်
- ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ တင်ပြ
- ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် ၇ ချက် စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ သဘောတူ
- (MSDC) ၏ ဒါရိုက်တာ နိုင်ဗညားမွန်နှင့် မေးမြန်းချက်
- ဆယ်စုနှစ်တစ်စုကျော်ကြာ စစ်ရှောင်နေရသည့် မြစ်ကြီးနားမြို့ပေါ်က စစ်ဘေးရှောင် ဂေဟ ခန့် နေရပ်ပြန်
- မြစ်ကြီးနားက စစ်ဘေးဒုက္ခသည် ဂေဟ နီးပါး နေရပ်ပြန်
- လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ဒေသခံများကို ပြန်လွှတ်ပေးပြီး လေးကေစခန်းရှိ BGF တပ်ဖွဲ့လည်း စခန်းမှ ထွက်ခွာ
- လေးကေကော် ဒေသစစ်ဘေးရှောင်များ မိုးရာသီကာလ အခက်အခဲပေါင်းစုံကြုံတွေ့နေရ၊ နေရပ်ပြန်လိုကြဟုဆို
- ပလက်ဝ၌ အာဏာသိမ်းစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေ
- ပလက်ဝတွင် AA နှင့် စစ်ကောင်စီတပ် တကျော့ပြန်တိုက်ပွဲများ
- ပလက်ဝ တိုက်ပွဲ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်
- PNO အဖွဲ့ထဲ စစ်မှုထမ်းရန် ပအိုဝ်းရွာတရွာလျှင် ၃ ယောက်နှုန်းဖြင့် တပ်သားသစ် ခေါ်ယူနေ
- စစ်ကောင်စီ၏ သွေးခွဲလက်နက်
- တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်ခရီးသွားဖြတ်သန်းခွင့် ကို ဇွန် ၁ရက် ဖွင့်မည်ဟုဆို
- ရှမ်းပြည်နယ်မှ သယ်ဆောင်ပြီး ရခိုင်နှင့် တနင်္သာရီသို့ ပို့ဆောင်မည့် ကျပ် ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွေးသွပ်ဆေးပြားများ ရန်ကုန်မြို့တွင် ဖမ်းမိ

Family of Myanmar's Suu Kyi Files Detention Complaint With UN

By AFP | 26 May 2022

Relatives of Myanmar's ousted leader Daw Aung San Suu Kyi on Wednesday filed a complaint before a UN watchdog against her detention following a military coup last year, their lawyers said.

Since a coup ousted her government in February 2021, plunging Myanmar into upheaval, the 1991 Nobel Peace Prize laureate has been in military custody and faces a raft of charges that could jail her for more than 150 years.

Describing the situation as a "judicial kidnapping", human rights lawyers Francois Zimeray and Jessica Finelle said they had filed a complaint on behalf of her relatives with the UN Working Group on Arbitrary Detention.

"Her arrest was illegal, her detention is devoid of any legal basis, and her different trials violate the basic rules governing any legal procedure," reads the complaint, seen by AFP.

"This is a kidnapping disguised as a trial, she is held incommunicado in defiance of all justice and resists with strength an unacceptable psychological torture," it said.

In a statement, the lawyers added that "this is a tragic regression for Myanmar. Through the figure of Aung San Suu Kyi, the entire Burmese people is silenced, and its democratic aspirations are crushed."

Daw Aung San Suu Kyi, 76, has been sentenced to five years in jail for corruption, and six years for incitement against the military, breaching COVID-19 rules and breaking a telecommunications law.

She faces a raft of other trials, including for allegedly violating the official secrets act, several counts of corruption and electoral fraud.

Branding them "farcical charges", the lawyers said Daw Aung San Suu Kyi faces the prospect of more than 100 more years on 17 different charges.

Group made Assange finding

The UN Working Group on Arbitrary Detention's five independent experts investigate cases of deprivation of liberty imposed arbitrarily or inconsistently with international standards.

They made headlines in 2016 by finding that WikiLeaks founder Julian Assange was being arbitrarily detained as he sought to avoid extradition from Britain to the United States by sheltering in the Ecuadoran embassy in London.

The Working Group has already evaluated cases involving Daw Aung San Suu Kyi, who under a previous junta regime spent long spells under house arrest in her family's lakeside mansion in Yangon, Myanmar's largest city.

Both in 1991 and 2001, the experts determined she was being arbitrarily detained.

Today, she is confined in an undisclosed location in the capital Naypyitaw, with her links to the outside world limited to brief pre-trial meetings with lawyers.

“Can anyone conceive what this detention entails for a [nearly] 77-years-old woman, who has already spent 15 years of her life deprived of liberty?” Zimeray and Finelle asked.

Speaking with AFP, Zimeray said Daw Aung San Suu Kyi’s current case borders on “enforced disappearance”.

“We don’t know where she is. She only reappears at her trials. It is a judicial kidnapping,” he said.

He voiced hope the Working Group, whose decisions are not binding but carry reputational weight, would “speak out firmly”.

Since the coup that ousted civilian leader Daw Aung San Suu Kyi, more than 1,800 people have died in a brutal military crackdown on dissent, according to a monitoring group.

<https://www.irrawaddy.com/news/burma/family-of-myanmars-suu-kyi-files-detention-complaint-with-un.html>

Nearly 10,000 Civilians Flee Myanmar Junta Raids in Sagaing

By THE IRRAWADDY | 26 May 2022

Nearly 10,000 civilians from 19 villages in Salingyi and Yinmabin townships, Sagaing Region, have reportedly fled their homes since Wednesday amid raids by Myanmar’s regime.

On Thursday morning, more than 80 regime soldiers from Yinmabin advanced on Salingyi and torched War Tan village.

On Wednesday, they raided Aung Chan Thar, Mya Yeik and Htan Taw Gyi villages in Yinmarbin and torched civilian houses.

The affected villages in both townships have at least 1,000 inhabitants each.

Two civilians were detained to be used as guides and then killed by the soldiers near Kan Kone cemetery, according to a resident.

The victims, in their 30s, were from Done Taw and Yoar Tha villages.

Monsoon rains have caused fleeing villagers more trouble.

A Yinmabin Information Group video shows villagers moving their belongings on motorbikes on muddy roads in the rain.

“The whole villages had to flee. Some elderly people suffered from severe health problems,” said Ko Zee Kwat of Salingyi.

Some civilians took stayed with relatives or in monasteries while others shelter from the rain under tarpaulins.

The regime cut phone lines on Wednesday, according to residents.

Troops burned houses in Moe Kaung and Ta Yaw Kyin villages in Yinmabin earlier this week. Nearly 50 Ta Yaw Kyin houses were burned down.

Ko Khant, the head of North Yamar People's Defence Force, which is active in Yinmarbin, said the group did not know the exact numbers of destroyed houses and that this was the second wave of arson attacks.

Ta Pyay Aye, Chin Pone and Aung Chan Thar villages in Yinmarbin were abandoned in February.

A Tha Pyay Aye villager said: "We live in the forest under tarpaulins. As the rainy season sets in, it will become harder for us."

Sagaing, a resistance stronghold, faces heavy junta attacks with Yinmabin, Salingyi, Kani, Chaung-U, Ye-U, Khin-U, Myinmu and Depeyin townships being raided this month and tens of thousands displaced.

<https://www.irrawaddy.com/news/burma/nearly-10000-civilians-flee-myanmar-junta-raids-in-sagaing.html>

10 Myanmar Villagers Seized as Hostages by Junta Troops, Locals Say

By THE IRRAWADDY | 26 May 2022

The fate of at least 10 civilians, including a 5-year-old child, arrested by junta troops during a raid in Sagaing's Myinmu Township on Tuesday was still unknown Thursday.

The civilians from Inn Ma and Gone Nyin Sait villages were arrested while hiding in a nearby forest. Around 40 soldiers advanced to Inn Ma Village and destroyed the houses there before moving into the forest after being attacked by local resistance forces using land mines.

"They seized the civilians who were hiding in the forest. My little niece, hiding with her parents, was taken by the soldiers," said an Inn Ma resident who is a relative of the child.

Locals couldn't verify the exact number of hostages taken by the military but said almost all of the arrested civilians are from Inn Ma and most are men.

As the soldiers searched the forest, they engaged in clashes with members of the Myinmu People's Defense Force (PDF), who were trying to protect the civilians. Two members of the force were killed in the clashes.

The child's uncle said, "We heard the arrested villagers are at Myinmu Police Station. But we don't know for sure and do not dare to contact them. We are afraid of the soldiers."

During the raid on Inn Ma, regime soldiers used vehicles to take away bags of rice, bottles of oil, other foodstuffs and shoes from the village grocery store.

Ko Eagle, the head of the Myinmu PDF, said the military troops took the civilians hostage to use as human shields during clashes.

The group said in a statement that it conducted three mine attacks against junta forces on Tuesday, killing at least 10 soldiers.

First, they attacked military vehicles by detonating a land mine on the entrance road into Kan Phyar Village early in the morning, damaging a car. The vehicles were on the way to support the troops raiding Inn Ma.

In the afternoon, two soldiers were killed during a clash between local resistance forces and junta troops between Gone Nyin Sait and Kan Phyar villages.

Some 15 minutes after the attack, the Myinmu PDF said, around nine soldiers were killed during a mine ambush near Kan Phyar.

“The soldiers were walking back through our minefield. Nine soldiers were taken to hospital and locals told us on Wednesday that the soldiers died at the hospital,” Ko Eagle said.

Inn Ma and Gone Nyin Sait villages have nearly 400 houses each and are located about 3.2 km, or 2 miles, apart. Residents of these and other nearby villages fled their homes.

Myinmu Township, a stronghold of resistance activity in Sagaing Region, borders Chaung-U, Monywa and Ayadaw townships.

<https://www.irrawaddy.com/news/burma/10-myanmar-villagers-seized-as-hostages-by-junta-troops-locals-say.html>

Sagaing PDFs claim dozens of junta casualties in multiple attacks

At least 50 regime forces were killed over the past two days in Myinmu and Chaung-U townships, the groups said

[Maung Shwe Wah](#) | Published on May 26, 2022



Chaung-U PDF members join fists in a show of solidarity (Supplied)

Two People's Defence Force (PDF) groups operating in southern Sagaing Region say they killed a total of more than 50 regime forces in a series of attacks carried out over the past two days.

On Tuesday, the Myinmu PDF launched multiple attacks on a military column of around 40 troops after it killed two of the group's members during a raid on a village earlier in the day.

The column entered Inn Ma, a village located about 25km northeast of the town of Myinmu, at around 5am and engaged in a clash with PDF members stationed there as guards, according to Myinmu PDF information officer Khin Thaung.

“They came in firing light and heavy weapons, and they killed two of our men who were providing security,” he said.

The victims, Wai Phyo and Soe Sint, were both in their 20s, he added.

After ransacking several homes in Inn Ma, the soldiers proceeded to Gon Hnyin Seik, a village about 3km to the south, where they were intercepted by members of the Chaung-U PDF.

“They were resting near Gon Hnyin Seik when we ambushed them. They responded with heavy artillery fire, forcing us to retreat. But before we did, we laid explosives for them,” said Khin Thaung.

Two soldiers were reportedly killed in that clash, which lasted from around 11am to 5pm, while nine more died as a result of injuries from the explosives, he added.



PDF members prepare to engage regime forces in eastern Myinmu Township (Myinmu PDF)

As the column continued to move south towards Myinmu, it came under attack again near a village called Kan Pyar. Five junta soldiers were taken away in ambulances after that assault, the Myinmu PDF spokesperson told Myanmar Now.

Meanwhile, west of Myinmu in Chaung-U Township, anti-regime forces claimed that they killed 41 soldiers and five police officers in a series of attacks carried out over a period of two days.

The leader of the Chaung-U PDF, who did not want to be identified, said that the attacks targeted two groups—a military column of around 50 troops and members of the military-backed Pyu Saw Htee militia, and around 50 military personnel stationed in the town of Chaung-U.

The first group was attacked after raiding Methekkyo, a village located about 6km west of Chaung-U, on Tuesday. It was hit by explosives as it was heading towards the village of Kinmun Taw, where the Pyu Saw Htee members were reportedly from.

“They were returning from Methekkyo with ox carts full of stuff they had looted. We planted some explosives, and the carts were blown to pieces,” the Chaung-U PDF leader said.

A total of 11 attacks were carried out against both groups over the next two days, he added.

He claimed that the casualty figures were provided by inside sources in the military who have been secretly providing information to the resistance.

“We can confirm through our sources that they suffered very heavy casualties,” he said.

Myanmar Now has not been able to independently confirm the death counts provided by the two PDF groups, and regime officials were not available for comment.

<https://www.myanmar-now.org/en/news/sagaing-pdfs-claim-dozens-of-junta-casualties-in-multiple-attacks>

Police station and army base hit by surprise attacks in Mon State

The coordinated attacks were the first in the state to involve a combined force of KNLA troops and local resistance fighters

[Esther J](#) | Published on May 26, 2022



Members of the Kyaikhto Revolutionary Force are seen in October 2021 (Supplied)

Simultaneous attacks were carried out against a police station and an army base in Mon State's Thaton District on Tuesday, marking the first time that the Karen National Liberation Army (KNLA) had collaborated with resistance forces in the state.

The attacks targeted the central police station in Thein Zayat, a town on the Yangon-Mawlamyaing highway, and troops from Light Infantry Battalion (LIB) 207 stationed in the same area.

In a statement, one of the groups involved in the attacks, the Kyaikhto Revolutionary Force (KRF), said that an army sergeant named Than Aung from LIB 207 had been killed in the assault on the police station. No other casualties were reported.

A spokesperson for the KRF told Myanmar Now that there was only a brief exchange of fire after the hit-and-run attacks.

"Some of us attacked the police station, while others hit the LIB 207 base at the same time. We fired a single artillery shell at the police station and then withdrew immediately," he said.

"I think we gave them a bit of a scare. All they could do was fire off a few random shots after we were already gone," he added, noting that the families of police officers were also inside the police station compound.

The attacks took place in an area near where Battalion 3 of the KNLA, which is part of the armed group's Brigade 1, is based. The LIB 207 base is also along the road that accesses KNLA territory that has seen major clashes in recent months.

"The military has been launching assaults and patrolling around the liberated areas on a regular basis. It has also increased its troop strength. But the only way it can get through is on this road," the KRF spokesperson said.

Frequent but much smaller clashes have also broken out in parts of Kyaikto, Bilin and Thaton townships outside of territory controlled by the KNLA.

Last Friday, local sources reported that allied resistance forces fought with troops from the army's infantry battalions 62 and 343 in Ah Yu Taung, a village tract in Ye Township.

The following day, KNLA-led forces also ambushed a junta convoy near the village of Ingapo in Kyaikto Township as it was travelling on the Yangon-Mawlamyaing highway.

According to the KRF spokesperson, a retired army officer suspected of acting as a military informant was shot dead in Mote Pa Lin, another village in Kyaikto Township, on Tuesday.

<https://www.myanmar-now.org/en/news/police-station-and-army-base-hit-by-surprise-attacks-in-mon-state>

Fighting with Myanmar's Junta Continues in Southern Shan State

By THE IRRAWADDY | 26 May 2022

Fighting between Myanmar's junta and resistance forces in Kayah and Shan states has continued in southern Shan State for more than two weeks, causing tens of thousands of civilians to flee their homes.

Fighting broke out in Pekon one day after resistance fighters attacked a junta outpost at Hti Yi village in Nyaung Shwe Township on May 12.

The junta deployed two detachments of around 100 troops each.

The Pekhon People Defense Forces (PDFs), Karenni Nationalities Defense Force, Loikaw PDF, Moebye PDF, Inle PDF, 1,005 and 1,008 Battalions of Infantry Southern Shan have been battling the junta.

Junta artillery and airstrikes have been heavily used and about six resistance troops and less than 25 regime soldiers have been killed, according to Pekon PDF.

Four soldiers, including a major, were killed on May 15.

There have been about 20,000 refugees from 35 villages in the township fleeing the fighting, according to the Karenni Refugee Supporting Network.

"There are about 5,000 displaced civilians in west Pekon and most could not carry anything. We need waterproof sheets, food and clothes," the group said.

Fighting spilled into Shan State from the resistance stronghold of Kayah State in April when resistance groups attacked a military outpost at Pin Pon village in Pinlaung Township.

On May 1, the resistance attacked the security forces at Lanali bridge in Pinlaung Township about a two-hour drive from Naypyitaw.

The junta began clearance operations in Kayah State last year.

The fighting prompted about 200,000 Kayah villagers to flee their homes by the end of April, according to the Karenni Human Rights Group.

<https://www.irrawaddy.com/news/burma/fighting-with-myanmars-junta-continues-in-southern-shan-state.html>

Myanmar Journalist-Turned-Resistance Fighter Swapped His Camera for a Gun

By KHIN NADI | 26 May 2022

It has been more than a year since Ko Jack left behind the career he loved and joined the armed struggle to defend the people from the junta's atrocities.

For about 10 years, he followed his passion for photography, working as a photojournalist for news organizations in Yangon. As he had a special interest in covering armed conflicts, Ko Jack traveled to several ethnic states where armed groups have long fought the military for greater rights and autonomy, telling their stories through his camera lens.

Today, he finds himself among them not as a journalist, but fighting back against the military that overthrew the elected civilian government led by Daw Aung San Suu Kyi in a coup in February last year.

Now a member of the People's Defense Force in Karen State, the 29-year-old has taken part in five heavy battles alongside ethnic Karen forces fighting junta troops. In those clashes, more than 100 junta forces were killed and around a dozen captured.



Ko Jack with his camera and gun

From lens to gun

Ko Jack recalled his first battle experience in a recent interview with The Irrawaddy. He shared that despite having undergone months of military training, the first time he experienced front-line combat his old instincts returned and he immediately began mentally framing photographs of what he saw.

"Using a gun and taking pictures have something in common: you keep your index finger in a ready position. But you can't do both [take photos and fire a gun] at the same time," he said.

"If I started taking pictures, the gun I carry would be useless and it wouldn't help my comrades either," he added.

Since then, Ko Jack's camera has been put aside and his rifle has become his top priority. And just as he relied on his strong sense of timing and focusing skills to take good photographs, he has proven to be a good shot on the battlefield.

He was even offered a promotion to section commander but turned it down, feeling he wasn't ready for the post yet. On the front line he has become a good soldier, coordinating

well with his comrades and obedient to his commander, while back at the base, he is a respected trainer among new members, sharing what he has learned with them.



Karen National Union (KNU) soldiers are seen during a mission. / KNU

The day that changed his life

For more than a month after the coup, Ko Jack put aside his personal anger at the military takeover in order to focus on his job, heading to the streets with his camera to document the anti-coup protests and the junta's crackdown on its opponents. With his fellow journalists, he kept the world informed of the events that were unfolding in the coup-hit country and presented evidence of the violence used by the junta's forces.

However, one day in March, witnessing the aftermath of a bloodbath committed by the junta in a suburb of Yangon convinced him that he had to take up arms.

Following the coup, numerous street protests broke out in Yangon and other cities, and junta forces responded to the peaceful protesters with lethal crackdowns and deadly shootings. Ko Jack was in Hlaing Tharyar Township one day after the military engaged in one of its worst mass killings of civilians there on March 14.

He recalls that so many bodies were taken to the cemetery that the crematorium had to work non-stop, leaving families unable to grieve properly as the funerals had to be rushed. He spent the whole day there. Some bodies were disfigured to the point of being unrecognizable with pierced heads, shattered faces or missing limbs.

The victims were protesters, bystanders and those helping the wounded, gunned down in a cold-blooded crackdown on an anti-coup demonstration in the township. During the crackdown, junta soldiers armed with assault rifles and snipers trapped protesters and shot to kill any living thing in their view. In total, the junta's forces killed around 80 people on that day.

"I have never been able to just stand there and watch injustice unfold in front of my eyes. With the coup, and after seeing what happened on that day, I couldn't stand and watch anymore," he said.



Kayah State-based Demoso People's Defense Force members mark the first anniversary of the group's founding on May 6. / DMO-PDF

A few days later he left his home in Yangon, joining thousands of young people across the country heading to rebel training camps and vowing to topple the junta, which has continued to terrorize the population with killings, arbitrary arrests, arson and bombing attacks.

His new home is a tent. He lives in a forest without any relatives nearby. More than a year on, he misses his home sometimes, especially when he is sick. He recently caught malaria while staying at a jungle camp; his biggest wish at that time was to be able to enjoy his favorite breakfast—spicy noodle salad with rice.

Same mission

But the determined revolutionary fighter said he won't turn back until the revolution succeeds—a conviction he shares with his comrades.

A majority of the fighters in the group are aged between 20 and 30; they come from different regions and states and diverse backgrounds: workers, journalists, medics, artists, civil servants and even some striking police and soldiers. Besides graduates like Ko Jack, who completed a degree in geology, undergrads under 20 who are boycotting the junta's education system have also joined the group.

Like Ko Jack, none of them chose to be soldiers; all felt compelled to take up arms due to the junta's oppression of the entire population. They are among about 80,000 to 100,000 People's Defense Force members nationwide who have taken up arms to fight back against the junta.

They all have one mission—to root out the military, which has oppressed the country for more than 60 years, and to terminate once and for all the system of dictatorship that is despised by all Myanmar people.

Some of Ko Jack's comrades have given their lives for this mission. During one battle Ko Jack lost two fellow fighters, both of whom were much younger than him.



Members of an armed resistance group are seen at a ceremony to mark the first anniversary of its founding in a liberated area. / PLF

Their deaths could easily have left him heartbroken and demoralised; instead, they have driven him to become a stronger fighter, even more determined to achieve victory on their behalf, he said.

Like Ko Jack, all revolutionary fighters believe that their future will be bright only when the current military under Min Aung Hlaing is defeated.

Ko Jack said that while he personally loved detained State Counselor Daw Aung San Suu Kyi as the country's leader, the fight is not for her sake alone, but for his and his comrades' future, and he believes other youths who have taken up arms feel the same way.

"We, the youth, are fighting to end military rule for our future and because we are the next generation," he said.

Referring to the junta's recent invitation of ethnic armed organizations to peace talks, Ko Jack continued that the young resistance fighters have no trust in any negotiations offered by the junta.

“We have seen their lies and don’t believe them. For us, we will continue to fight till the end, till the junta surrenders, and till they [the military] give up their place in politics,” he said.

Ko Jack and his comrades are confident of victory over the junta troops, who are dispirited and disunited.

Even now, facing shortages of arms and ammunition, the resistance groups, which comprise determined fighters across the country, pose a serious threat to the junta’s forces—once viewed as an all-powerful military—using guerrilla warfare tactics to seize junta posts.

Ko Jack said he has noticed that several junta troops who were killed or arrested by ethnic forces in their area used drugs, adding that on the front lines they are no longer obedient to their commanders.

But the inadequate arms and ammunition are holding back the resistance’s operations. For now, only half of the members of the group are armed.

With the PDFs still not fully armed, Ko Jack bought a used AK-47 rifle on his own and has raised funds to buy bullets for himself as well as for his colleagues. Other PDF members across the country have also had to raise money themselves to buy the required weapons and food.

Ko Jack said that if the resistance forces had adequate supplies of arms and ammunition, victory wouldn’t take long.

“We could also take the cities, as the people expect, in three to six months if we had full supplies of arms and ammunition. We don’t need tanks or jet fighters to win the battle, only supplies of arms and ammunition,” he said.

And the day they prevail will be the day they return home and reclaim their rights.

“When this is over, I want to return home in my uniform,” Ko Jack said. “I want to meet my parents in the battle uniform that I wore while taking part in the revolution and show them that their son did something they can be proud of.”

And yes, he will return to his camera and once again hit the shutter button instead of pulling the trigger.

Ko Jack is a pseudonym.

<https://www.irrawaddy.com/in-person/profile/myanmar-journalist-turned-resistance-fighter-swapped-his-camera-for-a-gun.html>

NUG Plans More Weapons and Funds for Revolution Against Myanmar Junta

By THE IRRAWADDY | 26 May 2022

U Naing Htoo Aung, permanent secretary of the National Unity Government’s (NUG) Ministry of Defense, talked recently to The Irrawaddy about Myanmar’s armed struggle

against the military regime, what the NUG has been doing to step up the attack against the junta, about the availability of funds and the distribution of weapons to resistance groups, and defections from Myanmar's military.

You have said that the NUG will step up the revolution this year. What's your current assessment of the revolution?

We have increasingly engaged in all the means helpful to topple the military dictatorship. It is fair to say that we started from zero. We chose armed struggle not because we like it, but because we were forced to do so. Compared to the previous year, there has been a lot of progress. More than one year on from the coup, the regime still lacks legitimacy and is utterly rejected by the people. In terms of military confrontation, the regime has been suffering a lot. This is something that the military had never expected in its history. The armed struggle is one of our means of revolution and it has achieved certain progress. Other means are equally as important as the armed struggle.

You said the NUG will accelerate the armed struggle this year. What is the NUG's strategy?

The people's militia is the key strategy, which we will continue to implement in our armed struggle. We are fighting them [the junta] not because we have superior weapons or larger battalions, but because this is a defensive war being fought with the support of the people, and we will therefore continue to pursue the people's militia strategy. We focused on building and learning in the first year. Now we have a certain amount of experience and stronger organizational skills. Although there are still a lot of requirements in terms of weapons, we have been armed to a certain extent. So this year there will be more attacks designed to cause heavier damage to the regime. Previously, we only waged guerilla warfare, but very soon there will be more all-out attacks carried out in a professional manner.



U Naing Htoo Aung, permanent secretary of the National Unity Government's Ministry of Defense.

What will be the major differences in the war between last year and this year?

As everyone knows, we have been able to fight guerilla warfare in wider areas. In the near future, besides guerilla warfare, we will launch assaults in

a professional manner. There will be an upgrade to the tactics and weaponry we use in the fighting. Resistance forces will be able to use better weapons and more weapons.

The regime has increasingly used air and artillery strikes to crush the resistance, as well as torching villages. The People's Defense Forces (PDF) have said they are outgunned. What will the NUG do to help them?

We have been able to raise more funds lately. You can see that resistance forces are using better weapons now. It takes a few months to turn those funds into weapons and get them

into the hands of resistance fighters. People have started to see the fruits of the increased funds, and they will see more fruits in the months to come.

You said that the NUG has provided more arms to PDFs compared to last year. Can you give us a figure?

In some cases, supply has yet to reach the target destinations because of logistical hurdles and communication obstacles. We always try our best to reach out to resistance groups. We have supplied arms to Bo Ngar [a prominent resistance leader from Sagaing Region who has complained of a shortage of weapons]. But it is possible that we could not provide as many as they want. We are trying to deliver the arms we have promised. But there are delays due to logistical hurdles, financial constraints, and other factors. We request understanding from the people and resistance forces. There are also delays because we are trying to systematize the supply chains.

As I said earlier, resistance forces can't get arms overnight after we get the money. The regime has frozen bank accounts used to accept donations from the people, and also arrested account holders. We have to collect donations from numerous sources, and I hope people can understand the extent of the difficulties we are facing. The difference between last year and this year will be that we have spent huge sums on [military] training and research [on weapons production]. We don't have to spend much on training and research this year, and the extra money will be used to arm the resistance forces.

The NUG said it has spent US\$30 million on weapons. Has the NUG received more funds since that money was spent?

There are two parts regarding the use of those funds. Some items directly reach users immediately after we buy them. But for other items, we can't give them directly and they are still on their way to users. We have used up the US\$30 million. But not all the items bought with that US\$30 million have been supplied to people yet.

What I can say is that the supply and production of weapons will increase greatly compared to last year. But to tell you the figures....I say it depends on the availability of funds. It costs at least US\$1 million to arm a battalion. And we're doing everything we can to raise more funds. To arm all the existing battalions, it will cost over US\$100 million. While we can't arm all the resistance forces, we are trying to make the most out of the resources we have.



Members of the Karenni Nationalities Defence Force take part in training in October at their base camp in the forest near Demoso, Kayah State. / AFP

So can we expect more direct attacks against the regime this year?

Yes.

You said the NUG can't afford to supply all the resistance groups at the same time. But some people have criticized the NUG for only supplying arms to groups it is close to. What is your response?

Resources are limited anywhere and there are always management problems with the sharing of resources. So it is natural that there are complaints in managing scarce resources. We welcome those complaints. But we have to look at the overall picture. For some operations, using large resources on a single unit can guarantee better results than distributing smaller resources to several groups. Basically, we have to fulfill the basic requirements of all the groups to protect the people. And we are trying to make sure of that.

How is the NUG supplying urban guerilla groups, including those taking part in Operation Nan Htike Aung in Yangon?

Many urban guerilla groups are operating under the command of the NUG. We are supplying them based on their planned operations. We are aware that urban guerillas are facing a tougher time now. We are reviewing our supply and making plans for improvement. We have done certain things, but much remains to be done.

What can people expect from the NUG's attacks for control of cities? NUG statements have said it is expanding its territory and that some cities are under siege.

When we design missions, we have to weigh the benefits against the costs. We have to weigh what we can achieve from the operation and what we and people can lose in the fighting. We know fighting can cause serious damage to human and other resources but, as I have said earlier, we were forced to choose the armed struggle. We aim to build a developed federal democracy in the future. We have to make use of resources in the nation-building. The lives of people and resources are priceless. So we have to think very carefully about how we can achieve our ambitions with minimum losses.

We can seize a town now and make people happy. But we have to use many resources to maintain control of it. This will seriously affect our efforts to liberate the whole country. We may seize cities when the time is appropriate. But we have to take many things into consideration. A wrong decision can cost the lives of many young people. Because we need their strength in rebuilding our country.

What is the NUG doing to help produce weapons for the PDFs?

Our defence ministry has a separate unit for weapons production. The unit provides financial, material and technical assistance for groups that produce weapons. We have achieved significant improvements after numerous failures. We have been able to spend a sizable proportion of our budget on weapons production. We have started to see the benefits of the money we spent on research and development over the last year. We attach great importance to weapons production. But I can't disclose details of our production line as it is sensitive information. We have spent millions of dollars on weapons production and we will disclose details when the time is appropriate.

Last month, citing the example of Ukraine, the NUG foreign affairs minister called on the international community to provide arms for PDFs in Myanmar. Has the NUG received any weapons from foreign countries?

I don't know much about foreign relations. But as far as I know no country has yet supplied us. But whether we receive help or not we have to keep going on the path we have chosen. We will fight until the end and if the international community give a hand, it will help reduce the damage to the Myanmar people and help restore regional stability more quickly. But if they do nothing, there will be more civilian casualties. It is shameful that the international community just stands by and does nothing when other people face injustice. They should ask themselves the question, let injustice happen or fight it?

How much more money does the NUG need to step up attacks against the regime and can it raise that cash?

As I have said earlier, we need over US\$100 million. Suppose we have 100,000 resistance fighters and if we are only to equip them with a basic weapon like a rifle, we need hundreds of millions of dollars. We will have more funds this year than last year. But it will be difficult to meet our financial target. The funds we have acquired so far can only arm some ten per cent of resistance forces. It is quite a small amount compared to the billions of dollars that the Myanmar military gets annually from its defense budget. We need more funds. We have to try to increase funding. It is not impossible if we can work together with greater understanding and unity.

The NUG has formed a logistical army [which requires people to register with the NUG's defense ministry to provide monthly contributions starting from US\$20] which is part of the fund-raising program. How many people have joined the logistical army?

Well, more and more people are gradually joining. But we don't earn millions of dollars monthly as we expected. We will reveal a detailed list soon.



Members of the Demoso People's Defense Force. (Photo: DMO-PDF)

People are speculating about possible morale problems in the military. What does the NUG know about the current situation inside the military?

For now, Min Aung Hlaing is struggling to convince his troops to continue fighting. For an army to fight and risk their lives, they must have faith in something, for example a cause or to protect the people. But, now, all the people in the Myanmar military have to sacrifice their lives for the betterment of a handful of people. They know if they are protecting the people or persecuting them. They can't lie to themselves. They might have relatives in villages where they have killed people and torched houses. And the regime is also using the pretext of protecting Buddhism and Burmese people. I think many military personnel are now aware that it is ridiculous.

On the other hand, the PDFs know exactly what they are fighting for. They are fighting to end military dictatorship and establish federal democracy in Myanmar, for the stability and prosperity of Myanmar. They are fighting with the faith that they are building a country that

guarantees equal opportunities for all citizens, and that is not ruled through the barrel of a gun. But junta troops do not have such faith. No army can survive long without strong faith. Their morale will decline over time. Those who remain in the military because of the benefits associated with being military personnel will not risk their lives. There are already many unhappy soldiers because of exploitation and bullying in the military. We know that many want to leave the military for the embrace of people, but the regime has taken a number of measures to discourage them from doing so.

People say the Myanmar military has over 400,000 soldiers. Does the NUG know the exact size of the military?

We don't think the military is as big as they [the junta] say. There have been defections, but troops who defect remain on the payroll. Everyone knows why they are still on the payroll [because commanders embezzle their salaries without reporting their defections to their superiors]. Battalions are short of their standard size. Some say that there are only a few thousand junta troops. That is not true either. Not all the troops are combat troops. And we have seen that the regime has been forced to use non-combat troops in military operations. We learned that the regime has had to use female soldiers in fighting lately. Although we don't underestimate the strength of the military, its size is much smaller than it claims.

In April, the NUG offered incentives for military personnel to defect. What else can the NUG do to encourage defections?

Soldiers might have concerns about defecting because of the uncertainties they are likely to face after defection. More soldiers have defected as we have guaranteed their lives. So we provide support for defectors to secure livelihoods. We also reward them when they defect with arms. There were difficulties initially, but we can manage more systematically now. We also plan to spend more funds for defectors. Some people have criticized us for spending money on defectors and not on the procurement of weapons. But an enemy soldier that stops fighting for the enemy or defects to us is a military achievement. We are not fighting out of a grudge. We are fighting for a political goal. We are rebelling out of love [for people]. And we keep the door open for those who have not committed serious crimes and who have chosen the people over the regime. This is also important for the revolution.

The NUG has offered US\$500,000 to anyone who defects with a military plane or vessel. Has anyone done that yet?

Military personnel have contacted us [about defecting]. It is possible that they will defect [along with a plane or vessel]. We will issue a press release when the time is right.

<https://www.irrawaddy.com/in-person/interview/nug-plans-more-weapons-and-funds-for-revolution-against-myanmar-junta.html>

Is the NUG ready for the world stage?

MAY 26, 2022 | By FRONTIER



If the National Unity Government wants to be taken seriously on the international stage, it needs to put forward a coherent, united, powerful vision for Myanmar's future.

In the contest for control of Myanmar, the rhetorical theatre is just as important as the battles on the ground – particularly when it comes to gaining international support and recognition. While

the National Unity Government has [achieved much](#) in the past year, it is still struggling to gain meaningful material support from even its most sympathetic allies.

Part of the problem is that the NUG has yet to convince the world that the revolution it is leading against the junta will succeed. More than a year after the coup – and following countless meetings that its counterparts are careful to specify are informal – the NUG is yet to gain formal recognition from foreign governments. More importantly, it has been largely unable to secure meaningful financial or military aid. Though the parallel government has overwhelming support inside of Myanmar and its propaganda efforts have been fairly successful at maintaining morale for over a year, the international community remains reluctant to throw full support behind the NUG even as many countries ramp up their condemnation of the junta.

For the NUG to receive the military and financial aid it is seeking, it needs to present to the outside world a simple and compelling narrative about itself and its vision for a post-authoritarian future. It needs to convincingly sell the idea that it is *the* government of Myanmar leading a united nation towards prosperity and peace that would inevitably come if it were given the funds and recognition it is asking for.

Instead, the world is presented with a dizzying array of messages coming from an equally dizzying range of groups: not only the CRPH, NUCC and CDM, but also the various EAOs and the hundreds of PDFs and UGs, not to mention the civil society organisations and activists, that show how contentious its authority within the nation is even amongst its allies.

Complexity is nothing new when it comes to Myanmar, but what has changed are the stakes: the country's future – and the lives of many of its people – are on the line.

For years, the common refrain was that foreigners were inherently incapable of understanding the country due to their foreignness, and thus should not comment on or get involved in "internal issues". So in a way, it makes sense that the international community would err on the side of caution rather than take bold action and make commitments that could draw them into a messy internal conflict. The NUG needs to convince them that their involvement will be worth the risk.

Adding to the hesitation is uncertainty around how much authority the NUG has over armed resistance forces and territory. Even as NUG ministers make grand statements about how nearly half the country is under resistance control, news outlets and human rights groups report that junta forces are burning villages for having connections to resistance forces. Meanwhile, violations of the NUG's own code of conduct for warfare – such as assassinations of civilians – remain fairly commonplace, suggesting a lack of control or willingness to exert control.

On top of this, while fairness is a value that many in the international community espouse, it is not what any nation seriously bases its foreign policy on. The NUG's recent comparisons of the situations in Myanmar and Ukraine, and what it perceives as unfairness and hypocrisy, makes it seem naive – to both how the world of international politics works and the geopolitical importance of Myanmar to the countries that it is petitioning for help.

None of this is likely to inspire confidence and a lack of confidence means no serious money or arms will be forthcoming. Unless and until the NUG can convincingly demonstrate that it can win the war, no one will supply it with the resources that would help it with said war.

The comparisons to Ukraine are also amateurish. Ukraine's President Volodymyr Zelenskyy has responded to the invasion of his country with a clear, determined and inspirational stance. He leads a united country, and a single army, against a hostile neighbour with unequivocal support from his people, the region and the global community. Myanmar finds itself in an entirely different situation.

For a country like Myanmar, which is little known globally beyond the brutal oppression by its own military, the lack of clear, visionary leadership presenting a concrete path to victory leaves the international community facing a vacuum. The NUG needs to paint a much stronger picture of unity, force and power to convince foreign governments it is a credible avenue to channel resources beyond mere humanitarian assistance.

<https://www.frontiermyanmar.net/en/is-the-nug-ready-for-the-world-stage/>

Threatened on multiple fronts, Myanmar junta calls on young women to join its armed forces

Defecting officers speculate that female recruits, typically assigned administrative and reserve duties, could now be sent to infantry battalions instead

[Moe Oo](#) | Published on May 26, 2022



Min Aung Hlaing meet female soldiers and police officers in Shar Du Zut village in Tanai Township—who had previously carried out attacks the KIA—on March 18, 2018 (Homepage of Snr-Gen Min Aung Hlaing)

Faced with unprecedented nationwide armed resistance, Myanmar's military is reportedly recruiting

young women into its forces in what defecting officers say may be part of a strategy to bolster troop numbers.

An advertisement in the junta mouthpiece The Mirror this week invited women aged 18 to 25 who have completed Grade 9 to join the military's reserve force.

Yet officers who left the army to join the Civil Disobedience Movement (CDM) told Myanmar Now that Monday's announcement may mark an expansion of the administrative duties typically assigned to women in the military.

"Now that the military has lost so many people on the frontlines, we are not sure what they are planning for [these female soldiers]," said Cpt Nyi Thuta, an officer participating in the CDM. "It appears that they want to use those women in the infantry and light infantry battalions as well."

He speculated that the military may be replacing soldiers killed on the frontlines with male officers from administrative departments, military intelligence, and medical officers. They may also be planning to fill the roles left vacant with new women recruits, the captain added.

Nyi Thuta explained that in recent years, there had been seven separate entry-level intakes specifically for female recruits, with 200 women completing each course and attaining the rank of private. Since 2014, there have also been similar annual intakes for women to complete cadet training programs, with the eighth group graduating in December last year.

Wives of soldiers living in military barracks have also previously been dubbed "female officers" and made to undergo basic combat training, another CDM officer, Cpt Ye Min Oo, explained.

"They have two to three training courses every four months. There, they'd be trained on how to use various heavy and light weapons," he told Myanmar Now.

"They were initially only given military training 'on paper' but they are also enlisted as the army's back-up forces. They had to provide security for the military if the need arose," he continued. "It was worse in infantry and light infantry battalions. They constantly had to stand guard as there was no one else to do so," he added.

These women were not paid for their duties, he added, as they were not officially enlisted as troops in the armed forces.

The presence of women among junta military columns has been noted by locals and members of the resistance in clashes since the coup.

In an October 2021 attack on the Light Infantry Battalion 336 in southern Shan State by the Pekhon Township People's Defence Force (PDF), three of the five guards killed at the post were women, according to the resistance group.

Villagers told Myanmar Now in early May that several female soldiers were seen among the junta units launching assaults throughout Sagaing Region.

In the years prior to the coup, military commander-in-chief Min Aung Hlaing encouraged the wives of Myanmar army soldiers to use their combat training to fight the Kachin Independence Army (KIA) during an official visit to a battalion in Kachin State's Tanai Township in 2018. He applauded the women who were serving in the army and police units there and who had participated in previous clashes with the KIA.

It was a "fair war," he reportedly noted at the time.

His wife, Kyu Kyu Hla, distributed gifts and reward money to the women in the armed forces on the visit.



Min Aung Hlaing and his wife Kyu Kyu Hla meet female soldiers and police officers in Tanai Township on March 18, 2018 (Homepage of Snr-Gen Min Aung Hlaing)

Recruiting 'as many people as possible'

While junta officials have claimed that Myanmar's army has up to 500,000 soldiers, independent analysts have estimated its numbers to be around 350,000; its actual membership is unconfirmed.

The defence ministry of the National Unity Government reported in mid-May that some 15,000 junta soldiers were killed and 5,000 injured in clashes with anti-coup forces over the past year.

Despite attempts to raise troop numbers, the military's Defence Services Academy in Pyin Oo Lwin, which typically recruits at least 500 cadets annually, [received](#) only 22 applications from the major recruiting ground of Mandalay last year, officers in the CDM previously told Myanmar Now.

In addition to recent efforts to recruit women, the military is also reportedly calling on retirees, police and villagers to defend the coup regime.

"They're trying to get as many people as possible to work for them. They've even recruited the retired officers to return to work as security guards," a spokesperson for the Kanbalu PDF in Sagaing Region said. "They're trying to replace their dead soldiers," he added.

Another military strategy has been to arm civilians sympathetic to the junta, creating militias known as the Pyu Saw Htee, which typically operate in rural areas. There have also been reports of villagers being abducted by the military and forced to join these networks, the PDF spokesperson said.

"They want to use the civilians but they still don't trust them enough to give them proper weapons. They gave them poor-quality carbines. Then they send those people out to the frontlines to die," he commented.

On March 25, the military [amended](#) the country's Police Force Law to enlist members of the police to join the fight against anti-coup resistance forces by calling on them to "take part in the state's defence and security affairs when necessary."

The move marked an expansion of traditional Myanmar police responsibilities of “law enforcement, public safety and drug control” to a role more in line with those serving in the armed forces.

Cpt Nyi Thuta, the officer who joined the resistance, also pointed out that the age of retirement for soldiers has also been recently raised from 60 to 62, suggesting a move by the armed forces to retain its current members for as long as possible.

“These are all signs that [the military] is getting weaker,” he told Myanmar Now.

<https://www.myanmar-now.org/en/news/threatened-on-multiple-fronts-myanmar-junta-calls-on-young-women-to-join-its-armed-forces>

Junta personnel in central Myanmar targeted in lethal shootings

Four men are shot—two fatally—in Mandalay and Pyin Oo Lwin by unidentified gunmen

[Mary Hnin](#) | Published on May 26, 2022



The fort surrounding the royal palace in Mandalay, pictured at sunset (Myanmar Now)

Local members of the military council in Mandalay Region were shot in recent days by unidentified gunmen in attacks that killed two men and left two others injured, according to local sources.

Aung Naing, the junta-appointed administrator of Aung Chan Thar village in Pyin Oo Lwin Township, was shot dead at his house on Monday, a resident said. The next day, a member of the administration committee for Par Ae village in the same township was also shot and sustained an injury to his left arm.

“People say he was shot at about eight times,” the individual told Myanmar Now, citing eyewitnesses.

The administration committee member was reportedly admitted to the Pyin Oo Lwin military hospital for treatment.

Two other men were shot on Wednesday, one fatally, according to two more locals.

Targeted first was Thein Htun Zaw, chief of the Aung Pinlae police station in Chanmyathazi Township, who reportedly suffered a severe injury to his arm when he was shot at 9:30am on 103rd St, which connects the cities of Mandalay and Pyin Oo Lwin.

“Two men chased him and shot him when he was on his way back home after getting his motorcycle repaired,” a local source said.

One hour later, 57-year-old Win Tin, the former 100-household head in Taekone village in Patheingyi Township, was shot in the head and died.

It was not clear if Win Tin had ties to the military council.

Anti-junta guerrilla forces have been known to carry out targeted assassinations of junta staff nationwide and were presumed to be behind the recent attacks, but no such groups had claimed responsibility at the time of reporting.

Myanmar Now has reached out to police stations in the area for comment, but received no response.

Locals in Pyin Oo Lwin said that junta troops had been carrying out searches and inspections throughout the city since the shootings.

Resistance to the military has been strong throughout Mandalay Region since last year's February coup. The military council has attempted to crush anti-junta forces through widespread arrests, forced evictions and even the murder of individuals deemed to have ties to the movement.

<https://www.myanmar-now.org/en/news/junta-personnel-in-central-myanmar-targeted-in-lethal-shootings>

Myanmar bans use of foreign currency for local payments

Source: Xinhua | 2022-05-26 | Editor: huaxia

YANGON, May 26 (Xinhua) -- The Central Bank of Myanmar (CBM) Wednesday banned foreign currency for local payments to stabilize the foreign exchange rate in the country.

The bank asked government agencies to pay with only Myanmar kyat, saying the use of foreign currencies for domestic payments could lead to higher demand for dollars and cause exchange rate instability.

The move came after the CBM found out that some government agencies and organizations were using foreign currencies for local payments, the central bank said in a statement on Wednesday.

"Some government agencies were using and accepting foreign currencies in some of their activities including renting lands, capital investments for insurance business and income from joint ventures," Win Thaw, deputy governor of the central bank, said in the statement.

He added that the CBM has found out the U.S. dollar was also being used in some hotels, restaurants, international schools, souvenir shops and renting of properties to foreigners in the country.

It already sent the notification to all ministries, region and state governments and municipal committees of Nay Pyi Taw, Yangon and Mandalay cities to use only kyat for the purchase and sales of goods and services and payments in the country, the central bank said.

The CBM last month ordered all local holders of foreign currencies, excluding some foreign organizations and traders that were later exempted from it, to compulsorily convert them into kyat within one working day after receiving the foreign currencies.

<https://english.news.cn/asiapacific/20220526/5e229237c9394b0fbdd0c94dfa6b99f2/c.html>

About 14.4 million of 54 million people in Myanmar need humanitarian assistance: OCHA Myanmar

PUBLISHED 26 MAY 2022 | EMG



Of the 54 million people in Myanmar, about 14.4 million are in need of humanitarian assistance, announced the United Nations Office for the Coordination of Humanitarian Affairs (OCHA Myanmar) on May 24.

The statement said that 25 million people, about half of Myanmar's population, were living in poverty.

A statement from OCHA Myanmar said it planned to provide assistance to 6.2 million people in need through the United Nations Humanitarian Program.

According to OCHA Myanmar, the total number of displaced people in Myanmar has risen to 936,700, including 590,100 people who fled their homes from February 2021, as of May 2 this year.

The situation is still tense in Southeast Myanmar especially in Kayin and Mon states and Tanintharyi Region. According to UN figures, fighting broke out in Myawaddy and Kya-in-Seikkyi townships in Kayin State and Bilin Township in Mon State in recent weeks, leaving 8,460 people displaced in Bilin Township, 4,750 in Kya-in-Seikkyi and 500 in Myawaddy, according to the OCHA Myanmar.

Meanwhile, OCHA Myanmar reports that more than 1,000 people, displaced in Bilin Township, have been returned to their homes over the past week, depending on the security situation.

More than 1,000 people were displaced by the fighting in Palaw Township, Tanintharyi Region, according to the OCHA Myanmar.

As of May 2 this year, 249,500 people have been displaced in southeastern Myanmar due to the conflict and insecurity since February 2021, according to the OCHA Myanmar.

OCHA Myanmar says urgent humanitarian access to conflict-affected areas is immediately needed to provide much-needed assistance.

<https://elevenmyanmar.com/news/about-144-million-of-54-million-people-in-myanmar-need-humanitarian-assistance-ocha-myanmar>

Delegation led by KNU/KNLA – PC chairman arrives in NPT for peace talks at the invitation of Senior General Min Aung Hlaing

PUBLISHED 26 MAY 2022 | EMG



A peace delegation led by Saw Htaw Lay, chairman of the Karen National Liberation Army (Peace Council) (KNU/KNLA – PC), arrived in Nay Pyi Taw on May 25 at the invitation of the Chairman of the State Administration Council (SAC) and Prime Minister Sr. Gen. Min Aung Hlaing to meet with the ethnic armed groups.

A KNU/KNLA – PC peace delegation led by Chairman Saw Htaw Lay arrived at Horizon

Lake View Resort in Nay Pyi Taw on the afternoon of May 25 and they were greeted by officials and members of the National Unity and Peace Coordination Committee and ethnic nationalities from the Department of Culture holding signs with the words “Achieving lasting peace among the ethnic nationalities is the real aspiration of the people as a whole.”, “Peace is the true aspiration of all citizens.”, “Let us meet for peace in the Union.” and “Peace, stability and tranquility of the ethnic nationalities” and waving small national flags.

They are the third EAOs after the NCA-affiliated Restoration Council of Shan State (RCSS/SSA) and the New Mon State Party (NMSP) arrived in Nay Pyi Taw to attend the peace talks.

Sr. Gen. Min Aung Hlaing, SAC’s Chairman and Commander-in-Chief of the Defence Services and RCSS Chairman Gen. Yawd Serk met in Nay Pyi Taw on May 20. The State Peace Negotiation Team led by Lt-Gen Yar Pyae and the delegation led by RCSS Chairman Gen. Yawd Serk held talks from May 21 to 22 and signed agreement resulted from three-day peace talks.

In addition, Senior General Min Aung Hlaing and NMSP Vice-Chairman Nai Aung Min met in Nay Pyi Taw on May 23. The State Peace Negotiation Team led by Lt-Gen Yar Pyae and the delegation led by NMSP Vice-Chairman Nai Aung Min held talks from May 23 to 25 and signed agreement resulted from three-day peace talks.

Senior General Min Aung Hlaing, and a delegation led by KNU/KNLA-PC Chairman Saw Htaw Lay will begin peace talks on May 26.

<https://elevenmyanmar.com/news/delegation-led-by-knuknla-pc-chairman-arrives-in-npt-for-peace-talks-at-the-invitation-of>

Peace negotiation team signs agreement with NMSP after 3 days of talks

PUBLISHED 26 MAY 2022



NAYPYITAW-----The Peace Negotiation Team of the State Administration Council (SAC) and a delegation led by Vice-Chairman of the New Mon State Party (NMSP) Nai Aung Min held a talks and signed agreements following three days of negotiations, according to the SAC's Information Team.

The SAC's peace negotiation team and NMSP held the second-day meeting at the meeting hall of the National Reconciliation and Peace Centre in Nay Pyi Taw yesterday.

During the meeting, Lt-Gen Win Bo Shein, a member of the National Solidarity and Peace-making Negotiation Committee, explained the committee's findings on the agreements contained in Part 1, 2 and 3 of the Union Accord, and remaining issues to be discussed in Part 3. The NMSP asked for further information.

They then discussed general issues related to peace and development, and signed agreements following three days of negotiations.

NMSP's Vice-Chairman Nai Aung Min and leader of the peace negotiation team Lt-Gen Yar Pyae made concluding remarks.

The meeting was attended by member of the SAC chairman of the National Solidarity and Peace-making Negotiation Committee Union Minister at the Office of the Union Government (1) leader of the peace negotiation team Lt-Gen Yar Pyae, SAC Member Lt-Gen Moe Myint Tun, Secretary of the Committee Lt-Gen Min Naung, Vice- Chairman of the NMSP Nai Aung Min, NMSP's Joint Secretary Nai Win Hla and Central Executive Committee member Nai Banyar Lei.

SAC's Chairman Commander-in-Chief of Defence Services Senior General Min Aung Hlaing first met with Chairman of the Restoration Council of Shan State (RCSS) General Yawd Serk in Nay Pyi Taw on May 20.

Later, SAC's peace negotiation team led by Lt-Gen Yar Pyae also held the peace talks with RCSS led by General Yawd Serk on May 21 and 22 and signed agreements following three days of negotiations on May 22.

<https://elevenmyanmar.com/news/peace-negotiation-team-signs-agreement-with-nmsp-after-3-days-of-talks>

Ethnic Karen Fighters Take Control of Lower Myanmar Townships

By THE IRRAWADDY | 26 May 2022

The Karen National Union (KNU) is consolidating its control of Kyaukkyi and Mone townships in eastern Bago Region.

The secretaries of KNU bodies in the two townships released notices on May 21 requiring residents to seek their approval for a variety of administrative functions ranging from education, health and business to regional development works.

Brigade 3 of the Karen National Liberation Army (KNLA), the armed wing of the KNU, is active in Kyaukkyi and Mone townships, both of which form part of the KNU's Nyaunglebin District. Before the 2021 coup, the KNU and Myanmar military vied for control of the townships.

The KNU notices also ban drug use and gambling in the two townships and ask people to follow the KNU's health and relief department's advice regarding the prevention of COVID-19.

Residents are also required to register their farmland and machinery for formal ownership, said the KNU.

People who fail to follow the KNU's instructions face potential legal action, added the KNU. A source close to KNU officials in Kyaukkyi and Mone townships said that residents no longer need to follow the junta administration in those areas.

The source said: "We won't allow junta administration in those townships anymore. People no longer need to engage with the junta administration. We don't want our people victimized by their actions."

With the military regime being kept busy by resistance forces, the KNU is trying to expand its authority in long-contested areas of Kyaukkyi and Mone.

A resident of Kyaukkyi who asked for anonymity said: "Previously, we could operate resources from our region such as fishing lakes and farming pastures alternately. But after the military seized power, the resources were monopolized by elites and the rich. The KNU will now manage those resources and allow locals to operate as before. So there is no problem."

An ethnic affairs analyst based in Myanmar said that the regime has previously spread its troops thinly to assert greater control in contested areas, but is now re-concentrating those troops as they are at a greater risk of being attacked.

With junta troops leaving, ethnic armed organizations (EAOs) and People's Defense Forces (PDF) have filled the vacuum left by the regime.

"Once the military retreats, EAOs can establish their authority. That has been the case for the KNU, as well as the Kachin Independence Army [in Kachin State] and the Arakan Army [in Rakhine State], and PDFs in Yaw [which comprises Saw, Hteelin and Gangaw townships in

Magwe Region]. Once the regime withdraws military outposts and small police stations, EAOs and PDFs establish their authority,” said the analyst.

It will be difficult for the Myanmar military to re-establish its authority in such places because public support for it has seriously declined, and it has been seriously depleted by defections and casualties, said a political observer.

“As far as I know, the junta’s administration is not operational without soldiers and police,” he added.

<https://www.irrawaddy.com/news/burma/ethnic-karen-fighters-take-control-of-lower-myanmar-townships.html>

Heavy rains hit IDPs sheltering along Thai-Myanmar border

The start of the annual monsoon season has added to the hardships of civilians displaced by fighting in Karen State

[Linn Htin](#) | Published on May 26, 2022



IDPs living along the Moei River in eastern Karen State take shelter from the rain on May 22 (CJ/KIC)

More than a thousand villagers displaced by clashes in Karen State are facing extreme hardship due to recent flooding along the Moei River, according to relief workers.

Two days of heavy rain late last week caused water levels in the river, which separates Myanmar from neighbouring Thailand, to rise dramatically, creating an emergency situation for internally displaced persons (IDPs) sheltering along its banks.

Naw Phaw Lwe, the person in charge of the Palawtapo IDP camp in southern Myawaddy Township, said that flooding has submerged or swept away many temporary shelters and triggered a number of landslides.

She added that there was also a desperate need for food and other basic supplies, including firewood, raincoats, and cooking utensils.

“We receive dry goods from a donor in Mae Sot once a week, but we still need more,” she said, referring to a Thai border town that is home to many exiles from Myanmar.

“We are so tired of moving. It would be best if a ‘safe zone’ could be established where we could stay until the end of the war,” she added.



A riverbank on the Moei River collapses on May 21 (CJ/KIC)

More than 1,300 people, mostly from the villages of Lay Kay Kaw and Htee Mei Wah Khee, have been

sheltering in camps along the Moei River since they were forced to flee their homes due to fighting that began late last year.

As the region enters the annual rainy season, IDPs will become increasingly vulnerable to weather conditions that few are equipped to withstand.

One man affected by the current situation said that he was doing his best to fend for himself.

“When the river started to overflow, it washed away our tents. I’ve found a hut to stay in, at least for now, but I still don’t have any food,” he said.

According to Naw Htoo Htoo, the director of the Karen Human Rights Group (KHRG), there could be as many as 20,000 civilians displaced by the recent fighting, many of them cut off from access to aid due to the heavy military presence in the area.

This has led some Karen civil society groups to call on the Thai authorities to allow cross-border aid from international relief organisations. So far, however, most assistance still comes from local donors.

Meanwhile, more rain is forecast for eastern Myanmar in the coming days, according to the country’s meteorological agency.

Monsoonal winds over the Andaman Sea are expected to bring heavy rains to Karen and Mon states and Yangon and Tanintharyi regions, the agency said on Tuesday.

<https://www.myanmar-now.org/en/news/heavy-rains-hit-idps-sheltering-along-thai-myanmar-border>

Migrants face arrest and exploitation in Thailand’s shadow economy

MAY 26, 2022



Myanmar migrants work at a construction site in Mae Sot, Thailand in April. (Frontier)

Thailand has just reopened its border to Myanmar workers, but a cumbersome application process and deepening poverty continues to push them down illegal paths.

In 2012, while still a teenager, Ma Cho* began walking down the well-worn path from poverty in Myanmar to a life of gruelling work

in Thailand. Now aged 25, she left her village home in Ayeyarwady Region’s Patheingyi Township at 15 and found work on the floor of a factory producing Brand’s Essence of Chicken tonic in Samut Sakhon District (known also as Mahachai) near the Thai capital Bangkok. With her earnings, which far exceeded anything she could get in Myanmar, she was able to send at least K200,000 (US\$150) a month to her parents. When the COVID-19

pandemic struck in early 2020, she travelled home to be with them, thinking she'd soon be back working in Thailand.

However, months passed and the border remained sealed, with the Thai government prioritising keeping out COVID-19 over restarting the economy, which heavily depends on the labour of Myanmar migrants. Ma Cho had hoped that legal migration routes would reopen in 2021, but the Myanmar military's seizure of power in February 2021 prompted a mass walkout by government staff, forestalling the necessary arrangements between Thai and Myanmar authorities.

She said she tried to wait until the border reopened, but grew too desperate. "I eventually decided to take the risk to enter illegally," she told *Frontier*. In May last year, she paid a people smuggler to cross into Thailand.

Ma Cho has been unable to get her old life back, however. Before the pandemic, she was a fully documented worker, with the rights stipulated by a 2016 memorandum of understanding on labour migration between Thailand and Myanmar. The benefits of the MoU system (which aren't always guaranteed in practice) include receiving the Thai minimum wage of 313 baht (\$9) a day, social security, and holiday and sick leave. Now undocumented, Ma Cho is waiting for a new permit that will grant her a formal status in Thailand under clemency. This will allow her to get a new job, she says, but without all the same rights, such as the freedom to travel beyond Samut Sakhon.

"I've been living here without a job, and it's difficult to live on my husband's salary alone," she said, referring to her partner's job at a shop for spare car parts.

Ma Cho's experience is shared by hundreds of thousands of Myanmar migrant workers for whom a trip home during the pandemic has meant falling out of Thailand's legal migration system and being denied re-entry. The Immigration Bureau of Thailand counted 183,375 Myanmar nationals leaving the country between March 2020 and April 2021, although given the prevalence of illegal border crossings, the true number is likely to be far higher. This compares to an official resident population of almost 1.5 million Myanmar migrants enrolled under a confusing array of registration schemes – of which the MoU system is only one, accounting for a little under 325,000 migrants – according to December 2021 [figures](#) from Thailand's Ministry of Labour. However, with many migrants going undocumented, the true number has been estimated to be as high as 4 million, by far the largest community of Myanmar overseas workers.

Since labour migration exploded in the 1990s, these migrants have been a pillar, not only of Thailand's economy – doing the menial, low-paid jobs most Thais would refuse – but also Myanmar's by providing a lifeline to poor, largely rural communities in the country. An International Organisation for Migration report published last year said that, in 2019, migrants remitted \$3 billion to the country. However, this is probably an undercount given the continued use of irregular channels such as *hundi* systems, which were gradually being replaced by mobile money services, until the coup reversed this trend.

The cumulative effect of the coup and COVID-19 was an 18 percent contraction in Myanmar's Gross Domestic Product in the financial year ending September 2021, as measured by the [World Bank](#), which has projected only a 1pc growth for the current year. In tandem, unemployment has rocketed, with the International Labour Organization [estimating](#) 1.6 million job losses in 2021 and an 18pc reduction in overall working hours. The price of basic commodities has also [soared](#). The resulting desperation is driving ever greater numbers of people to Thailand, where a tentative economic recovery from the pandemic is creating more potential jobs for migrants.



Myanmar migrants after being apprehended by Thai military personnel on the border in November 2021. (Handout Royal Thai Army/AFP)

Desperate workers risk fines and deportation

The irregular nature of the crossings in the absence of legal options make the numbers entering Thailand hard to gauge, but one

indication is the amount of people being arrested daily at the border by Thai police and soldiers.

Migrant rights activist U Moe Gyo, who chairs the Joint Action Committee for Burmese Affairs in Mae Sot, the border city opposite Myawaddy in Myanmar, said more than 12,300 migrants were caught along the length of the Thai-Myanmar border between January and April this year – a rate of over 100 a day. He attributed the figures to Thai law enforcement officials; although *Frontier* could not corroborate them, they seem consistent with the deputy national police chief's [announcement](#) in December that his officers had arrested 42,400 migrants for illegal entry in the course of 2021. Given existing migration patterns, the large majority would have come from Myanmar.

Arrests on the border spike on some days, with the interception of migrants crossing in large groups. "In two days [March 11 and 12], more than 700 illegal Myanmar migrant workers were arrested," Moe Gyo told *Frontier*.

Those caught face fines of up to 50,000 baht (\$1,443) and are deported, with a two-year ban on receiving a Thai work permit. They also lose the fees of between 15,000-30,000 baht paid to brokers before their journey. The fee often includes both an assisted border crossing and a connection to a Thai employer, explained U Moe Kyaw, who directs the Yaung Chi Oo Workers' Association for migrants in Thailand. The employer is then obliged to help the migrants receive basic documents, often in the form of an informal, locally issued permit. Although they often lack a proper legal basis, these documents offer migrants some protection in the country, so long as they don't stray far from their workplace. The costs of the process are deducted from their salaries.

However, even among those who manage to evade the Thai border patrols, “many are deceived by brokers without any connection to Thai businessmen,” Moe Kyaw told *Frontier*. After arriving in Thailand and finding their promised job does not exist, they are often barred from other jobs due to a lack of any documents, he said. To get these documents, they must pay thousands of baht to another broker, in a process that can easily last months. In Ma Cho’s case, it’s been more than a year. The undocumented can often still find some kind of informal work, but this leaves them highly vulnerable to arrest and extortion by police.

Many of these migrants, like Ma Cho, would likely have taken a legal route to work in Thailand if one were available. There have been reports recently, though, of migrants being allowed to enter the country under the MoU system for the first time since the pandemic began. The Thai government, citing a labour shortage, announced in April that it would accept more than 117,000 workers from Myanmar, in addition to smaller numbers from Laos and Cambodia. On May 10, the first group of 287 arrived in Mae Sot. Myanmar state newspaper *The Global New Light of Myanmar* said they were all bound for a chicken factory, with which they had signed work contracts in March. A second batch of 301 arrived the following day, also with two-year visas and a job ready.

Although this is promising news for migrants who want the protections granted by the MoU, the limited numbers permitted to arrive each day mean they are likely to face a long wait. Myanmar authorities also appear to be mismanaging migrant departures: *Daily Eleven* reported on May 24 that hundreds of migrants were forced to wait more than a week in Myawaddy to receive passports. But even before this stage, migrants’ travel will be delayed by the need to secure a job beforehand. This happens through a complex bureaucratic process, in which requests from Thai bosses for a certain number of workers must pass through multiple job agents and government departments.

Many are too desperate to wait, as shown by the continued arrest of migrants at the border. This includes a group of 112 caught by Thai security forces on May 14 in a forest in Thailand’s Prachuap Khiri Khan Province, near where they had crossed from Mawtaung in Myanmar’s Tanintharyi Region. The migrants told *Eleven Media* they had crossed illegally because the MoU process was too difficult and time-consuming.

U Wai Lynn Aung, a former Myanmar labour attaché in Thailand who left the government after the coup to join the Civil Disobedience Movement, said he heard similar justifications from other migrants who have recently crossed into Thailand illegally, and who he has tried to help from behind the scenes.

He told *Frontier* the Myanmar junta was also trying to earn extra money from migrants, by raising the administrative charge for joining the MoU scheme from K150,000 to K350,000 (\$189), although the amount charged by Thailand had also shot up, from 3,600 to between 5,390 (\$158) and 7,600 baht (\$222), depending on the type of work. An official at the Myanmar Overseas Employment Agencies Federation, who asked to stay anonymous, confirmed these price rises to *Frontier*, adding that job agents charge up to K200,000 kyat more in unlawful fees to navigate the complex application process.



Myanmar migrants cross the border illegally from Myawaddy to Mae Sot prior to the COVID-19 pandemic. (Frontier)

Worsening work conditions

However, even migrants who are settled in Thailand with jobs find themselves in a worse condition than before the pandemic. The owners of factories and other businesses have been trying to restart operations with less money than before COVID-19 wiped out their profits. They are therefore even less likely to be generous with their Myanmar employees or comply with labour laws. The laws are anyway rarely enforced: according to Thailand's [labour ministry](#), there were 1,889 labour inspectors in 2019 for a national workforce of 22 million people. Worsening conditions in Myanmar, meanwhile, give migrants little choice but to accept poorer treatment.

"Thailand knows about the situation in Myanmar so they don't look after Myanmar migrant workers," said factory worker Ko Zarni, suggesting that many employers are taking advantage of migrants' desperation. He said the shoe factory he works at in Bangkok's Khlong Sam Wa district has 500 workers, all of whom used to be Myanmar migrants under the MoU system. "But now, because so many migrant workers are coming to Thailand illegally, they mostly use illegal workers," he told *Frontier*. Their illegal status means the management can give them lower wages and fewer benefits.

However, Ko Zarni said he is also deprived of his rights, despite being one of the few workers at the factory to have a work permit under the MoU system. He is made to work overtime without compensation, he said, and is only paid for the days he works, with no sick or holiday pay. Ko Zarni said the lack of sick leave had been a particularly costly problem during the pandemic, when COVID-infected workers have had to isolate for long periods away from their workplaces while going unpaid.

Frontier could not verify Ko Zarni's claims, but Daw Thuzar Kyaing, a legal officer at the Yaung Chi Oo Workers' Association, said even stricter COVID-19 regulations were applied in some factories in Mae Sot. Migrant workers are only allowed to leave the premises of their factories on public holidays and in special circumstances, she said, and were charged 300 baht for a COVID-19 test on their return. If they test positive, they must take a week off without pay.

At the same time, migrants have to work longer to provide their families back home with the same level of support as before the coup. This is because the military takeover precipitated a slow-motion [banking crisis](#) in Myanmar, in which depositors rushed to withdraw whatever cash they had in their accounts, fearing banks would collapse amid the instability. The resulting cash crunch and day-long queues at ATMs, which often ran out of money altogether, spawned a new industry of [cash brokers](#). These brokers often include bank staff themselves, who give people timely access to their money in exchange for a cut. Withdrawals from mobile money agents similarly come at a price.

The informal withdrawal fees have decreased in recent months – down from 4-7pc to about 2.5pc – as the Myanmar banking system has stabilised somewhat, but they are still eating away at the money that migrant families can receive. “In the past, the amount you sent was the same as what’s received at home,” said Moe Kyaw of the Yaung Chi Oo Workers’ Association. “But now, you must send more. To do that you have to work more here or economise and cut what you spend.”

Meanwhile, some migrants who have spent decades in Thailand have been pushed out of the workforce by pandemic-induced layoffs and an influx of new, younger Myanmar workers, who are filling the jobs created by Thailand’s gradual economic recovery. “There are fewer and fewer jobs for people our age,” said U Kyaw Zayar, 45, who is from Thaton Township in Myanmar’s Mon State but has spent most of his working life in Mae Sot. “Our factory shut down and no new jobs in the sector could be found, so I began to seek out casual day work,” he told *Frontier*.

Kyaw Zayar has cut his living costs, and now shares his 1,200 baht-a-month apartment with several other migrants. However, he said, “I still need to send money back home for my sons,” who are aged 12 and 19, “so I have to find money through all possible means. Today, I could earn only 90 baht.”

Some migrants are in an even bleaker position. Forty-five-year-old Daw San Aye, from Paung Township in Mon State, was also laid off by her textile factory when COVID-19 struck Mae Sot. Her husband took up informal, menial jobs around the city to support her and their two sons, aged nine and 14, who lived with them in Mae Sot, but he died from kidney disease late last year. “Now that he’s gone, our family income is gone,” she said. “I am too old to get factory jobs. My elder son’s school fees are waived by his teachers. Our family is living on charity from friends and acquaintances.”

However, for San Aye, going home is not an option. “I came to Mae Sot when I was just 18 years old, so I don’t know anyone in Myanmar now,” she said. “I must be prepared to die here.”

** Ma Cho is a pseudonym. Her real name is being withheld because of her immigration status.*

<https://www.frontiermyanmar.net/en/migrants-face-arrest-and-exploitation-in-thailands-shadow-economy/>

စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော

By ဧရာဝတီ | 26 May 2022

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် စစ်ဆင်ရေး အရှိန်မြှင့်တင်တော့မည် ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ နှုတ်လေ့ရှိလက ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။

ယာယီသမ္မတ ဇူဝါလရီးလက “အခုဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းပြီး သင်တန်းတွေ ပေးနေပြီ။ လက်နက်တပ်ဆင်ပြီး ပြည်သူတွေ ကို တကယ် ကာကွယ်တဲ့လုပ်ငန်းတွေမှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ တည်ဆောက်နေပြီ ဖြစ်ပါတယ်။ မကြာခင် မိမိတို့ရဲ့ စစ်ရိုက်မှုကို မြှင့်တင်ဆောင်ရွက်ပြီးတော့ နယ်မြေစိုးမိုးမှုကို ပိုမိုအားကောင်းလာအောင်လုပ်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ် ” ဟု ပြောသည်။

စစ်အာဏာရှင်များသည် ခေါင်းမာပြီး အလျှော့မပေးသည့် သဘောထား ရှိနေသဖြင့် စစ်ရေးအရှိန်မြှင့်တင်ရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း ယာယီသမ္မတက ရှင်းပြသည်။

“တချို့ သုံးသပ်ကြတာ ရှိတယ်။ အာဏာရှင်က အရှင်ထွက်မထွက်ပါဘူး။ ခေါင်း အင်မတန်မာတယ်။ အသေထွက် ထွက်မှ ပြီးသွားမယ် ဆိုတာမျိုးလည်း ရှိတယ်။ သူတို့က ဘယ်တော့မှလည်း အရုံးပေးမှာ မဟုတ်ဘူး။ အမှားကိုဝန်ခံ မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း သူတို့ သဘောထား တီးခေါက်မိပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အရှိန် မြှင့်ရမယ်။ ဒါပေမဲ့ စစ်ရေးအရှိန်မြှင့်ဖို့ကို ကျနော်တို့က ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အတွက်ကြောင့် သိကြတဲ့အတိုင်းပဲ ကိုယ့်ရဲ့ လက်လုပ်သေနတ်တွေနဲ့ပဲ စလောခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကျနော်တို့ အော်တိုလက်နက်တွေလည်း တော်တော်များများ တပ်ဆင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြောရရင် အရှိန်အဟုန် တော်တော်များလာပြီ ” ဟု ထပ်လောင်းရှင်းပြသည်။

ထို့အတူ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း နွေဦးတော်လှန်ရေး၏ ဒုတိယနှစ်တွင် NUG အနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဆက်လက် ကျင့်သုံးမည်ဖြစ်ပြီး ပြောက်ကျားစစ်ထက်ပိုသည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများလည်း မကြာမီ မြင်တွေ့ရဖွယ်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဆောင်ရွက်နေတဲ့ ခုခံစစ်ဖြစ်တဲ့အတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဆက်လက် ပြီးတော့ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမတစ်နှစ်မှာတော့ ကျနော်တို့ တည်ဆောက်တာနဲ့ သင်ယူတာကို အဓိက ထားခဲ့ရပါတယ်။ အခုဆိုရင် ကျနော်တို့က အတွေ့အကြုံလည်း တော်တော်ရှိလာတဲ့ အနေအထားမှာ ရှိလာပြီ။ နောက်ပြီးတော့ ကျနော်တို့ စုဖွဲ့မှုတွေလည်း တော်တော်အားကောင်းလာပြီ။ လက်နက်တပ်ဆင်မှုတွေလည်း လိုအပ်ချက်တွေ များစွာရှိနေသေးတယ် ဆိုပေမယ့် အတိုင်းအတာတခုထိ ရောက်လာပြီ ဖြစ်တဲ့အတွက် ဒုတိယနှစ်မှာတော့ စစ်ကောင်စီ ပိုပြီးအထိနာစေမယ့် တိုက်ပွဲဝင်မှုတွေ၊ နောက်ပြီး တိုက်ပွဲအရှိန်မြှင့်တင်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။



လွိုင်ကော် PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ/ PDF Loikaw)

လက်ရှိတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီတပ်များအား အာဏာသိမ်းမှုဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပူးပေါင်းကာ တိုက်ခိုက်လျက် ရှိသည်။

အလားတူ မြန်မာပြည်တောင်ပိုင်းမြို့များရှိ စစ်ကောင်စီနှင့် ပတ်သက်သူများကို သုတ်သင် ရှင်းလင်းမည့် ‘နန်းထိုက်အောင်’ အမည်ရှိ စစ်ဆင်ရေးတရပ်ကိုလည်း ၂၀၂၂ ဧပြီ ၈ ရက်မှ စတင်ကာ လှုပ်ရှားဆောင်ရွက်နေပြီး ၁ လကျော် အတွင်း တိုက်ခိုက်မှုပေါင်း ၁၂ ကြိမ်ထက်မနည်းကို လုပ်ဆောင်ထားသည်။

လက်ရှိတွင် NUG နှင့် EAO ၅ ဖွဲ့ကြား နိုင်ငံရေး၊ စစ်ရေး အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး PDF များအား လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေး ကူညီပေးနေသည့် EAO အဖွဲ့ ၄ ဖွဲ့ခန့် ရှိနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုထားသည်။




လွိုင်ကော် PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ/ PDF Loikaw)

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ဖြင့် ဖွဲ့စည်းထားကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၁ နှစ်တာ ကာလအတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် PDF တပ်ရင်းပေါင်း ၂၅၉ ရင်း ဖွဲ့ထားပြီး မြို့နယ်အခြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ နှင့် LDF ခေါ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၄၀၁ ဖွဲ့တို့ ဖွဲ့စည်းထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အားလုံး၏ စုစုပေါင်း အင်အားမှာ ၅ သောင်းနှင့် ၁ သိန်းကြား ရှိကြောင်း၊ လူအင်အားများနေသော်လည်း လက်နက် အပြည့်အဝ တပ်ဆင်နိုင်ရန် အခက် အခဲ ရှိနေဆဲဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။



လွိုင်ကော် PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ/ PDF Loikaw)

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ခုခံတော်လှန်စစ် အားကောင်းရာ ဒေသများတွင် အင်အားအပြည့် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး ကျေးရွာများအား စီးနင်းဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းများ ပြုလုပ်လျက် ရှိသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ၂၀၂၂ ဧပြီ ၃၀ ရက်ထိ စစ်ကောင်စီတပ်နှင့် ၎င်း လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် နိုင်ငံတဝှမ်း အိမ်ခြေ ၁၁,၄၁၇ လုံး ဆုံးရှုံးပျက်စီးခဲ့ကြောင်း လွတ် လပ်သော သုတေသနအဖွဲ့တခု ဖြစ်သည့် Data for Myanmar က ထုတ်ပြန်ထားသည်။

<https://burma.irrawaddy.com/news/2022/05/26/252146.html>

လက်နက်လိုအပ်နေကြောင်း ခုခံရေးအင်အားစုများကNUG ကိုပြော

By ဧရာဝတီ | 26 May 2022

မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့် လူထုထောက်ခံသော လက်နက်ကိုင်ခုခံမှုသည် တနှစ်ကျော် ကြာလာသောအခါ လက်နက်နှင့် အခြားအထောက်အပံ့များ လိုအပ်ချက်သည် မြေပြင်မှ အချို့သော ခုခံရေးအင်အားစုများအတွက် အရေးပါသော လိုအပ်ချက်ဖြစ်လာသည်။

၎င်းတို့ဒေသများတွင် စစ်ကောင်စီက နေ့တိုင်းနီးပါး ထိုးစစ်ဆင်နေသည်ကို ရင်ဆိုင်နေရသောကြောင့် ထောက်ပံ့ရေး မလုံလောက်မှု ပြဿနာကို ဖြေရှင်းရန်အတွက် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏

အခိုင်အမာဒေသများဖြစ်သော စစ်ကိုင်းနှင့် မကွေးတိုင်းမှ အချို့ ခုခံရေးအင်အားစုများသည် ၎င်းတို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့ရန် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တွန်းအားပေးနေကြသည်။

အခြား ခုခံရေးအင်အားစုများသည် တီထွင်ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုနေပြီး ၎င်းတို့ ဒေသမှ ရင်းမြစ်များကိုသာ ရန်ပုံငွေနှင့် လက်နက်ပစ္စည်းကိရိယာ ရရှိရေးအဖြစ် အသုံးပြုနေကြသည်။

စစ်ကိုင်းတိုင်း ခင်ဦး၊ ယင်းမာပင်နှင့် မကွေးတိုင်း ရေလယ်ကျွန်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) အနည်းဆုံး ၄ ခုက ၎င်းတို့သည် လက်နက်နှင့် ရိက္ခာမလုံလောက်တော့သောကြောင့် ရုန်းကန်နေရကြောင်း ကြေညာချက်များကို တနင်္ဂနွေနေ့က ထုတ်ပြန်သည်။

“ကျနော်တို့ရဲ့ လူအင်အားက လိုတာထက်ပိုတယ်။ ဒါပေမယ့် လက်နက် အလုံအလောက် မရှိဘူး” ဟု ခင်ဦးဒေသခံ ပြောက်ကျားတပ်ဖွဲ့က ကြေညာချက်တစောင်တွင် ပြောကြားပြီး NUG အနေဖြင့် ၎င်းတို့ကို ထောက်ပံ့ရန် အစီအစဉ် ရှိ၊ မရှိပင် မေးလိုက်သေးသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းမှ PDFs များသည် စစ်ကောင်စီတပ်များကို လွန်ခဲ့သောနှစ်မှ စတင်တိုက်ခိုက်နေသည်။ ၎င်းတို့၏ ခုခံမှုကြောင့် စစ်ကောင်စီသည် ထိခိုက်သေဆုံးမှုများ ခံနေရပြီး ထိုဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ထိုသို့သော အခြေအနေကို တုံ့ပြန်သောအားဖြင့် စစ်ကောင်စီသည် ရွာများကို စီးနင်းတိုက်ခိုက်ပြီး မီးရှို့ကာ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများလည်း ပြုလုပ်သည်။

နှစ်နှင့်ချီ ရှည်ကြာလာသည့် ၎င်းတို့၏ ခုခံတိုက်ခိုက်မှုသည် ဆက်လက် အင်အားကောင်းနေသော်လည်း ၎င်းတို့သည် လက်လုပ်လက်နက်များကိုသာ လက်နက်အဖြစ် ဆက်လက် အသုံးပြုနေရသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်တည်ထောင်သော ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အဖွဲ့ဝင် ၇၀ ခန့်ရှိသော်လည်း တပ်ဖွဲ့ဝင်အားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပေ။

ထိုအဖွဲ့သည် အဖွဲ့ဝင် ၃၀၊ ၄၀ ခန့်ကိုသာ အမဲလိုက်သည့် တူမီးသေနတ်များဖြင့် လက်နက်တပ်ဆင် ပေးထားသော်လည်း အဖွဲ့ဝင် အရေအတွက် တိုးပွားနေသောကြောင့် အားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိပေ။

အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ စစ်ကိုင်းနှင့် မကွေးတိုင်းမှ PDFs များသည် မြန်မာနယ်စပ်ဒေသများတွင် အခြေမစိုက်ခြင်း ဖြစ်သည်။ နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းမှ ခုခံရေးအင်အားစုများနှင့် မတူဘဲ ထိုခုခံရေးအင်အားစုများသည် လက်နက်ဝယ်ရန် လိုအပ်သောငွေကို ပြည်သူများက လှူဒါန်းသော်လည်း ၎င်းတို့လိုအပ်သော လက်နက်အတွက် ရုန်းကန်နေကြရသည်။ လက်နက်မှောင်ခိုသွင်းနိုင်မည့် လမ်းကြောင်းများကိုလည်း စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်။

ထို့ကြောင့် ၎င်းတို့သည် ပြောက်ကျားစစ်နည်းကို အဓိကအားထားပြီး စစ်ကောင်စီတပ်များကို လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်နေပြီး ထိုနည်းလမ်းသည် တစုံတရာသော အဆင့်အထိ အောင်မြင်သည့် နည်းလမ်းဖြစ်ကြောင်းလည်း ပြသနေသည်။ ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များသည် လွန်ခဲ့သော နှစ်အတွင်း စစ်ကောင်စီစစ်သား ၁၅၀ ခန့်ကို သုတ်သင်နိုင်ခဲ့သည်။

သို့သော် စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်သံမဏိက ၎င်းတို့သည် မိုင်းခွဲတိုက်ခိုက်နိုင်သော်လည်း လက်လုပ်သေနတ်များဖြင့်သာ တပ်ဆင်ထားသော သူ၏တပ်သည် စစ်တပ်က အော်တိုမက်တစ် သေနတ်များဖြင့် တိုက်ခိုက်လာသောအခါ မည်သို့မျှ မတတ်နိုင်ကြောင်း ပြောသည်။

“မိုးတွင်းရောက်ရင် ဒီတူမီးတွေနဲ့ စစ်တပ်ကို ဘယ်လိုတိုက်လို့ရမှာလဲ” ဟု သူကပြောပြီး ထိုသေနတ်များသည် စိုစွတ်သော မိုးရာသီတွင် ပစ်ခတ်မရကြောင်း ဗိုလ်သံမဏိက ရှင်းပြသည်။

“NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ဒေသခံကာကွယ်ရေး အဖွဲ့တွေကို ထောက်ပံ့သင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ရဲ့ရေရှည် ရည်မှန်းချက်အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်” ဟုလည်း ဗိုလ်သံမဏိက ပြောသည်။

တချိန်တည်းတွင် PDFs အင်အားစုများသည် အထိနာနေသော ပြည်သူများထံမှ ပစ္စည်းပစ္စယ အကူအညီ တောင်းခံရန်လည်း ခက်ခဲလာသည်။

အခြား PDFs များကဲ့သို့ပင် စစ်ကိုင်းနှင့် မကွေးတိုင်းမှ ခုခံရေးအင်အားစုများသည် ပြည်သူများ၏ လူဒါန်းမှုများကို မှီခိုနေရသည်။ သို့သော် အရပ်သားများသည် ပိုမိုညှင်းပမ်းဖိနှိပ်ခံနေရပြီး စစ်ကောင်စီ တပ်များက ၎င်းတို့နေအိမ်များကို မီးရှို့ကာ ၎င်းတို့ လယ်ယာလုပ်ငန်းလုပ်နိုင်ရန် လိုအပ်သည့် အရာရာကိုလည်း ဖျက်ဆီးပြီး ဘဝကို မြေလှန်ပစ်နေသည်။

မေလ အစောပိုင်းအထိ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အနည်းဆုံး ၂၄၀,၆၀၀ ဦးရှိပြီး နိုင်ငံတွင် နေရပ်စွန့်ခွာသူ အများဆုံးရှိကာ မကွေးတိုင်းတွင် ၅၀,၅၀၀ ဦးရှိပြီး ဒုတိယအများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ သိရသည်။

‘အဲဒီကိစ္စတွေကို ကျနော်တို့ စီစဉ်ပေးနေတယ်’

ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များနှင့် လွန်ခဲ့သောနှစ် ဧပြီလက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ တရားဝင်မှုကို စိန်ခေါ်သည်။ ထိုအစိုးရကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစု၏ ဦးဆောင်အဖွဲ့ဟု သတ်မှတ်ပြီး မြန်မာပြည်သူများကလည်း ထိုအစိုးရသည် ၎င်းတို့၏ တရားဝင်အစိုးရဟု ယူဆသည်။

PDFs များ၏ အနည်းဆုံး တောင်းဆိုမှုများကို မကြာမီ ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မတ်လတွင် ပြောသည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း ၎င်းတို့ကို လက်နက်ထောက်ပံ့ရန် မကြာသေးမီက သူပြောကာ NUG ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် PDFs တပ်ဖွဲ့ဝင် ၈ သောင်းမှ ၁ သိန်းကြားရှိကြောင်း၊ အသုံးစရိတ် ၈၀ ရာခိုင်နှုန်းကို ထိုတပ်များကို ထောက်ပံ့ရန် သုံးနေသော်လည်း လုံလောက်ခြင်းမရှိကြောင်း ဆက်လက် ပြောကြားသည်။

အထောက်အပံ့ တောင်းဆိုရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အစည်းအဝေးတခုကို ၎င်းတို့အဖွဲ့သည် ကြေညာချက်မထုတ်ပြန်မီ ၂ ပတ် အလိုက တက်ခဲ့ကြောင်း ခင်ဦး PDF မှ ဗိုလ်သံမဏိက ပြောသည်။

“စစ်ကိုင်းတိုင်းမှာ PDFs တွေ အရမ်းများတယ်ဆိုတဲ့စကားကို ကျနော်တို့ စောင့်ကြည့်ရမှာပဲ။ ဒါကြောင့် သူတို့က အရမ်းကို ဂရုတစိုက်ရွေးချယ်ပြီး လက်နက်ထောက်ပံ့နေရတယ်လို့ ပြောတယ်” ဟုလည်း သူကပြောသည်။

NUG သည် မြေပြင်မှ ခုခံရေးအင်အားစုများကို ထောက်ပံ့ရန် အပြည့်အဝ ရည်မှန်းထားသော်လည်း သယ်ယူပို့ဆောင်ရေးနှင့် အခြားအတားအဆီးများကြောင့် နှောင့်နှေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီ သတင်းဌာနသို့ မကြာသေးမီက ပြောသည်။

“အဲဒီလိုပြောလို့ ကျနော်တို့က သူတို့ကို အကူအညီ မပေးဘူးလို့ ပြောတာ မဟုတ်ဘူး။ ကျနော်တို့ အခု စီစဉ်နေတယ်” ဟုလည်း သူက ပြောသည်။

၎င်းတို့၏ တောင်းဆိုမှုများကို NUG က ဖြည့်ဆည်းပေးမည်ကို စောင့်နေမည့်အစား အခြား PDFs များသည် ၎င်းတို့ ကိုယ်ပိုင်ရန်ပုံငွေများကို ရှာဖွေနေသည်။

ရှုခင်းလှပသော်လည်း စစ်ဒဏ်ကြောင့် ပျက်စီးသွားသော လှိုင်ကော်မှ PDF သည် ကရင်နီပြည်နယ် (ကယားပြည်နယ်) သို့ တော်လှန်ရေးအပြီးတွင် လာရောက် လည်ပတ်လိုသူများကို “တောင်တန်းဂီတ” ခရီးသွား လက်မှတ်များကို ဒေါ်လာ ၁၀၀ မှ ၃၀၀ အကြားတွင် ရောင်းချနေသည်။

အစီအစဉ်မှာ စစ်မြေပြင်မြင်ကွင်းများမှသည် စစ်စခန်းများအထိသို့ ဒေသခံ ခုခံရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် အခြားဒေသခံများက ဧည့်သည်များကို လိုက်လံပြသပြီး တော်လှန်ရေး လှုပ်ရှားမှုများအတွင်း PDFs များ နေထိုင်ခဲ့သည့် နေရာများကို လိုက်လံပြသရန် ဖြစ်သည်။ ထိုအချိန်တွင် PDFs တပ်ဖွဲ့ဝင်ဟောင်း ဖြစ်နေသူများနှင့် ၎င်းတို့၏ အတွေ့အကြုံကို ဆွေးနွေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယို ရိုက်ခြင်းများကိုလည်း စီစဉ်ပေးမည်ဖြစ်သည်။

“တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ပြီး အနာဂတ်မှာ ခရီးစဉ်တွေ စီစဉ်နိုင်အောင် လှိုင်ကော် PDF နဲ့ ကရင်နီပြည်နယ်ကို ရန်ပုံငွေ ထောက်ပံ့ဖို့ လက်မှတ်တွေ ဝယ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု ခုခံရေး အင်အားစုက ပြောသည်။

<https://burma.irrawaddy.com/news/2022/05/26/252152.html>

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့က နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Published By DVB | 26 May, 2022



စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ မေ ၂၅ ရက်က ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေကို စစ်ကောင်စီတပ်ဖွဲ့က ရွာစဉ်ထိုး မီးရှို့ခဲ့သလို စစ်ရှောင်ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၂၄ ရက် ညက အောင်ချမ်းသာကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၂၅ ရက် မနက် ၇ နာရီဝန်းကျင်လောက်စတင်ပြီး အောင်ချမ်းသာကျေးရွာအတွင်းက နေအိမ် ၃ လုံးနဲ့ ယာယီစာသင်ကျောင်းဆောင် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ အဲဒီကျေးရွာကနေ တခြားကျေးရွာတွေဘက်ကို ဆက်လက် ခရီးထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့တွေက မြရိပ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ မြရိပ်ကျေးရွာက အပြစ်မဲ့ပြည်သူ ၉ ဦး ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံ ၁၃ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မြရိပ်ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခရီးဆက်လက်ထွက်ခွာသွားခဲ့ပြီး ဆည်ထန်းတောကြီးကျေးရွာအနီးမှာလည်း PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ ထပ်မံခံခဲ့ရတယ်လို့ ပြောပါတယ်။



ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဟာ ဆည်ထန်းတောကြီးကျေးရွာကို ဝင်ရောက်မွေ့နောက်ခဲ့ပြီး ပြည်သူ ၈ ဦးပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံ ၁၂ လုံးကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆည်ထန်းတောကြီးကျေးရွာဟာ ဒုတိယအကြိမ်မြောက် စစ်ကောင်စီတပ်က မီးရှို့ခဲ့တာဖြစ်ပြီး မတ် ၂၂ ရက်နေ့ကလည်း နေအိမ်အဆောက်အအုံ အလုံး ၂၀ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီကျေးရွာမှာ စုစုပေါင်း အဆောက်အအုံ ၄၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၂၅ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ ဆားလင်းကြီးမြို့နယ်ဘက်ကို သေနတ်တွေနဲ့ တရစပ် ပစ်ခတ်ဝင်ရောက်သွားခဲ့ပြီး ဂုဏ်တောကျေးရွာအနီးက စစ်ကောင်စီ ရဲကင်းအဆောက်အအုံ ၂ လုံးနဲ့ မြောက်ယမားတံတားဂိတ်တဲ အဆောက်အအုံ ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ရွာသာကျေးရွာက စစ်ရှောင်ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြတယ်လို့ ဆားလင်းကြီးမြို့နယ် ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ ကိုကျော်ငြိမ်းနဲ့ ဖားကြီး (ခ) ကိုချစ်သိန်းဇော်တို့ ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ရန်ကို ကြောက်လို့ တခြားတနေရာမှာ တိမ်းရှောင်နေတုန်း တွေ့ရှိသွားခဲ့ရာက အခုလို သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အခုလို ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂ ဦးကိုသတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၂၄ ရက်က တရော်ကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ပဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရွာစဉ်ထိုး သွားလာလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူတွေလည်း နေအိမ်တွေမှာ မနေရဲကြဘဲ မိုးထဲလေထဲမှာ လူဦးရေ သောင်းချီ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

<https://burmese.dvb.no/archives/535385>

ယင်းမာပင်ခရိုင်မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရ

By ဧရာဝတီ | 26 May 2022

စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဖြင့် လှည့်လည် စီးနင်း မီးရှို့နေရာ ရွာပေါင်း ၂၀ မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရပြီး ထိုသူများအတွက် အမိုးအကာနှင့် အခြေခံစား သောက် ကုန်များ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၂၄ရက်မှ စတင်ကာ အင်အား ၁၀၀ ခန့် ပါသော စစ်ကောင်စီ စစ်ကြောင်းသည် အဆိုပါ မြို့နယ်နှစ်မြို့နယ်ရှိ ရွာများသို့ လှည့်လည် စီးနင်းမီးရှို့ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ မိုးရွာသွန်းနေသည့်ကြားမှ ထွက်ပြေးနေရခြင်းဖြစ်သည်။

“မနေ့ကဆိုရင် မိုးတွေက တနေကုန် ရွာနေတာ။ ဒါကို ဘယ်လိုများ မီးရှို့သွားတယ် မသိပါဘူး။ သူတို့ ရောက်တဲ့ရွာတိုင်း မီးရှို့ခံနေရတာပဲ။ ကျနော် အသက်က ၅၆ နှစ်ထဲမှာ ဒါမျိုးက ပထမဦးဆုံး ကြုံတွေ့ဖူးတာပဲ။ အရင်တုန်းကတော့ ဇာတ်ကား တွေထဲလောက် မြင်ဖူးတာ။ အခုက လက်တွေ့ ပြေးလွှားနေရတာ။ တရွာကိုဝင်တာနဲ့ အနီးတဝိုက်ကရွာတွေပါ ပြေးကြရ တာပဲ” ဟု ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာမှ စစ်ဘေးရှောင်တဦးက ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီတပ် ဝင်ရောက်သည့် ရွာများမှာ ယင်းမာပင်မြို့နယ်ရှိ ရွှေပန်းခိုင်၊ ဆည်ထန်းတောကြီး၊ အောင်ချမ်းအေး၊ အောင်ချမ်းသာ၊ စည်လှောင်၊ စည်လှောင်ချောင်း၊ မြရိပ်၊ မြစိမ်း၊ ရေကြည်ပင်၊ ရေကြည်ပင်ရွာသစ်၊ သဲတောကြီး၊ ဘိန်းနွယ် ချောင်၊ ရွှေပေကုန်း၊ ကျေးစာကျ၊ အုံတုံပင် နှင့် ဆားလင်းကြီးမြို့နယ်မှ ရွာသာ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း၊ ဝါးတန်းတို့ ဖြစ်သည်။

မြရိပ်ကျေးရွာသားတဦးက “ပြေးဆိုလို့သာ ပြေးကြရတာ ဘယ်ကိုပြေးရမယ်ဆိုတာ မသိကြဘူးရယ်။ လွတ်တဲ့နေရာ၊ ကြုံ တဲ့နေရာ ပြေးကြရတာပေါ့။ နီးစပ်ရာရွာတွေကိုလည်း ပြေး၊ တောတွေထဲ ပြေးကြပေါ့။ အဲဒီလိုပြေးရင်းနဲ့ ဘုန်းကြီး ကျောင်း ရောက်ရင် ကျောင်းကကျွေး၊ ရွာတွေကလည်းကျွေးပေါ့။ အဲဒီလို

စားသောက်နေကြရတာ။ မိုးထဲလေထဲ ပြေးကြရ တော့ အမိုးအကာကလည်းမပါ။ ဆန်ဆီလေးတောင်မပါတော့ အတော့်ကို ဒုက္ခရောက်နေကြတယ်” ဟု ပြောပြသည်။



ယင်းမာပင်ခရိုင်အတွင်းမှ နေအိမ်များအား စစ်ကောင်စီတပ်များ မီးရှို့ /CJ

အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ရုပ်သံမှတ်တမ်း တခုကို ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ (မေ ၂၆ ရက်) တွင် ထုတ်ပြန်ထားသည်။

“အခုက အကုန်ပြေးကြရတာဆိုတော့ အသက် ၈၀/၉၀ အရွယ်တွေရော၊ ကလေးပေါက်စလေးတွေရော မိုးထဲရေထဲ ပြေး ကြရတာ။ အဲဒါကိုတွေ့ကိုမြင်ပြီး စိတ်ထဲမှာ ပြောမပြတ်တတ်အောင် အတော်ကြီးကို ခံစားရတယ်။ အခုက ရက်ရက်စက်စက် ကြီးကို လုပ်နေကြတာလေ” ဟု

ဆည်ထန်းတောကြီးကျေးရွာမှ စစ်ဘေးရှောင်တဦးကလည်း ပြောသည်။

အဆိုပါ ကျေးရွာများသည် လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်စသည့် တရုတ်ကြေးနီစီမံကိန်း အနီးတွင် တည်ရှိကာ ယင်းစီမံကိန်းအတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဧပြီလကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီက တပ်အင်အား များ တိုးမြှင့်ထားသည်။

တရုတ်ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများကို ရွာစဉ်ပတ်မွေကာ နေအိမ်များအား မီးရှို့ခြင်း၊ ဒေသခံပြည်သူများ၏ ပစ္စည်း များအား လုယက်ခြင်း၊ ဒေသခံများအား သတ်ဖြတ်ခြင်းများကို ပြုလုပ်နေပြီး မေ ၂၅ ရက်ကလည်း အောင်ချမ်းသာရွာအား ဝင်ရောက်စီးနင်းစဉ် စေတနာ့ဝန်ထမ်းများ စုပေါင်းစာသင်ပေးနေသည့် ကိုယ်ထူကိုယ်ထ ကျောင်းဆောင် နှင့် နေအိမ်များ ကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ရွာသာကျေးရွာသို့ ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးသည့် ကျေးရွာသား ၂ ဦးကိုလည်း ပစ်သတ်သွားကြောင်း သိရ သည်။

“သူတို့က သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ဆိုတော့ ပြည်သူတွေက ထွက်ပြေးကြရတာပေါ့။ ပြီးတော့ ရွာတွေကို မီးရှို့တယ်ဗျာ။ ကျနော်တို့ ရွာသာက ထွက်ပြေးရင်းနဲ့ ရွာသား ၂ ယောက်ကို မိသွားတော့ သေနတ်နဲ့ ပစ်သတ်သွားတယ် မနေ့က” ဟု ရွာသာကျေးရွာသားတဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ယင်မာပင်နှင့် ဆားလင်းကြီးမြို့နယ်များရှိ ကျေးရွာများမှ မီးလောင်ဆုံးရှုံးမှု အခြေအနေကို အသေးစိတ် မသိရသေးကြောင်း၊ ယင်းကျေးရွာများနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ မီးရှို့လုယက် သတ်ဖြတ် နေခြင်း ဖြစ်ကြောင်း သိရသည်။



ယင်းမာပင်ခရိုင်မှ ဒေသခံများ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရ /CJ

“သူတို့ကတော့ ရွာစဉ်တလျှောက် ပတ်ပြီးမီးရှို့နေကြတာပဲ။ သူတို့ကို ဘာမှမလုပ်ဘဲကို မီးရှို့နေကြတာ။ ကျနော်တို့နားမှာ အခုအချိန်ထိ ဘာတိုက်ပွဲမှ မဖြစ်တာကို သက်သက်ကို မီးရှို့လုယက်နေကြတာ။ သူတို့ မီးရှို့လို့ အိမ်ခြေဘယ်လောက်ထိ မီးလောင်သလဲဆိုတာတော့

အတိအကျ မသိရသေးဘူး။ ကျနော်တို့ အနေနဲ့ကတော့ အခုလို ပြေးတာလွှားတာတွေလည်း မလုပ်ချင်ဘူး။ ကိုယ့်ဘာသာ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ချင်တာပါပဲ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ ညပိုင်းက မြောက်ယမားတံတားမှနေ၍ ဆားလင်းကြီးမြို့နယ်ဘက်သို့ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ကူးလာကာ ယနေ့တွင် ဝါးတန်းကျေးရွာအား ဝင်ရောက်စီးနင်း မီးရှို့နေ သလို ယင်းမာပင်မြို့နယ်၊ တည်ပင်ကန်ကျေးရွာတွင်လည်း ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ထို့အတူ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်ကြား ပုသိမ်-မုံရွာလမ်းမပေါ်ရှိ မြောက်ယမားတံတား လမ်းကြေးကောက်ခံ သော မြတ်နိုးသူကုမ္ပဏီမှ ဂိတ်အဆောက်အအုံ ၂ လုံးနှင့် အလုပ်သမား လိုင်းခန်းတို့ကိုလည်း မီးရှို့ဖျက်ဆီးကာ လမ်းပြ အဖြစ် ဖမ်းဆီးလာသော အရပ်သားပြည်သူ ၂ ဦးကိုလည်း ကံကုန်းကျေးရွာသုသာန်အနီးတွင် သတ်ဖြတ်ထားခဲ့ကြောင်း သိရသည်။

<https://burma.irrawaddy.com/news/2022/05/26/252161.html>

ကနီနဲ့ ယင်းမာပင်မြို့နယ်မှာ အိမ် ၁၅၀ ကျော် မီးရှို့ခံရ

2022.05.26



ယင်းမာပင်မြို့နယ်ရှိ မီးရှို့ခံရသည့် ရွာတချို့မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်မှာ မေလ ၂၅ ရက် မနက်ကနဲ့ မေလ ၂၆ ရက် ဒီနေ့အထိ နှစ်ရက်အတွင်း ကျေးရွာလေးရွာက နေအိမ် ၁၅၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ချင်းတွင်းမြစ်အနောက်ဘက်မှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့တာတွေ ကျူးလွန်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ယင်းမာပင်ဘက်မှာ မနက်ကတည်းက စစ်ကြောင်းထိုးနေတာ။ ယမားတံတားနားက တံတားကင်းတဲ့တွေ၊ ရဲစခန်းကင်းတဲ့တွေလည်း စစ်သားတွေက မီးရှို့တယ်။ ဒီမနက်လည်း သူတို့ ညအိပ်တပ်စွဲတဲ့ ဝါးတန်းရွာကနေ အထွက်ကို ရွာကို မီးရှို့တယ်။ ဘာလို့လုပ်နေမှန်းကို မသိဘူး ”

မေလ ၂၅ ရက် မနက်က ကနီမြို့နယ် အထက်ကင်းရွာမှာ ရွာလုံးကျွတ်နီးပါးဖြစ်တဲ့ နေအိမ် ၁၃၀ ဝန်းကျင်နဲ့ ယင်းမာပင်မြို့နယ် မြရိပ်ရွာနဲ့ ထန်းတောကြီးရွာက နေအိမ် ၂၅ လုံး မီးရှို့ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၆ ရက် ဒီနေ့မှာတော့ ယင်းမာပင်မြို့နယ်နဲ့ကပ်လျက် ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာက လမ်းဘေးလူနေဈေးဆိုင် ခုနစ်ဆိုင်ခန့် မီးရှို့ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

ဒီနေ့မနက်က ဝါးတန်းကျေးရွာကနေ ခြေကျင်ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တယ်ပင်ကန် ကျေးရွာအနီးအရောက်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ပြီး နေအိမ်တွေမီးရှို့တာတွေမလုပ်ဘဲ ဒါတွေဟာ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းမှာ ဧပြီလ ၁ ရက်နေ့ ကနေ မေလ ၂၄ ရက် နေ့အထိ အချိန်နှစ်လနီးပါးအတွင်း မြို့နယ်ပေါင်း ၁၉ ခုမှာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၆၂၈၁ လုံး ရှိနေပါတယ်။

အရာတော်မြို့နယ်နှင့် တမူးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွား

Published By DVB | 26 May, 2022



စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အိုင်ယားကျေးရွာမှာ ယာယီစခန်းချနေတဲ့ စစ်ကောင်စီအင်အား ၂၀၀ လောက်ကို မေ ၂၅ ရက် ည ၁၂ နာရီလောက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်ဒုံးပျံ PDF ခေါင်းဆောင်က ပြောပါတယ်။

“သူတို့ဘက်က အင်အား ၂၀၀ ကျော်ရှိမယ်။

ဒီပယ်ဒင်းဘက်က ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဘုတလင်မြို့နယ်ဘက်က ထွက်လာတဲ့စစ်ကြောင်း နှစ်ကြောင်း၊ အဲ့ရွာမှာ ယာယီတပ်စွဲနေတဲ့အချိန် ကျနော်တို့ သွားတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ လက်လုပ် လက်နက်ကြီး ၆ လုံးနဲ့ စပစ်ခတ်တယ်။ ပစ်ပြီး မကြာဘူး၊ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေ စာသင်ကျောင်းထဲ ဆွဲသွင်း ဆွဲသွင်းဆိုတဲ့ အော်တဲ့အသံတွေ အတိုင်းသား ကြားခဲ့ရတယ်။”

စစ်ကောင်စီ တပ်ယာယီတပ်စွဲနေတဲ့ အိုင်ယားကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို မိုးရွာထဲမှာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာလည်း မေ ၂၄ ရက် မနက်က တမူးမြို့အထွက် သုံးမိုင်လောက်မှာ စစ်ကောင်စီတပ်နဲ့ တမူး-PDF တပ်ရင်း (၄)၊ ကျောင်းသားတပ်ဖွဲ့ (BSO)၊ Freedom Rangers – TAMU နဲ့ တမူး (ပ.ကဖ) မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တမူး-PDFကပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိမရှိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ အာရှလမ်းမကြီးတလျှောက် တမူးမြို့အဝင်ဆိုင်းဘုတ်အနီးကစပြီး လေးမိုင်အတွင်း တပ်စွဲထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နိုင်ကာ စစ်ကောင်စီဘက်က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလာပါက ရင်ဆိုင်ခုခံဖို့ အသင့်ပဲလို့ တမူး PDF ကထုတ်ပြန်ပါတယ်။

<https://burmese.dvb.no/archives/535507>

မုံရွာ- မန္တလေးလမ်း၌ စစ်ကောင်စီ ခြေလျင်တပ် မိုင်းဆွဲခံရ ၊ ၂၉ ဦး သေဆုံး

By ဂျာမုန်း/မဇ္ဈိမ | 26 May 2022



Photo : CJ

မုံရွာ- မန္တလေး ကားလမ်း ချောင်းဦးမြို့နယ် နတ်ရေကန်ရွာနှင့် ရေပိုးစားရွာ အကြား၌ သံချပ်ကာကား နှစ်စီးနှင့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ ခြေလျင်တပ်ကို ယနေ့ မေလ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် ပဒေသာတွဲ ပျံနှင့် နှစ်ပျံဖြင့် ခွဲကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း- MSPDF က ထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၉ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ အပြင်းအထန် ရသွားကြောင်းကို ဒေသခံ ကင်းထောက်များထံက ပြန်လည် သိရကြောင်း MSPDF အဖွဲ့ဝင် ကိုမုန်တိုင်းက ပြောသည်။ မဇ္ဈိမကမူ အဆိုပါ သေဆုံးသူ အရေအတွက်နှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ကား နှစ်စီး ဘေးကနေ ခြေလျင်လျှောက်ပြီးတော့ မိုင်းရှာတာတွေ လုပ်နေတာ။ ကျွန်တော်တို့က အဝေးထိန်း မိုင်းသုံးပြီး လုပ်လိုက်တာ။ မိုင်းရှစ်လုံးကို နှစ်ပွိုင့် ခွဲပြီး လုပ်ထားတာ။ သုံးလုံးတစ်ပွိုင့် ငါးလုံးတစ်ပွိုင့်။ နှစ်ပွိုင့်စလုံးမှာ မိတာဆိုတော့ သေတာ များတယ်” ဟု ကိုမုန်တိုင်းက ပြောသည်။

စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရအပြီး နတ်ရေကန်ရွာသို့ ပြန်လည် ဆုတ်ခွာပြီး လမ်းတစ်လျှောက် ရမ်းသန်း ပစ်ခတ်သွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။ ထို့နောက် စစ်ကောင်စီတပ်သား ရုပ်အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို နတ်ရေကန်ရွာရှိ ဆေးခန်းသို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF နှင့် Chaung U People's Defence Force-CHUPDF တို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

<https://www.mizzimaburmese.com/article/107923>

မြိုင်နှင့် ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

Published By DVB | 26 May, 2022



မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေ ၂၅ ရက် ညနေပိုင်းက ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိုင် PDF တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

မြိုင်မြို့နယ် ကျောက်ခွက်ရွာနဲ့ ဆူးဝင်းရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၂၅ ယောက်ကို မြိုင် PDF က ဒရန်းနဲ့ပတ်ကြည့်ကာ မေ ၂၅ ရက် ညနေ ၃ နာရီလောက်ကနေ ၃ နာရီ ၄၀ လောက်အထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်(...) တွေဘက်ကလည်း လက်နက်ကြီးတွေ စက်လတ်တွေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်။ အဲဒီ စစ်(...) တွေကို တိုက်ခိုက်ဖို့ စောင့်နေတာ ၈ ရက်လောက်ရှိပြီဗျ။ မနေ့ကမှ ဒရန်းနဲ့ပတ်ကြည့်ပြီး နေရာအတိအကျသိရလို့ တွယ်ထည့်လိုက်တာ။ ဒီကနေ့မနက်ပိုင်းမှာတော့ မြိုင်မြို့နယ်ထဲမှာ ရဟတ်ယာဉ် ၂ စီး ဝဲနေတယ်။ ပစ်ခတ်တာတော့ မရှိဘူး။ အင်အားလာချတာလားတော့ မသိဘူး။ ဂန့်ဂေါနယ်ထဲမှာတော့ ဒီနေ့မနက်ပိုင်းက ရဟတ်ယာဉ် ၄ စီးနဲ့ ပစ်ခတ်နေတယ်လို့ သိရတယ်။ ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေလည်း စစ်ကူသွားကြတယ်။”

စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ကားတွေကို သုံးပြီး သွားလာနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ မြိုင်-ပခုက္ကူလမ်းကို အရေးကြီး(အရေးကြီး) ကိစ္စကလွဲလို့ သွားလာခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ အရေးကြီး သွားလာဖို့ လိုအပ်ပါက ဆိုင်ရာအဖွဲ့တွေကို အကြောင်းကြား သွားလာကြဖို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်ကလည်း ဂန့်ဂေါမြို့ မြစ်သာမြစ်ကူးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယောဒေသ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် HUF က ထုတ်ပြန်ပါတယ်။

မြို့ခံတဦးက “တိုက်ပွဲအပြီးမှာ စစ်ကားတွေနဲ့ ရဲကားတွေ လာရောက်ကြည့်ရှုကြတယ်။ စစ်သားတွေသေတယ်လို့လည်း ကြားတယ်၊ ကြောက်လို့ အိမ်ထဲမှာပဲနေကြတယ်။ စစ်ကားတွေနဲ့ ရဲကားတွေကတော့ အခုထိမပြန်ကြသေးဘူး” လို့ ပြောပါတယ်။

ဒီနေ့မနက်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁,၀၀၀ ကျော် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့က ဂန့်ဂေါမြို့နယ်ကို သာလွန်အင်အားသုံးပြီး လေကြောင်းကနေပါ တိုက်ခိုက် ထိုးစစ်ဆင်နေတာကြောင့် ဂန့်ဂေါနယ်က ပြည်သူတွေအနေနဲ့ ဂရုစိုက် သတိထားနေထိုင်ကြဖို့နဲ့ ဘေးလွတ်ရာနေရာတွေမှာ ကြိုဆင်ပြင်ဆင် တိမ်းရှောင်နေကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

မြိုင်နဲ့ ဂန့်ဂေါမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးမှု အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

<https://burmese.dvb.no/archives/535463>

မကွေးတိုင်း ဂန့်ဂေါနယ်ထဲ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

၂၆ မေ ၂၀၂၂ | သားညွန့်ဦး

ဂန့်ဂေါမြို့တောင်ပိုင်း မြစ်သာဆည်ပေါ်မှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မင်းကင်းမြို့နယ်က ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရပြီး ယင်းမာပင်ဘက်မှာဆိုရင်လည်း သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တောင်ပိုင်းမှာရှိတဲ့ မြစ်သာဆည်ပေါ်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့စခန်းကို မေ ၂၆ ရက် ကြာသပတေးနေ့မှာ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဂန့်ဂေါ တောင်ပိုင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“အဲဒီဆည်မှာ မနက်တုန်းက လေယာဉ် ၃ စီးနဲ့ပစ်တာ။ ဟယ်လီကော်ပတာ ၂ စီးနဲ့ လူချတယ်။ စစ်သားတွေ ချတယ်ပေါ့ဗျာ။ အခုထိတော့ ကျနော်တို့တပ်သားတွေ အကျအဆုံးတော့မသိရသေးဘူး။ ကျတာတော့ ကျတယ်။ အဲဒီမှာ လေယာဉ်နဲ့ပစ်တာလေ။”

မြစ်သာဆည်ဟာ ဂန့်ဂေါမြို့တောင်ပိုင်းမှာ တည်ရှိပြီး မြစ်သာမြစ်ကိုပိတ်ပြီး ဆည်တည်ဆောက် ထားတာ ဖြစ်ပါတယ်။ မြစ်သာဆည်ရဲ့ အရာရှိရိပ်သာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရောက်ရှိနေချိန်

စစ်ကောင်စီက လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလေကြောင်း တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။ ဒါက မကွေးတိုင်းက အခြေအနေပါ။

စစ်ကိုင်းတိုင်းဘက်မှာဆိုရင်လည်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးက ကျေးရွာဖြစ်တဲ့ အထက်ကင်းကျေးရွာကို စစ်ကောင်စီတပ်တွေက မေလ ၂၅ က မီးရှို့သွားခဲ့လို့ နေအိမ် ၁၈၀ နီးပါး မီးလောင်ကျွမ်းခဲ့သလို မေလ ၂၆ ရက်မှာတော့ အောက်ကင်းကျေးရွာကို မီးထပ်ရှို့တဲ့အတွက် နေအိမ် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကတော့ သိရပါတယ်။

“မနေ့က အထက်ကင်းဆိုတဲ့ရွာကို မီးရှို့တာပါ။ အိမ်ခြေပေါင်းက ၁၈၀ ကျော်တယ်။ နောက်ထပ် ၃ ယောက်လည်း အသတ်ခံရသေးတယ်။ သူတို့ ကျောက်မော်တော်ကို ဒီဒေသက PDF ရှိတယ်၊ ကျောက်မော်တော်ကို ပစ်တာ။ ဒီရွာပဲဆိုတဲ့ သဘောနဲ့ ရှိတာပျ။ အဲ့ဒီရွာက တချက်မှ ပြန်မပစ်ရဘူး။ အထက်ကင်း အောက်ကင်းဆိုပြီး ကင်းက ၂ ရွာရှိတာပျ။ ဒီနေ့ မီးရှို့တာလည်း အဲ့လိုပဲပျ။ မထူးဘူး။ ပထမရှို့တဲ့ ရွာလိုပါပဲ၊ တောက်လျှောက်ဝင်ပြီး သူတို့ယူချင်တာယူပြီးတော့ပဲရှိတော့တာပျ။ ”

အောက်ကင်းနဲ့ အထက်ကင်းကျေးရွာဟာ ချင်းတွင်း မြစ်ဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။ ခန္တီးကနေ ကျောက်စိမ်းတွေ၊ ရိက္ခာတွေ တင်ဆောင်ပြီး လုံခြုံရေးအပြည့်နဲ့ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောဟာ ကင်းရွာအနီးမှာကမ်းကပ်ပြီး အခုလို မီးရှို့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရဲ့ စက်လှေတွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်ကြတာတွေလည်းရှိနေပါတယ်။

ယင်းမာပင်ဘက်မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းစစ်ဆင်မှုကြောင့် ကျေး ရွာ ၂၀ ဝန်းကျင်က ရွာသား သောင်းဂဏန်းဘေးလွတ်ရာကို ပြေးကြရတယ်လို့ ဒေသခံတွေပြောပါတယ်။

“အောင်ချမ်းသာကနေ စလာတာ၊ အောင်ချမ်းသာက အမတို့နဲ့ နည်းနည်းလှမ်းတယ်။ အောင်ချမ်းသာမှက စသင်ကျောင်းကိုပါ မီးနဲ့ ရှို့သွားတယ်။ အဲ့ဒီမှာ အသေအပျောက်တွေ မကြားရဘူး။ အောင်ချမ်းသာကနေပြီး စည်လှောင်၊ စည်လှောင်ကနေ အောင်ချမ်းအေး၊ အောင်ချမ်းအေးကမှ လမ်းက ထန်းတဲတွေကို မီးရှို့။ အဲ့ကနေမှ မြရိပ်ရွာ၊ မြရိပ်ပြီးမှ ရေကြည်ပင်၊ ထန်းတောကြီး၊ ထန်းတောကြီးပြီးတော့ ကြေးစာကျ၊ ကြေးစာကျပြီးတော့မှ ဂုန်တော၊ ဂုန်တောပြီးတော့မှ ငါးတဲစုရွာက ကလေးတွေကို ဖမ်းပြီးတော့ ၂ ထပ်ရုံးနားလေးမှာ ပစ်သတ်သွားတာ။ သူတို့က အရှေ့ကို ဆက်တိုက်လာပြီးတော့မှ ဝါးတန်းကို မီးဝင်ရှို့။ ဝါးတန်းကို ရှို့ပြီးတော့မှ တည်ပင်ကန်ကို ဝင်တာ။”

စစ်ကောင်စီတပ်တွေက ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေနဲ့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကိုပါ နယ်မြေရှင်းလင်းရေးလုပ်ပြီး ငါးတဲစုရွာက ရွာသား ၅ ဦးကို ဖမ်းဆီးပြီး ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ပစ်သတ်ခံရတာ ၂ ယောက်။ ၃ ယောက်ကတော့ ပြောရမယ်ဆိုရင် အဲ့ ၃ ယောက်ရှေ့မှာ ၂ ယောက်ကို ပစ်သတ်တာဆိုတော့ အဲ့ ၃ ယောက်ကတော့ ခု ရူးသွပ်သွပ်ပေါ့နော်။ သွေးလန်ပြီးတော့ ခုကုနေရတယ်။ ရွာသားကျေးရွာရဲ့တောင်ဘက် ငါးတဲစုရွာက၊ နာမည်က ကိုဖား၊ ဦးကျော်ငြိမ်းတဲ့။ မြန်မာယမ်စီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ သူတွေ။”

စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့က နေအိမ်တွေ မီးရှို့ခံရသလို သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း နေရပ်ကို စွန့်ခွာနေကြရပြီး စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အရပ်သားတွေ သေဆုံးမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီပြောခွင့်ရသူကတော့ PDF တွေဟာ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို အခြေပြုပြီး အကြမ်းဖက်မှုတွေ လှုပ်ရှားနေတာကြောင့်၊ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျေးရွာမီးရှို့မှုတွေနဲ့ပတ်သက်ရင်၊ PDF ဘက်က လုပ်နေတာဆိုပြီးတော့လည်း စစ်ကောင်စီဘက်က တန်ပြန်စွပ်စွဲထားပါတယ်။

ဂန့်ဂေါ်မြောက်ပိုင်းကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်နေသဖြင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ

Published By DVB | 26 May, 2022

မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ် ၄ စီးအပါအဝင် ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။



အဆိုပါဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စံပယ်ရွာ၊ ပနန်းရွာ၊ ယင်းမာရွာ၊ စင်ပုံရွာ စုစုပေါင်းရွာ ၄ ရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“ကျနော်တို့နေတဲ့ ရွာဘက်တွေကို

ရဟတ်ယာဉ်နဲ့ပစ်ကြတာ လေကြောင်းကနေလည်း တိုက်ခိုက်တယ်။ စစ်သားတွေချသွားတယ်လို့လည်းကြားတယ်။ အခုတော့ တောထဲမှာ ပြေးနေကြရတယ်။ နေကပူနဲ့တော်တော်ခက်ခဲတယ်” လို့ စစ်ရှောင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

စစ်ရှောင်ပြည်သူပေါင်း ၁၀၀၀ ကျော်ဟာ ရုတ်ရက်ပြေးလွှားလာကြရတာကြောင့် စားစရာဆန်တွေနဲ့ ဝတ်စရာအဝတ်အထည်တွေ ပါမလာကြဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရထားတဲ့ စစ်ရှောင်ပြည်သူတွေရှိပေမဲ့ စစ်ဘေးရှောင်တွေဟာ တစ်နေရာတည်းမှာ အတူမရှိတာကြောင့် ဒီဗွီဘီအနေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဂန့်ဂေါ် PDF ပြန်ကြားရေးတာဝန်ခံကို မေးမြန်းရာမှာတော့ ဒီနေ့ညနေ ၃ နာရီအထိ လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်နေဆဲဖြစ်တာကြောင့် အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

“ခုလက်ရှိအချိန်ထိ လေကြောင်းကနေ ပစ်ခတ်ခံရဆဲမို့ အခြေအနေ အသေးစိတ်ဖြစ်စဉ်ကို ပြောပြလို့မရသေးဘူး၊ အခြေအနေတည်ငြိမ်သွားမှသာ ဖြစ်စဉ်ကို ပြောပြလို့ရမှာ။ ”

<https://burmese.dvb.no/archives/535443>

ဖမ်းဆီးထားသူ ၂၄ ဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း KSCC ပြော

2022.05.26



ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC မှ လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်လာသူများကို ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှာ တွေ့ရစဉ် PHoto: KSCC

ကယားပြည်နယ် (ကရင်နီပြည်) မှာ စစ်ကောင်စီသတင်းပေး သံသယနဲ့ ဖမ်းဆီးထားသူ ၂၄ ဦးကို ခံဝန်ကတိနဲ့

ပြန်လွှတ်ပေးလိုက်တယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အားလုံး ၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ခပ်များများက စစ်ကောင်စီ အတွက် သတင်းပေး၊ သတင်းယူသူ သံသယနဲ့ ဖမ်းဆီးထားတဲ့သူတွေပါ။ တကယ့် စစ်ကောင်စီတွေကို အမြဲတမ်းငွေကြေးယူပြီး ထောက်ပံ့နေတာတွေ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ ဘက်တော်သားတွေမဟုတ်ဘူး။ တစ်နေ့လုပ် တစ်နေ့စားတွေပါတယ်။ တချို့က နေ့စားဝန်ထမ်းတွေပါတယ်။ တချို့က အမြဲတမ်းဝန်ထမ်းတွေပါတယ်။ စစ်ကောင်စီဘက်ကို သီးသန့်လုပ်ပေးနေတဲ့သူတွေ မဟုတ်ဘူး။ သူတို့ လူ့အခွင့်အရေး အရ ပြန်လွှတ်ပေးတယ်။ ဒီအတိုင်းလွှတ်ပေးတာ မဟုတ်ဘူး။ ခံဝန်ချက်တွေထိုးပြီး ပြန်လွှတ်ပေးတာ ”

ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာ ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးထားတဲ့ လောပိတ မဟာဓာတ်အားလိုင်း ပြင်ဖို့ ကယားပြည်နယ်ကိုရောက်လာကြတဲ့ လျှပ်စစ်ဝန်ထမ်းတွေ၊ အလုပ်သမားတွေလည်း ပါဝင်ပါတယ် ဒါပေမဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့သူတွေ ကိုတော့ ဆက်ဖမ်းထားတယ်လို့ ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုနဲ့ လူသားချင်းစာနာထောက်ထားမှုတွေကြောင့် ဖမ်းထားတဲ့ ၁၂၆ ဦးထဲက ၂၄ ဦးကို ခံဝန်ကတိနဲ့ ပြန်လည်လွှတ်ပေးခဲ့တာလို့ KSCC က မေလ ၂၆ ရက် ဒီနေ့မှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။

အရင်တုန်းကလည်း မော်ချီးသတ္တုမြိုင်းတွင်းကိုရောက်လာတဲ့ တရုတ်နိုင်ငံသားလေးဦးနဲ့ အခြားအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။


ပြည်သူလူထု အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ နယ်မြေထိန်းချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတပ်တွေ၊ ဒလန်တွေ၊ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေအပြင် အကြမ်းဖက်မှုတွေမှာ ပါဝင်နေသူတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကိုတော့ ဆက်လက်စုံစမ်းပြီး ဖမ်းဆီးထိန်းသိမ်းတာ၊ အရေးယူ တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ KSCC က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် ပါဝင်နေသူတွေအနေနဲ့လည်း ပြည်သူ့အစိုးရ၊ ပြည်သူ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့လည်း KSCC က တိုက်တွန်းထားပါတယ်။

<https://www.rfa.org/burmese/news/karenni-free-prisoners-05262022083025.html>

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၈၀ နီးပါးသေဆုံးဟု NUG ထုတ်ပြန်

Published By DVB | 26 May, 2022



မေ ၂၅ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၇၆ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ၁ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။


NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

<https://burmese.dvb.no/archives/535432>

စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ချင်းကိုယ်စားပြု လက်ဝှေ့သမား အပါအဝင် ကျဆုံးပြည်သူ ၁၈၆၄ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

Published By DVB | 26 May, 2022



မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၆၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၈၅၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်

ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၈၀၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၈၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒုါအပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ချင်းပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမားတယောက်ဖြစ်တဲ့ ဟာရှိန်းအွမ် (ခ) ဟိန်းထိုက်ဇော်ကို အကြမ်းဖက်စစ်အုပ်စုတပ်က မေ ၂၅ ရက်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပြေကျေးရွာမှာ ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒုါအပြင် မေ ၂၅ ရက် တနေ့တည်းမှာပဲ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ထင်းတန်းရပ်ကွက်မှာ နေထိုင်တဲ့ တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် သူ့ရဲ့ မောင်နှမ ၄ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ ဖမ်းဆီးချိန်အတွင်း ကင်ဆာရောဂါခံစားနေရတဲ့ အသက် ၇၀ အရွယ် ကိုမျိုးဝင်းရဲ့ ဖခင်ဖြစ်သူမှာ သွေးလန့်ပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒုါအပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/535515>

အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေ တင်နိုင်ဖို့ ကြိုးစားနေ

2022.05.26



ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က စစ်ကောင်စီတပ်က စစ်ဘေး ဒုက္ခသည်တွေကို သတ်ဖြတ်မီးရှို့ခဲ့စဉ် Photo: KNDF

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်တပ်ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ် မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခံရမှု ICC အပါအဝင် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲနိုင်ဖို့

အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက မေ ၂၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ကယား၊ ချင်း၊ ရှမ်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ လူလေးဦးကနေ ၄၉ ဦး အထိ တစ်နေရာတည်းမှာ အစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၁၄ ခုကို မြေပုံတွေနဲ့ တကွ အတိအကျ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် နုံးတောရွာက အရပ်သား ၁၀ ဦး၊ ရေဦးမြို့နယ် မုန်တိုင်ပင်နဲ့ အင်ပင်ရွာက ၂၈ ဦး၊ ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာက အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် စုစုပေါင်း ၄၉ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ပါဝင်ပါတယ်။ အဲဒီသတ်ဖြတ်မှုတွေမှာ ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေနဲ့ အမိန့်ပေး ခိုင်းစေသူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG က ဆိုပါတယ်။

မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကတစ်ဆင့် ICC ထံ လွှဲပြောင်းပေးဖို့ တိုက်တွန်းတဲ့ အထိရောက်နေပြီလို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လာမယ့် ဇွန်လမှာ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာဆိုလို့ ရှိရင်လည်း ဒီကိစ္စတွေက တကယ့်ကို ဆိုးရွားတဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး ကောင်စီကနေ တစ်ဆင့် မြန်မာနိုင်ငံကိစ္စကို ICC အထံ လွှဲပြောင်းပေးဖို့ တိုက်တွန်းတဲ့ အထိ ရောက်နေတယ်။ နောက်ပိုင်းကတော့ ဖရူဆိုကိစ္စ၊ ကရင်နီကိစ္စ ဆိုလို့ရှိရင် ဒီ Case ကို ကျနော်တို့က အရမ်းခိုင်လုံတယ်။ အရမ်းအချက်အလက်တွေ ရှိနေတယ်။ ဒါကြောင့် မို့လို့ ဒါကို သြစတြေးလျနိုင်ငံမှာ တရားစွဲဆိုနိုင်တဲ့အထိဖြစ်ဖို့အတွက် အချက်အလက် စုဆောင်းပြီးတော့ ပြင်ဆင်မှုတွေ လုပ်နေပါပြီ။”

အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲနိုင်ဖို့ NUG ဘက်က လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ ပေမယ့် ဒီညနေအထိ ဖုန်းလက်ခံမဖြေကြားပါဘူး။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာမှာဆိုရင် တစ်ရက်တည်း၊ တစ်နေရာတည်း လူ ၄၉ ဦး အစုလိုက်အပြုံလိုက် အသတ်ခံရပြီး အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကို အခုချိန်ထိ မယုံနိုင်သေးသလို ငါးလကြာတဲ့အထိ တရားမျှတမှု မရသေး ဘူးလို့ အသတ်ခံရမှုမှာ ဆွေမျိုးသားချင်း လေးဦးထိ ဆုံးရှုံးခဲ့တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“အခုထိမယုံနိုင်သေးဘူး။ ဒါပေမဲ့ မယုံလို့လည်း မရတော့ဘူးလေ။ အခုက ငါးလရှိပါပြီ။ အသံလည်း မကြားရတော့ဘူး။ ရုပ်လည်းမမြင်ရတော့ အဲဒီလိုပဲ တွေးလိုက်တယ်။ တရားမျှတမှုရဖို့က ဝေးဦးမယ်ထင်တယ်။ ပြီးတော့ ဘာဖြစ်လို့ အဲဒီလောက်၊ ဘာဖြစ်လို့ ဘာကြောင့်လဲပေါ့နော် အဲဒီအဖြေကို သိချင်တယ်။ တရားမျှတမှု ရတဲ့အထိ အရေးယူပေး စေချင်တယ်။ တရားမျှတမှုရတဲ့အထိပေါ့။”

သူဟာ မောင်အရင်းတစ်ယောက်၊ တစ်ဝမ်းကွဲ မောင်နှစ်ယောက်နဲ့ တစ်ဝမ်းကွဲ ညီမ တစ်ယောက် စုစုပေါင်း လေးယောက် သေဆုံးခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ မိုဆိုရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကွိုင်ငံရွာဟောင်းဘက်က မိုဆိုရွာဘက်ကို မသင်္ကာ ဖွယ် မောင်းနှင်လာတဲ့ ကားခုနစ်စီးပေါ်ကနေ KNPP နဲ့ PDF တွေက စစ်တပ်ဘက်ကို လက်နက်ငယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စတင်ပစ်ခတ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ငြင်းဆိုထားပါတယ်။

“ပြည်သူလူထုအနေနဲ့ကတော့ အထိတ်တလန့်ပေါ့ဗျာ။”

အခုနှစ် မေလ ၁၀ ရက်နေ့ကလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုန်တိုင်ပင်နဲ့ အင်ပင်ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မေလ ၁၂ ရက်နေ့ စစ်ကြောင်းပြန်ထွက်ချိန်မှာ နေအိမ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ ရပ်အလောင်း ၂၈ လောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

အဖြစ်ဆိုးနဲ့ ကြုံခဲ့ရသူတွေအတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲရတယ်လို့ မုန်တိုင်ပင်ရွာသားတစ်ဦး က ပြောပါတယ်။

“ဒါကတော့ တကယ့်ကို ဆိုးဆိုးရွားရွားဖြစ်တာပဲ။ လူသားချင်းစာနာမှု လုံးဝမရှိဘဲနဲ့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အလုပ်ကြီး လုပ်တာကိုး။ ကျဆုံးသွားခဲ့တဲ့ ပြည်သူ လူထုတွေ အတွက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့။ ဝမ်းနည်းကြေကွဲ ဖြစ်ရတာပေါ့။ ဒါကြီးက ဘယ်လိုမှ ခံစားလို့မှမရတဲ့ ဖြစ်စဉ်ကြီး။ ပြည်သူ လူထုအနေနဲ့ကတော့ အထိတ်တလန့်ပေါ့ဗျာ။ အကြောက်တရားတွေ ဝင်ပြီးတော့မှ ထစ်ခနဲဆိုရင် ချက်ဆိုတဲ့ အသံကြား ရင်ကို ဘာမှမဆိုင်ဘဲ ပြေးဖို့လွှားဖို့ပြင်ကြ၊ တချို့ဆိုရင် ရွာထဲမှာတောင် မရှိကြတော့ဘူး။ လွတ်မယ်ထင်တဲ့ နေရာတွေ တိမ်းကြ၊ ရှောင်ကြ၊ ဒေသတစ်ခုနဲ့ တစ်ခု ရွှေ့ပြောင်းကြ အဲဒီလိုတွေလုပ်ကြတော့တာ။ အထိတ်တလန့်တွေ ဖြစ်နေတာပေါ့။”

လက်နက်မဲ့ ဒါမှမဟုတ် အကာအကွယ်မဲ့နေသူတွေ အမြောက်အမြားကို သတ်ဖြတ်တာ၊ တစ်နေရာတည်း၊ ဒေသတစ်ခုတည်းမှာ တစ်ချိန်တည်း ဒါမှမဟုတ် ရက်၊ လ မကွာဘဲ ကျူးလွန်တာ၊ ကျူးလွန်ခံရသူတွေဟာ တစ်ဖက်တည်း၊ တစ်ဖွဲ့တည်းက ဖြစ်လေ့ ရှိတာတွေဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းရဲ့ လက္ခဏာ တွေဖြစ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနက အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။



စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာ မီးလောင်ပျက်စီးမှုများကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ဒါ့အပြင် ကျူးလွန်ခံရသူတွေဟာ လူမျိုးတူ၊ ဘာသာတူ၊ အုပ်စုတူ၊ အခြေအနေတူတွေ ဖြစ်လေ့ရှိတာ၊ သတ်ဖြတ် ခံရတဲ့ပုံစံနဲ့ ဖျောက်ဖျက်ဖျက်ဆီးမှုပြန့်ထားမှု ပုံစံတွေ တူညီနေတာ၊ သတ်ဖြတ်ခဲ့တဲ့ ရည်ရွယ်ချက်တွေတူတာ

စတဲ့အကြောင်းရာတွေကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းရဲ့ လက္ခဏာတွေလို့ ဆိုပါတယ်။

ဒီလုပ်ရပ်တွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးအဖြစ် အရေးယူလို့ ရတယ်လို့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“နေအိမ်တွေကို ဖျက်ဆီးတယ်။ လူတွေကို အစုလိုက်အပြုံလိုက် မီးရှို့သတ်တယ်ဆိုတဲ့ ကိစ္စတွေဟာ အများ ပြည်သူ ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ နေထိုင်ရေးကို အတိအလင်း ချိုးဖောက်နေတာဖြစ်တယ်။ လူသားချင်း စာနာမှုကင်းမဲ့တဲ့လုပ်ရပ်တွေ ဖြစ်တယ်လို့ မြင်တယ်။ ဒီလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုထဲမှာပါတဲ့ လူသား မျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အရေးယူလို့ရတဲ့ ပြစ်မှုမျိုးတွေဖြစ်တယ်။”

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်မှာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဘက်က ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက် ပြီးတော့လည်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ နိုင်ငံတကာ တရားရုံး ICJ မှာ တရားစွဲ ခံထားရပြီး အမှုရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ ၂၀၂၂ မေ ၂၅ ရက် မနေ့ကထိ ထုတ်ပြန် ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားသူ စုစုပေါင်း ၁၈၆၃ ဦး အသတ်ခံရပြီး ၁၃ ,၈၃၂ ဦး အဖမ်းခံထားရပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကတော့ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အရပ်သားသေဆုံးသူ ဦးရေဟာ ၅၆၄၆ ဦးထိ ရှိတယ်လို့ ၂၀၂၂ မေလ ၁၂ ရက် နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ သတင်းပေးအဖြစ် စွပ်စွဲခံရသူနဲ့ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ် ရေးမှုတွေ အပါအဝင် စစ်တပ်ထောက်ခံသူ သုံးထောင်ကျော် ပါဝင်ပါတယ်။

<https://www.rfa.org/burmese/news/attempts-to-bring-the-massacre-to-justice-in-international-courts-05262022062951.html>

လက်ရှိတွင် မည်သည့် အခြေအနေ ကြုံတွေ့နေသည်ဖြစ်စေ ယဉ်ကျေးသည့် လူ့အသိုင်းဝိုင်း၏ ထုံးစံဖြစ်သည့် နိုင်ငံရေးကိစ္စများကို စားပွဲဝိုင်းတွင် ဖြေရှင်းနိုင်သည့် အခြေအနေမျိုး ရောက်ရှိအောင် ဝိုင်းဝန်း ကြိုးပမ်း ရမည်ဖြစ်ကြောင်း SNLD ပါတီဥက္ကဋ္ဌ ပြောကြား

PUBLISHED 26 MAY 2022



■ဓာတ်ပုံ - လျှပ်စီး

လက်ရှိတွင် မည်သည့် အခြေအနေ ကြုံတွေ့နေသည်ဖြစ်စေ ယဉ်ကျေးသည့် လူ့အသိုင်းဝိုင်း၏ ထုံးစံဖြစ်သည့် နိုင်ငံရေး ကိစ္စများကိုစားပွဲဝိုင်းတွင် ဖြေရှင်းနိုင်ကြသည့် အခြေအနေမျိုးရောက်ရှိအောင် ဝိုင်းဝန်း ကြိုးပမ်းရမည်ဖြစ်ကြောင်း SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

SNLD ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံအား ရှမ်းပြည်နယ် တောင်ကြီးမြို့ ကိုးကန့် လူမှုရေး ခန်းမတွင် မေ ၂၆ ရက်က စတင်ပြုလုပ်ရာ ညီလာခံအဖွင့်တွင် စိုင်းညွန့်လွင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် အခက်အခဲအကျပ်အတည်းကြား SNLD ပါတီအနေဖြင့် အစွန်းထွက်သည့် အလုပ်များ၊ အစွန်းရောက်ပြောဆိုမှု များကို ထိန်းသိမ်းခဲ့ကြောင်း၊ အာဏာထိန်းသိမ်းမှု နောက်ပိုင်းဖြစ်ပေါ်လာသည့် ပဋိပက္ခများတွင် စီးမျောမပါသွားရန်သတိဖြင့်ထိန်း ခရီးဆက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မှန်သည့်မေ့တရားဘက်တွင်သာ ရပ်တည် မည်ဖြစ်ကြောင်း၊ ဓမ္မနှင့်အဓမ္မ အားပြိုင်နေသည့် လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် အဖြူအမဲ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်၍ ဓမ္မဆိုသည့် တရားသောဘက်တွင် မားမားမတ်မတ်ရပ်တည်ရန်ဆုံး ဖြတ်ထားကြောင်း၊ လက်ရှိပဋိပက္ခ မိမိတို့အနေဖြင့် လုပ်ကိုင်စွမ်းဆောင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များရှိသည်ကိုဝန်ခံကြောင်း၊ SNLD ပါတီ ရပ်တည်ချက်နှင့်ပတ်သက်၍ အချို့ ပုဂ္ဂိုလ်များက မကြိုက်နှစ်သက်ကို သိရှိရပြီး ဝေဖန်ပြောဆိုမှုများ ရှိကြောင်း၊ သို့သော် ကိုယ့်မူဝါဒ၊ ရပ်တည်ချက်နှင့်အညီ ဆုံးဖြတ် ပြီး ထိုသို့ ဆုံးဖြတ်သည့်အတိုင်း ဆက်လက် လုပ်ကိုင် ကျင့်သုံးခဲ့ခြင်းဖြစ်သည့်အတွက် ပါတီအား ဝေဖန်နေသူများအနေဖြင့် အထက်ပါ သဘောတရားများကို နားလည်လက်ခံပေး ရန် မေတ္တာရပ်ခံကြောင်း SNLD ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

ထို့အတူ မိမိတို့နိုင်ငံသည့် ကံမကောင်းစွာဖြင့် လက်နက်ဖြင့် နိုင်ငံတော်တည်ဆောက်နေသလိုဖြစ်နေကြောင်း၊ လက်နက်မရှိပါက မျက်နှာငယ်ပြီး လူရာမဝင် သကဲ့သို့ဖြစ်ရပြီး နေရာတိုင်းတွင် လက်နက်ကိစ္စသည်အရေး ပါသကဲ့သို့ဖြစ်နေကြောင်း၊ လက်နက်မရှိရဟု ဆိုလိုခြင်းမဟုတ်ဘဲ လက်နက်ရှိရမည်ဖြစ်သော်လည်း လက်နက်ရှိရမည့် နေရာတွင်သာ လက်နက်ရှိရမည်ဖြစ်ကြောင်း၊ လက်နက်မလိုသည့် နေရာတွင် လက်နက်မရှိစေချင်ကြောင်း၊ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတည်ဆောက်နေချိန်တွင် မိမိတို့သည် လက်နက်ကို ဦးစားပေးသည့် လူ့အဖွဲ့အစည်းဖြစ်နေသည်ကို ဝမ်းနည်းစွာတွေ့ရပြီး ပြုပြင်ပြောင်းလဲရန် လိုကြောင်း ၎င်းကပြောကြားသည်။

အလားတူလက်ရှိပဋိပက္ခများကို မဖြေ ရှင်းနိုင်ပါက နိုင်ငံသည် Failed State ဟုခေါ် သည့်ကျဆုံးနိုင်ငံမျိုးဖြစ်ရန် ဦးတည်နေကြောင်း၊ ထို့အတွက် SNLD အနေဖြင့် စိတ်ပူပန်မှုများဖြစ်ရကြောင်း၊ လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများကို နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် ထိထိရောက်ရောက်ကူညီ ဆောင်ရွက် ကာကွယ်မှု မပေးနိုင်ခြင်းအတွက် အလွန်ဝမ်းနည်းရသော်လည်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ဖျောက်ဖျက်ပစ်၍ မရကြောင်း စိုင်းညွန့်လွင်က ပြောကြားသည်။

စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းနိုင်သော ပတ်ဝန်းကျင်မျိုး ဖန်တီးလာနိုင်သည့် တစ်နေ့တွင် နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍသည် ရှေ့တန်းတွင် ပြန်လည်ရောက်ရှိ လာလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

“လက်ရှိမှာ ဘယ်လိုအခြေအနေမျိုးတွေ ကျွန်တော်တို့ကြုံတွေ့နေရပါစေ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးစံဖြစ်တဲ့ နိုင်ငံရေးကိစ္စတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းနိုင်ကြတဲ့ အခြေအနေမျိုး ရောက်ရှိလာအောင် ကျွန်တော်တို့အနေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း ကြရမှာဖြစ်ပါတယ်။ စားပွဲဝိုင်းမှာ တွေ့ဆုံဖြေရှင်းနိုင်တဲ့ပတ်ဝန်းကျင်မျိုးကို ဖန်တီးလာနိုင်တဲ့ တစ်နေ့မှာတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာရှေ့တန်းကို ပြန်လည် ရောက်ရှိလာလိမ့် မယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် ယုံကြည်ထားပါတယ်” ဟု SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

ထို့ပြင် အပြောင်းအလဲတစ်ခုကို နိုင်ငံရေးအရ တော်လှန်ရေးလုပ်သည့်နေရာတွင် မိမိကိုယ်မိမိ စတင်တော်လှန်ရ မည်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ အောင်မြင်အောင် မတော်လှန်နိုင်သေးပါက လူအများနှင့်ဆိုင် သည့် ရည်မှန်းချက်ကြီးကိုမည်သို့မျှ အောင်မြင်အောင် မဆောင်ရွက်နိုင်ကြောင်း SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

“ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုမှ မအောင်မြင်သေးဘူးဆိုရင် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဘူးဆိုရင် ကိုယ့်ရည်မှန်းချက်ဖြစ်တဲ့ အများကပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ပြောရမယ်ဆိုရင် အာဏာရှင် တိုက်ဖျက်ဖို့လုပ်ရင်းနဲ့ အောင်မြင်လာတဲ့တစ်နေ့မှာ ကိုယ်ကိုယ်တိုင်က အာဏာရှင်ကြီးဖြစ်သွား တဲ့အဖြစ်မျိုး မဖြစ်စေလိုပါဘူး။ အဲဒီလိုဖြစ်ခဲ့တဲ့ သက်သေသာဓကတွေ အထင်အရှား ရှိနေတာ မိတ်ဆွေတို့သိကြမှာပါ။ နိုင်ငံရေး အပြောင်းအလဲတစ်ခု ဒါမှမဟုတ် တော်လှန်ရေး တစ်ခုကို ဆင်နွှဲတဲ့နေရာမှာ ရုပ်ပိုင်းဆိုင် ရာအပြောင်းအလဲ တစ်မျိုးထဲကို ပြောင်းလဲ လိုက်ရုံနဲ့ အောင်မြင်တယ်လို့မဆိုသာပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကိုတစ်ပြိုင် နက်ထဲ ပြောင်းလဲနိုင်မှ အောင်မြင်မှုရတယ်လို့ ဆိုနိုင်မှာပါ။ အာဏာရှင်ကို တိုက်ဖျက်နေတဲ့ လူကိုယ်တိုင်ကိုက အာဏာရှင်စိတ်ဓာတ်တွေ သူရင်ထဲမှာ ကိန်းအောင်နေခဲ့တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အာဏာရှင်ဖြစ်ဖို့အတွက် အာဏာရှိသည့် အာဏာရှင်ရဲ့နေရာကို လုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ လူထုအတွက် ဘာမှ အကျိုး မရှိနိုင်ပါဘူး” ဟု ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောကြားသည်။

SNLD ပါတီနိုင်ငံလုံးဆိုင်ရာညီလာခံကို မေ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ရွေးချယ်ခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

<https://news-eleven.com/article/231362>

နိုင်ငံကိုလက်နက်ဖြင့်တည်ဆောက်နေသဖြင့် ထိခိုက်မှုကြီးမားနေဟုSNLD ခေါင်းဆောင်ပြော

Published By DVB | 26 May, 2022



ပညာကို အခြေခံပြီးတည်ဆောက်ရမယ့်ခေတ်ကို ရောက်နေပေမယ့် မြန်မာနိုင်ငံမှာ လက်နက်နဲ့ နိုင်ငံကို တည်ဆောက်သလိုဖြစ်နေလို့ ထိခိုက်မှုကြီးမားနေပြီး ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းနေတယ်လို့ SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ဒီကနေ့ ၂၆ ရက်မနက်က ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ စတင်ကျင်းပတဲ့ တနိုင်ငံလုံးဆိုင်ရာပါတီညီလာခံအဖွင့်မိန့်ခွန်းမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ အခုလို ပြောကြားသွားတာပါ။

ပါတီညီလာခံကို ၃ နှစ် ၁ ကြိမ် ကျင်းပတာဖြစ်ပြီး ၃ နှစ်တာကာလအတွင်း ပါတီလှုပ်ရှားမှုနဲ့ အားနည်းချက်အားသာချက်တွေကို ပါတီဥက္ကဋ္ဌက သုံးသပ်ပြောကြားရာမှာ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေအတွက် ဘောင်ကျဉ်းနေပြီး လက်နက်ရှိမှ လူရာဝင်သလိုဖြစ်နေတယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။

“အခုခေတ် အခုအချိန်ကာလမှာ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ ပညာကို အခြေခံပြီးတည်ဆောက်ကြရတဲ့ခေတ်ကို ရောက်နေပါပြီ။ ပညာကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်နေပါပြီ။ ကံမကောင်းအကြောင်းမလှတော့ ကျနော်တို့က ကျနော်တို့နိုင်ငံမှာ လက်နက်နဲ့ နိုင်ငံကို တည်ဆောက်နေတာကို သတိပြုမိကြပါလိမ့်မယ်။ လက်နက်မရှိရင် မျက်နှာငယ်ရတယ်၊ လူရာမဝင်သလိုဖြစ်ရတယ်၊ နေရာတိုင်းမှာ လက်နက်ကိစ္စက အရေးပါ သလိုဖြစ်နေတယ်။ လက်နက်မရှိရဘူးလို့ ကျနော်တို့မဆိုလိုပါဘူး၊ လက်နက်ရှိဖို့ လိုအပ်ပါတယ်။ သို့သော် လက်နက်နေရာမှာပဲ လက်နက်ရှိဖို့လိုပါတယ်။ လက်နက်မလိုတဲ့နေရာမှာ လက်နက် မရှိစေချင်ပါဘူး။ အခုတော့ ကျနော်တို့က နေရာတကာမှာ လက်နက်ဖြစ်နေတော့ တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပညာရဲ့အခန်းကဏ္ဍတွေပျောက်နေတယ်၊ တခြားပညာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေနောက်ကျနေတယ်ဆိုတဲ့အတွက် အလွန်ကို ထိခိုက်မှုကြီးမားတယ်လို့ ပြောကြားလိုပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နေချိန် ကျနော်တို့က လက်နက်ကိုပဲ ဦးစားပေးတဲ့ အဖွဲ့အစည်းဖြစ်နေဆဲ ဖြစ်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။ ဒါကိုပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ ယူဆပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဟာဆိုရင် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးက တဖြည်းဖြည်းနဲ့ ယုတ်လျော့ကျဆင်းနေပါတယ်။”



ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခန်းကဏ္ဍ အလွန်အမင်းထိခိုက်နစ်နာနေတာ အင်မတန် ထိခိုက်ဝမ်းနည်းစရာကောင်းသလို နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အဆမတန်ကျဆင်းနေတာနဲ့အမျှ ပြည်သူလူထုရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းတွေကလည်းပဲ အင်မတန် ခက်ခဲကျပ်တည်းနေရ၊ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့

ဆိုပါတယ်။

လက်ရှိပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါက ဒီနိုင်ငံဟာ ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေကြောင်း၊ ဒီအတွက် SNLD အနေနဲ့ စိတ်ပူပန်မှုဖြစ်ရကြောင်း၊ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို နိုင်ငံရေးပါတီတရပ်အနေနဲ့ ထိထိရောက်ရောက် ကူညီဆောင်ရွက်ကာကွယ်မပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းရတယ်လို့ SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။



လက်ရှိအခြေအနေမှာ နိုင်ငံရေးဘောင်ကျဉ်းနေပေမယ့် SNLD ပါတီအနေနဲ့ကတော့ အကြိမ်ကြိမ် လဲကျ၊ အကြိမ်ကြိမ်ပြန်ထဆိုတဲ့ ထုံးနုလုံးမူပြီး ပါတီရဲ့ အမြင့်ဆုံး အန္တိမရည်မှန်းချက်ကို ဦးတည်ကာ ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တဦးတယောက်ရဲ့ အာဏာပေါ် မူမတည်ဘဲ စုပေါင်းခေါင်းဆောင်မှုနဲ့ ပါတီက ချမှတ်ထားတဲ့

မူဝါဒအတိုင်း ဆောင်ရွက်သွားမယ်၊ ပါတီနည်းဗျူဟာတွေ ပြောင်းလို့ရပေမယ့် ပါတီရဲ့ မဟာဗျူဟာ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ ရာထူးကြောင့်ပဲဖြစ်စေ၊ ငွေကြေးကြောင့်ဖြစ်စေ၊ ဖိအားပေးမှုကြောင့်ဖြစ်စေ ပါတီမူဝါဒ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပါတီဝင်တိုင်းဟာ ပါတီရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့လိုအပ်ကြောင်း၊ ရည်မှန်းချက်မျက်ခြည်ပြတ်က လမ်းကြောင်းလွဲသွားပြီး မူလရည်မှန်းချက်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်သွားတတ်ကြောင်း၊ တချို့အဖွဲ့အစည်းမှာ အာဏာရှင်ကို တော်လှန်ဖို့ ရည်မှန်းဆောင်ရွက်ရင်း မျက်ခြည်ပြတ်တော့ သူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်မှန်းမ သိဖြစ်သွားတာ၊ တချို့မှာ မူလရည်မှန်းချက်နဲ့ ပြောင်းပြန်ဖြစ်သွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီကိုယ်စားလှယ်တွေ သန့်သန့်ရှင်းရှင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်ခံခဲ့ရကြောင်းနဲ့ အနိုင်ရ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်မရပေမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အဖြစ် သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ကြဖို့ ပါတီ ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။

လက်ရှိမှာ ဘယ်လိုအခြေအနေမျိုးကို ကြုံတွေ့နေရပါစေ၊ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းရဲ့ ထုံးစံဖြစ်တဲ့ နိုင်ငံရေးကိစ္စတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းနိုင်ကြတဲ့ အခြေအနေမျိုးရောက်ရှိ လာအောင် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ ပါတီဥက္ကဋ္ဌက ပြောသွားပါတယ်။

SNLD ဟာ ငွေကြေးအရာမှာဆင်းရဲပေမယ့် ဂုဏ်သိက္ခာအရာမှာကြီးမားကြောင်း၊ ပါတီဝင်အင်အားနည်းပါးပေမယ့် ထိုက်တန်တဲ့ နိုင်ငံရေးခွန်အားရှိကြောင်း၊ ပါတီဟာ ဒေသအရ ကျယ်ပြန့်မှုနည်းပေမယ့် စုစည်းညီညွတ်မှုခိုင်မာကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသွားပါတယ်။

SNLD ပါတီရဲ့ တနိုင်ငံလုံးဆိုင်ရာညီလာခံကို မေလ ၂၆ - ၂၇ နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ ညီလာခံကို ပါတီဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်နဲ့ အဖွဲ့ဝင်တွေ မိတ်ဖက်ပါတီတွေရော နိုင်ငံခြားသံရုံးမှ လေ့လာသူတွေပါ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

တခြားနိုင်ငံရေးပါတီနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ စုစုပေါင်း ၂၉ ဖွဲ့ကလည်း ညီလာခံကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

<https://burmese.dvb.no/archives/535466>

ပြည်တွင်းစီးပွားလုပ်ငန်းများ ကျပ်ငွေဖြင့်သာ ငွေပေးချေကြရန် ဗဟိုဘဏ် ထုတ်ပြန်

Published By DVB | 26 May, 2022



ပြည်တွင်းမှာ ရောင်းချဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ဈေးနှုန်းဖော်ပြမှုနဲ့ ကျသင့်ငွေပေးချေမှုတွေမှာ မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေ သုံးစွဲဆောင်ရွက်ရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မေလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက သူတို့ခန့်ထားတဲ့ ဝန်ကြီးဌာနတွေ၊ တိုင်းနဲ့

ပြည်နယ်အစိုးရအဖွဲ့တွေ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစည်ပင်ကော်မတီတွေကို လိပ်မူပြီး ပြည်တွင်းပေးချေမှုတွေ ပြုလုပ်ရာမှာ ကျပ်ငွေနဲ့သာ အသုံးပြုပေးချေဖို့ လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။

နိုင်ငံအတွင်းမှာ ရောင်းချဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေနဲ့ သုံးစွဲပေးချေတာကြောင့် ပြည်တွင်းမှာ နိုင်ငံခြားသုံးငွေ ကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်စေပြီး နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာစေတဲ့အပြင် နိုင်ငံခြား ငွေလဲလှယ်နှုန်း (Exchange Rate) မတည်ငြိမ်မှု ဖြစ်ပေါ်စေတာကြောင့် ပြည်တွင်းသုံးစွဲ ပေးချေမှုတွေ ပြုလုပ်ရာမှာ မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေသုံးစွဲဖို့ အခုလို ညွှန်ကြားချက် ထုတ်ပြန်တာ ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တချို့နဲ့ ပြည်တွင်းမှာ လာရောက်ဖွင့်လှစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျောင်းတွေ အပါအဝင် နိုင်ငံခြားသားတွေ ပြည်တွင်းမှာ နေရာထိုင်ခင်း ငှားရမ်းတာ၊

အမှတ်တရပစ္စည်းဆိုင်တွေမှာ ကျပ်ငွေအစား နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)နဲ့ ပေးချေဆောင်ရွက်နေတာကို တွေ့ရှိနေရတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

ဒါ့အပြင်ဝန်ကြီးဌာန အသီးသီးအောက်က လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကလည်း လုပ်ငန်းဆောင်ရွက်မှုအတွက် ရရှိတဲ့ ဝင်ငွေတွေ (ဥပမာ- မြေငှားရမ်းခြင်း၊ အာမခံလုပ်ငန်းအတွက် မတည်ရင်းနှီးငွေ ထည့်ဝင်ခြင်းနဲ့ ဖက်စပ်လုပ်ငန်းမှ ရရှိတဲ့ငွေ) ကို နိုင်ငံခြားသုံးငွေနဲ့ လက်ခံဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို ဗဟိုဘဏ်ရဲ့ ကျပ်ငွေအစားထိုး စီမံကိန်းက နိုင်ငံခြားသားနဲ့ဖက်စပ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအတွက် အခက်အခဲ ရှိစေပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “ပြည်တွင်းမှာ ဒေါ်လာက ရှားနေပြီလေ။ ရှားနေပြီဆိုတော့ မရရအောင် သူတို့က အတင်းခြစ်ကုတ်နေတာပေါ့။ ဒါက သူတို့လုပ်နေကြ ထုံးစံဘဲ။ ကျပ်ငွေဆိုတာက နိုင်ငံခြားသားအတွက်တော့ ဘာတန်ဖိုးမှ မရှိဘူးလေ။ ငွေလဲနှုန်းကိုလည်း စကစ က ၁၈၅၀ နဲ့ ပုံသေနန်း သတ်မှတ်ထားတယ်။ ဆိုတော့ နိုင်ငံခြားသားက ၁၈၅၀ နှုန်းနဲ့ဆိုရင် သူ့အတွက်က ဈေးကွက်ပေါက်ဈေးမရလို့ နစ်နာတာပေါ့။ ကိုယ့်ပြည်တွင်းသမားကိုတော့ ကျပ်နဲ့ သွားလုပ်လို့ ရမယ်။ ဒါပေမဲ့ နိုင်ငံခြားသားနဲ့လုပ်နေတဲ့ဟာတွေကတော့ မလွယ်ဘူးထင်တယ်” လို့ ဒီဗီဘီကို ပြောပါတယ်။

စီးပွားရေးသုတေသီတစ်ဦးကလည်း “စကစ လက်ထက်မှာ ဒေါ်လာ ရှားလာပြီဆိုတာက သေချာတယ်။ ဒီသက်ရောက်မှုက ပစ္စည်းပြတ်လပ်မှုတွေ ရှိလာမယ်နော်။ အခုဆိုရင် စက်သုံးဆီအတွက် ဒေါ်လာမရှိလို့ ကြားနေရပြီလေ။ ပိုစိုးရိမ်တာက သီရိလင်္ကာနိုင်ငံလို ဖြစ်လာမှာဘဲ ကျနော်တို့က စိုးရိမ်တာ။ သီရိလင်္ကာမှာ အခု စက်သုံးဆီ ပြတ်သွားတယ်။ ဆေးဝါးတွေ ပြတ်သွားတယ်။ ပြီးတော့ သူတို့နိုင်ငံကို ပိုက်ဆံချေးမယ့် နိုင်ငံလည်း မရှိလို့ ဒုက္ခရောက်နေကြတယ်။ မြန်မာနိုင်ငံလည်း အဲ့လို အကျပ်အတည်းပေါ်လာမှာကို ကျနော်တို့ စိုးရိမ်တာ” လို့ ဒီဗီဘီကို ပြောပါတယ်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းက မေလ ၂၆ ရက် ဒီနေ့ အမေရိကန် ၁ဒေါ်လာကို ကျပ် ၁၈၅၀ သတ်မှတ်ထားပြီး ငွေလဲကောင်တာတွေမှာ ဖော်ပြထားတဲ့ဈေးနှုန်းအရ ဝယ်ဈေး ၁၈၅၀ ကျပ် နဲ့ ရောင်းဈေး ၁၈၅၅ ကျပ် ရှိပေမယ့် ဒီနှုန်းက ရောင်းသူဝယ်သူ မရှိတဲ့ ဈေးတန်းပါ။ ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းက တဒေါ်လာကို ဝယ်ဈေး ၂၀၇၂ ကျပ် နဲ့ ရောင်းဈေး ၂၀၈၂ ကျပ် ရှိပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ကင်းလွတ်ခွင့်ပြုထားတဲ့ ကိစ္စရပ်တွေကလွဲပြီး ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ပြည်ပကနေ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို (AD) လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ် ရောင်းချရမယ်လို့ ပြီးခဲ့တဲ့ဧပြီလမှာ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။

<https://burmese.dvb.no/archives/535487>

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ တင်ပြ

Published By DVB | 26 May, 2022



စောထွေးလေးဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မေလ ၂၆ ရက် ဒီမနက် နေပြည်တော်မှာတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတ ွေတင်ပြခဲ့ကာ အမှတ်တရလက်ဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက

သတင်းထုတ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း KNU/KNLA(PC) ဥက္ကဋ္ဌ စောထွေးလေးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသတွေပါမကျန် ပညာရည်မြှင့်တင်ရေးကိစ္စ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကိစ္စ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေကို စစ်ခေါင်းဆောင်က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။



ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့လည်းတက်ရောက်ကြပြီး KNU/KNLA(PC)ဘက်က ဒုတိယဥက္ကဋ္ဌနော်ကပေါ်ထူးနဲ့ ဗဟိုကော်မတီဝင် စောမောင်မောင်တို့လည်း တက်ရောက်ကြပါတယ်။

KNU/KNLA(PC)ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ

စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မူညီနှိုင်းရေးကော်မတီတို့နဲ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကိုတက်ရောက်ဖို့ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတာဖြစ်ပါတယ်။

ဒီအဖွဲ့တွေထဲမှာ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကြရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ ပါဝင်ပါတယ်။

<https://burmese.dvb.no/archives/535519>

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် ၇ ချက် စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ သဘောတူ

Published By DVB | 26 May, 2022



အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့နဲ့ မွန်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ မေလ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ ၃ ရက်ကြာ နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားဖို့၊ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့၊ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ရေးအတွက် တင်ပြဆွေးနွေးခဲ့တာပါ။



ဆွေးနွေးပွဲအပြီးမှာတော့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ မွန်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက

ပြောပါတယ်။

“ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်လုပ်ပေးဖို့ အတည်ပြုနိုင်ခဲ့တယ်။ နောက်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်သွားဖို့လည်း ကျနော်တို့ထပ်မံပြီးတော့ အတည်ပြုခဲ့တယ်ခင်ဗျ။ နောက်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်သွားဖို့လည်း ထပ်မံပြီးတော့ သဘောထားတူညီမှု ရရှိခဲ့ပါတယ်။ နောက်တော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်ဖို့ အတွက်လည်း သဘောတူညီခဲ့ပါတယ်ခင်ဗျ။”

ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ မွန်အများစု နေထိုင်တဲ့ ဒေသတွေရှိ စာသင်ကျောင်းတွေမှာ မွန်ဘာသာ တစ်ဘာသာကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်း သင်ကြားနိုင်ရေးအတွက် မူဝါဒ ချမှတ် အကောင်အထည် ဖော်ဆောင်သွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာတော့ မွန်ပြည်သစ်ပါတီဘက်က တင်ပြလာတဲ့ မွန်အမျိုးသားနေ့မှာ တရားဝင် ရုံးပိတ် ရရှိရေး၊ မွန်သံဃာတော်တွေရဲ့ ရာမညနိကာယာဂိုဏ်းကို တရားဝင်သံဃာအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရေးတို့ကို မှတ်တမ်းအဖြစ် ထားရှိခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက ဒီဆွေးနွေးပွဲဟာ လက်ရှိနိုင်ငံရေး အကျပ်အတည်းအတွက် အကောင်းဆုံး ရလဒ် တစ်ခု မဟုတ်ပေမယ့် အားရကျေနပ်မှု ရှိတယ်လို့ ပြောပါတယ်။

မွန်လူငယ်တစ်ဦးကတော့ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဟာ အာဏာသိမ်း စစ်ကောင်စီထံ သွားရောက် တောင်းဆိုလို့ မရသလို စစ်ကောင်စီက ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူချက်တွေဟာ လက်ရှိနိုင်ငံရေး အခြေအနေအရ ဖြစ်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“စစ်ကောင်စီကပေးမယ့် ဖက်ဒရယ်တို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဆိုတာက ပြောရမယ်ဆိုရင် အိပ်မက်သက်သက်ပဲ တကယ်ကိုအိပ်မက်သက်သက်ပဲ။ တကယ်လို့သာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖက်ဒရယ်သွားချင်တယ်ဆိုရင် စစ်ကောင်စီဆီမှာ သွားတောင်းလို့ မရဘူး။ ဖက်ဒရယ်ဒီမိုကရေစီကို တကယ်သွားချင်တယ်ဆိုလို့ရှိရင် အခုတော်လှန် ရေးလုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေ အားလုံးအားလုံး စုပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ပြီးတော့မှပဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ တည်ဆောက်လို့ရမယ်။ ဒီကိစ္စကလွယ်လွယ်နဲ့ အကောင်အထည်ဖော်နိုင်ဖို့က မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။”

မွန်ပြည်သစ်ပါတီကတော့ ဒီဆွေးနွေးပွဲဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ NCA မူအတိုင်း လျှောက်လမ်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရတာလို့ ဆိုထားပါတယ်။

ဒါပေမဲ့ အခုလို မွန်ပြည်သစ်ပါတီက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတဲ့အပေါ် မွန်လူထုအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတာပါ။

<https://burmese.dvb.no/archives/535367>

(MSDC) ၏ ဒါရိုက်တာ နိုင်ဗညားမွန်နှင့် မေးမြန်းချက်

May 26, 2022

“အခုလက်ရှိ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မျှော်နေတာထက် ကိုယ့်ရဲ့ ပါဝါကို တည်ဆောက်ဖို့ လိုတယ်။ အခု အခင်းအကျင်းကတော့ ပြဿနာကို ဖြေရှင်း နိုင်တဲ့ အခင်းအကျင်းမဟုတ်ဘူးနိုင်ဗညားမွန် (ဒါရိုက်တာ၊ MSDC)”



လတ်တလော အာဏာသိမ်းစစ်ကောင်စီ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) အဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးဖိတ်ခေါ်ခြင်း အဓိက ရည်ရွယ်ချက်၊ သွားရောက်တွေ့ဆုံသည့် EAO အဖွဲ့အချို့၏ အကျိုးစီးပွားနှင့် လတ်တလော တွေ့ဆုံဆွေးနွေးမှုအပြီး ထွက်ပေါ်လာသည့် ရလဒ်များအပေါ် ခန့်မှန်းသုံးသပ်ချက်နှင့်ပတ်သက်ပြီး (Mon State Development Center) ၏

ဒါရိုက်တာလည်းဖြစ် တိုင်းရင်းသား နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်သူ နိုင်ဗညားမွန်ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး- စစ်ကောင်စီ ဘက်က စစ်ခေါင်းဆောင် ကိုယ်တိုင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေကို ဒီငြိမ်းချမ်းရေး ဆွေးနွေးမှု ဖိတ်ခေါ်ရတဲ့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကို ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ - ကျနော်ထင်တယ်။ ဒါဟာ နိုင်ငံရေးအရ လက်ဦးမူယူတယ် နိုင်ငံရေးအရ ထိုးစစ်ဆင်တယ်။ အဲ့လိုပဲ ကျနော် သုံးသပ်တယ်။ ဘာဖြစ်လဲဆိုတော့ အခု ဖိတ်ခေါ်မှုတွေက တစ်နိုင်ငံလုံးကို အားလုံးကို ဖိတ်ခေါ်တဲ့ ဆွေးနွေးမှု ပုံစံမျိုး မဟုတ်ဘူး။ သူက တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီးတော့ NUG တို့ PDF တို့ကို ချန်ထားတဲ့ ပုံစံမျိုးက ဘာကို ညွှန်းလဲဆိုတော့ EAO နဲ့ PDF တွေကို သွေးခွဲတာပဲ။

နောက်တစ်ခု ဘာကို ပြောလိုရလဲဆိုတော့ တိုင်းရင်းသားလူမျိုးတွေနဲ့ ဗမာလူမျိုးတွေကို အထူးသဖြင့် ဗမာလူမျိုးစု အများဆုံး ပါဝင်တဲ့ PDF တွေကို သွေးခွဲတဲ့ ပုံစံမျိုးပေါ့။ နောက်တစ်ချက် ကျနော်မြင်တာက နိုင်ငံတကာမှာ မျက်နှာပျက်နေတဲ့ အရေးနိမ့်နေတဲ့အရာကို ဒါဟာ တွေ့ဆုံဆွေးနွေးမှုနဲ့ ဖိတ်ခေါ်မှုနဲ့ ပြန်ပြီးတော့ ကာကွယ်ဖို့ပေါ့။ အထူးသဖြင့် အာဆီယံတို့၊ တရုတ်တို့ကို ဒါကို ပြဖို့အတွက် လုပ်တယ်လို့ ယူဆတယ်။ နောက် တစ်ခုက သူတို့အထဲမှာ ယိုယွင်းနေတဲ့ စည်းလုံးမှုနဲ့ စိတ်ဓါတ်ရေးရာ အကုန်လုံးကို ပြန်စည်းရုံးတဲ့ ပုံစံမျိုးပေါ့။ ပြန်ချုပ်မယ်ဆိုရင် ဆွေးနွေးမှု ဖိတ်ခေါ်တဲ့ လုပ်ရပ်တွေက ရည်ရွယ်ချက် သုံးချက် လောက်ရှိတာပေါ့။ တဖက်က ပြန်ကြည့်ရင် ဒါဟာ နိုင်ငံရေးထိုးစစ်ပဲ။ သူတို့ ဒီလို လုပ်ခြင်းအားဖြင့် အတိုက်အခံ ကြားထဲမှာ လက်ခံတဲ့သူ၊ မလက်ခံတဲ့သူ အဲ့လိုပုံစံမျိုး အခြေအတင်ဆွေးနွေး ရတဲ့ ပုံစံမျိုး ဖြစ်သွားတဲ့အခါကျတော့ ကျနော်အမြင်ကတော့ နိုင်ငံရေးအရ ထိုးစစ်ဆင်တယ်လို့ပဲ ယူဆတယ်။

မေး - လက်ရှိ သူတို့နဲ့ ပဋိပက္ခဖြစ်နေတဲ့NUG လို၊ PDF လို အဖွဲ့တွေကို ချန်လှပ် ထားပြီးEAO တွေကိုပဲ ရွေးပြီး ဖိတ်ခေါ်တာ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို အမှန်တကယ် ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ နိုင်ငံရေးလေ့သူ တွေက ထောက်ပြပြောဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ - အဲ့ဒီအမြင်အပေါ်မှာ ကျနော်လည်း ထောက်ခံတယ်။ ဘာဖြစ်လဲဆိုတော့ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ အခါမှာ တကယ်တမ်း ပါဝင်ပတ်သက်တဲ့ Stakeholder အားလုံးကို ဘာမှ Condition မရှိဘဲနဲ့ ဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းသာလျှင် တကယ်စစ်မှန်တဲ့ အဖြေကို ရမယ်။ အခုဟာက ဟိုအဖွဲ့ကို ချန်လိုက်၊

ဒီအဖွဲ့ကို တွေ့ဆုံ ဆွေးနွေးဖို့ လုပ်တာက တကယ်တော့ မြန်မာ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့ ဆန္ဒက မရှိဘူး ဆိုတဲ့ မေးခွန်းက ပိုပြီးတော့ ခိုင်မာလာတယ်။

မေး- စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုအပေါ် EAO တချို့က လက်ခံသလို တချို့က လက်မခံဘူး။ လက်မခံတဲ့ အဖွဲ့အစည်းတွေကတော့ လက်မခံရတဲ့ အဓိက အကြောင်းအရင်းတွေကို ထုတ်ပြန်ထားတာရှိပေမဲ့ လက်ခံတဲ့ အဖွဲ့အစည်း တွေကတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတာမျိုးမတွေ့ရဘူး။ အဲ့တော့ လက်ခံတဲ့ အဖွဲ့တွေရဲ့ အကျိုးစီးပွားက ဘာလို့ထင်လဲ။

ဖြေ - ရှင်းရှင်းလင်းလင်း ပြောဖို့တော့ နည်းနည်း ခက်တယ်။ သူတို့အကျိုးစီးပွား ဘာလဲဆိုတာတော့။ ဒါပေမဲ့ လက်ခံတဲ့ အဖွဲ့တွေကို ပြန်ကြည့်မယ်ဆိုရင် အထူးသဖြင့် တိုက်ပွဲ မဖြစ်တဲ့ အဖွဲ့တွေပဲ ဖြစ်တယ်။ အဲ့လိုပုံစံမျိုးပဲ ကျနော်တို့ ပြောလိုရမယ်။ အထူးသဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့တွေ အထူးသဖြင့် 'ဝ' တို့လို ဆိုရင် နှစ်ပေါင်း ၂၀၊ ၃၀ လောက်ရှိပြီ။ အပစ်အခတ်ရပ်စဲတဲ့ ပုံစံနဲ့ သွားနေကြတာ။ တကယ်တမ်း အခုချိန်ထိ နိုင်ငံရေး ပြဿနာ ဘာမှ မရှိနိုင်တဲ့ သူတွေ။ နောက်တစ်ဖက်က PPST အဖွဲ့မှာလည်း မွန်တို့၊ RCSS တို့ကလည်း ဒီအပေါ်မှာ သွားနေတဲ့ အခါကျတော့ အခုဒီအဖွဲ့တွေပဲ လက်ခံတယ်။ တကယ်တမ်း တိုက်နေတဲ့ အဖွဲ့တွေအများစုကတော့ လက်မခံဘူး။ အခု လက်ခံတဲ့ အဖွဲ့တွေမှာလည်း အင်အားကြီး အဖွဲ့တွေက အနည်းစုသာဖြစ်တယ်။ အဲ့လိုပုံစံမျိုးဖြစ်တဲ့အခါကျတော့ ကျနော် နားလည်မှုကတော့ သူတို့ အဖွဲ့အစည်းက တင်ပြစရာရှိတာ တင်ပြမယ်။ နားထောင်မယ် ဆိုတဲ့ ပုံစံမျိုးက ဖြစ်နိုင်လောက်လားပေါ့။ ဒါပေမဲ့ အခြား အကျိုးစီးပွား ဘာလဲဆိုတာကတော့ ကျနော်အနေနဲ့ ပြောဖို့တော့ ခက်ပါတယ်။

မေး- သွားတွေမယ့် အဖွဲ့က ၁၀ ဖွဲ့လောက်ရှိတယ်လို့ သူတို့ဘက်က ထုတ်ပြန် ထားတယ်။ အကုန်လုံးကို တစ်ပြိုင်နက် ခေါ်မတွေ့ဘဲ တစ်ဖွဲ့ချင်း ဘာကြောင့် တွေ့ဆုံရတယ်လို့ ထင်မြင်ယူဆမိလဲ။

ဖြေ - သူတို့အရင်က ပြောဖူးတာ တစ်ခုရှိတယ်။ တစ်ဖွဲ့ချင်းရဲ့ လိုအပ်ချက်အပေါ် မတူညီတဲ့အခါကျတော့ တစ်ဖွဲ့ချင်းကို ခေါ်တွေ့တဲ့ ပုံစံမျိုး ပြောလိုရတယ်။ ဒါပေမဲ့ အထူးသဖြင့် အရင်က တပ်မတော်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတဲ့ ပုံစံတစ်လျှောက်ကို ပြန်လေ့လာတဲ့အခါမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မှာ သူ့သဘောထားမှုက မတူတဲ့ပုံစံမျိုးကို တွေ့ရတယ်။ အဖွဲ့ကြီးကို ပိုပြီးတော့ အလေးပေးပြီးတော့ အဖွဲ့ငယ်တွေကို အလေးမထားတဲ့ ပုံစံမျိုး တွေ့တယ်။ ဒါက တစ်လျှောက်လုံး ကျနော်တို့ လေ့လာမိသလောက် အဲ့လို ပုံစံမျိုး ဖြစ်တဲ့ အခါ ကျတော့ အခုလည်း ကျနော်ထင်တယ် အဖွဲ့ကြီးတွေကို အရင်တွေပြီး နောက်မှ အဖွဲ့ငယ်တွေကို ခေါ်တွေ့တဲ့ ပုံစံမျိုး ဖြစ်မလား ဒါကတစ်ချက်ပေါ့။

နောက်တစ်ချက်က တစ်ဖွဲ့ချင်း တွေ့တဲ့အခါမှာကျတော့ အကုန်လုံး တစ်ပြိုင်တည်း တွေ့တာထက် တွေ့တဲ့ အခါမှာကျတော့ ပြောဆို ဆွေးနွေးမှုက မတူဖူးလို့ ကျနော်ထင်တယ်။ တကယ်လို့ ဆုံးဖြတ်ချက် သဘောတူညီချက် ရရင်တောင် မတူတဲ့အခါမှာကျတော့ သွားတွေ့တဲ့ အဖွဲ့အချင်းချင်းကြားမှာတောင် သူတို့ရဲ့ စည်းလုံးညီညွတ်မှုက ထိခိုက်နိုင်တယ်။

မေး- ရှမ်းနဲ့ တွေ့ဆုံမှုအပြီးမှာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်ဆိုပြီး ထုတ်ပြန်ပေမဲ့ ဘာသဘောတူညီချက်ဆို တာမျိုးတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်တာမျိုး မတွေ့ရသေးဘူး။ သဘောတူညီချက်တွေကို ဘာကြောင့် မထုတ်ပြန်ရသေးတယ်လို့ ယူဆမိလဲ။

ဖြေ - အဲ့ဒါတော့ တကယ် ပဟေဠိဆန်တယ်။ မေးခွန်းတွေ အများကြီးလည်း ဖြစ်စေတယ်။ သတင်းထဲမှာ ရှမ်းနဲ့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီးပေါ့။ ဒါပေမဲ့ ဘာလဲပေါ့။ အဲ့လိုအနေအထားမျိုးမှာ စစ်ကောင်စီဘက်က သာမကဘူး။ ရှမ်းဘက်ကလည်း သူတို့ ပြည်သူ လူထုကို ချပြသင့်တယ်။ တကယ်လို့ နိုင်ငံရေးအရ ပြည်သူလူထုကို ချပြဖို့လိုတယ်။ မွန်ပြည်သစ်ပါတီ နဲ့ တွေ့တဲ့ အခါမှာလည်း ဒီလိုမျိုး သဘောတူညီချက်တွေ ရတယ်။ ဖွဲ့စည်းပုံ အခြေခံရေးဆွဲခွင့်တို့ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲခွင့်တို့ ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲ့ဒါ ဘာလဲပေါ့နော်။

ကိုယ့်ရဲ့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ချပြဖို့ လိုမယ်လို့ ထင်တယ်။ ဒါမှသာလျှင် တွေ့ဆုံ ဆွေးနွေးမှုကနေ ဘာတွေရလဲ ဘယ်လမ်းသွားလဲ ဆိုတာကို ပြည်သူလူထုက သုံးသပ်ပိုင်ခွင့်၊ ပူးပေါင်းပါဝင်ခွင့် ဆုံးဖြတ်ချုပ်ငြိမ်းခွင့်မှာ အထောက်အကူ ဖြစ်မယ်ထင်တယ်။ အခုဟာက နှစ်ဖွဲ့က သဘောတူညီပြီးတော့ သိမ်းထားတဲ့ ပုံစံမျိုးက မေးခွန်းတွေ အများကြီးဖြစ်စေတယ်။ နောက်အဖွဲ့တွေမှာလည်း ဒါမျိုးတွေ

ဖြစ်လာနိုင်တယ်လို့ ထင်တယ်။ တစ်ဖွဲ့စီတိုင်းမှာ သဘောတူညီချက်ရတဲ့ ပုံစံမျိုးနဲ့ လုပ်သွားမယ့် သဘောထားမျိုးဖြစ်တယ်။ သို့သော် အဲဒါဘာလဲဆိုတာကတော့ အသိပေးဖို့ လိုတယ်။

နောက်တစ်ချက်က မွန်နဲ့ သဘောတူညီချက်မှာ ဖွဲ့စည်းပုံအခြေခံ ရေးဆွဲသွား မယ်ဆိုတဲ့ပုံစံမျိုးက အဲဒါက ဘာလဲ၊ ဘယ်လမ်းကြောင်းကနေ သွားမလဲပေါ့။ ဟိုအရင်က NCA လမ်းကြောင်းအတိုင်းပဲ သွားမလား။ နောက်ပြီး ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ရေးဆွဲခွင့်ရမလား၊ အဲဒါကလည်း ဘယ်လမ်းကြောင်းကနေ သွားမလဲ။ အဲဒါ ရှင်းရှင်းလင်းလင်း လူထုကို ချပြဖို့လိုတယ်။ ဘယ်လမ်းကြောင်းကနေ သွားနေလဲဆိုတာက အဲဒါအရေးကြီးဆုံးဖြစ်တယ်။ ၂၀၀၈ အောက်က သွားတဲ့ ပုံစံမျိုးလား အဲဒါဘာလဲပေါ့။ ဒီလို အနေအထားမျိုးမှာ ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးမှု ရလဒ်ကို ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံမှုဖြစ်ဖို့အတွက်က လူထုကို ပွင့်ပွင့်လင်းလင်းနဲ့ မြင်မြင်သာသာ ချပြဖို့လိုမယ်။ အခုလောလောဆယ် အဲလို မလုပ်သေးတာက မချပြသေးတာက ကျနော်ထင်တယ် လူထုထဲမှာ မေးခွန်းအများကြီး ဖြစ်စေတယ်။ နောက်ပြီး သံသယမျက်စိနဲ့ ကြည့်နေမယ်။

မေး- တချို့ တွေ့ဆုံမယ့် အဖွဲ့တွေထဲမှာ သူတို့ တွေ့ဆုံရတဲ့ အဓိက ရည်ရွယ် ချက်က လတ်တလော ဖြစ်နေတဲ့ ပဋိပက္ခတွေကို အားလုံးပါဝင်ဖြေရှင်းနိုင်မယ့် နည်းလမ်းပေါ်ပေါက်လာအောင် တင်ပြဖို့ဆိုပြီး ပြောဆိုတာမျိုးတွေ ရတယ်။ တကယ်တမ်း လက်တွေ့မှာ အလုပ်ဖြစ်မယ်လို့ ထင်လားဗျ။

ဖြေ - ကျနော်အမြင်ကတော့ ဖြစ်လာဖို့အတွက်က တော်တော်နည်းတယ်လို့ ယူဆတယ်။ ဘာဖြစ်လဲဆိုတော့ ဖိတ်ခေါ်တဲ့ အထဲက ကျန်တဲ့ အဖွဲ့တွေကို ချန်လှပ်တဲ့ ပုံစံမျိုးနဲ့ သွားတဲ့ အခါကျတော့ အခုသွားတွေ့တဲ့ အဖွဲ့ကော အထူး သဖြင့် ဒီမွန်နဲ့ ရှမ်းနဲ့ သွားတွေ့တဲ့ အဖွဲ့မှာကျတော့ အကြံပြုဆွေးနွေး တင်ပြခဲ့တဲ့ ပုံစံမျိုးနဲ့ သတင်းထဲမှာ ထုတ် ဖော်ပြောဆိုတာမျိုး။ အဲလိုအနေအထားမျိုးကျတော့ တင်ပြမယ်၊ ဟိုဘက်က လက်ခံ မခံဆိုတာကျတော့ သူတို့ အပိုင်းပုံစံမျိုးဖြစ်တယ်။ တောင်းဆိုတာ အကြံပြုတင်ပြတဲ့ ပုံစံမျိုး ဆွေးနွေးတယ်လို့ သတင်းထဲမှာ ကျနော် တွေ့ရတယ်။ အဲလို အနေအထားမျိုးမှာ ကျနော်အမြင်က အားလုံးပါဝင်နိုင်တဲ့ နည်းလမ်းကို သွားတွေ့တဲ့ အဖွဲ့တွေက သူတို့မှာ သဘောထားရှိတယ်။ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတဲ့အခါ အားလုံးပါဝင်တဲ့ နည်းလမ်းကို သွားဖို့လိုတယ် ဆိုတာကို ဆွေးနွေးတင်ပြတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်နိုင်ဖို့က မဖြစ်နိုင်လောက်ဖူးလို့ ကျနော် ထင်တယ်။

မေး- နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေ၊ ဖယ်ကျဉ်မှုတွေကို ဆက်တိုက် ကြုံတွေ့နေရပြီးတော့ မြေပြင်မှာလည်း လက်နက်ကိုင်တိုက်ပွဲတွေမှာ အရေးနိမ့် ကျဆုံးမှု များနေတဲ့စစ်ကောင်စီအတွက် ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုက ထွက်ပေါက် ရှာတယ်လို့ ဝေဖန်သုံးသပ်မှုရှိနေတဲ့အပေါ်မှာကော ဘယ်လို မြင်လဲ။

ဖြေ - အဲလို ဝေဖန်သုံးသပ်မယ်ဆိုရင်လည်း မမှားဘူးလို့ ထင်တယ်။ ဘာဖြစ်လဲ ဆိုတော့ အခုအနေအထားမှာ စစ်ကောင်စီဘက်က ကြည့်မယ်ဆိုရင် ဘက်ပေါင်းစုံ ကနေ ကပ်ပေါင်းစုံနဲ့ ဆိုက်နေတဲ့ အနေအထားမျိုး တွေ့ရတယ်။ စစ်ရေးကော ၊ မြေပြင် တိုက်ပွဲမှာကော နောက်ပြီးတော့ နိုင်ငံတကာမှာလည်း သူတို့ အရေးနိမ့် တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အဲဒီကနေ သူက ထွက်ပေါက်အနေနဲ့ပဲ ပြောပြော တန်ပြန်နိုင်ရေး ထိုးစစ် အနေနဲ့ ပဲ ပြောပြော အဲလိုမျိုး လုပ်တယ်လို့လည်း ပြောလို့ရတယ်။

နောက်ပြီးတော့မနေ့က မွန်နဲ့ တွေ့တဲ့အခါ စစ်ကောင်စီဘက်က ပြောတာက ၂၀၂၃မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ်။ အဲတော့ ဒါက နိုင်ငံရေး အရ ထွက်ပေါက်ရှာသွားတဲ့ ပုံစံမျိုးပေါ့။ အထူးသဖြင့် စစ်အာဏာသိမ်း အစိုးရကနေ တကယ်လို့ နောက်ထပ် ရွေးကောက်ပွဲကနေ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲအပ်တဲ့ ပုံစံမျိုး ဒီနည်းနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေ နောက်ပြီးတော့ ပြည်တွင်းရဲ့ ထောက်ခံမှုရအောင် လုပ်တဲ့ပုံစံမျိုးဖြစ်တယ်။ အဲတော့ ဒီတွေ့ဆုံမှုက သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက် ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲအတွက် Space ကို ဖန်တီးတဲ့ ပုံစံမျိုးလားပေါ့နော်။ တစ်အချက်က ငြိမ်းချမ်းရေး အကြောင်းပြမယ်၊ ငြိမ်းချမ်းရေးပြီးရင် နိုင်ငံရေးအရ နောက်ထပ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ Space ကိုသွားနေတာလား ပေါ့။ အဲလိုပုံစံမျိုးတော့ မြင်မိတယ်။ တကယ်တမ်းကတော့ ကျနော်အမြင်အရ စစ်ကောင်စီ ပြောတဲ့ ၂၀၂၃ ရွေး ကောက်ပွဲက ဖြစ်လာဖို့ကတော့ နည်းလမ်းတော့ တော်တော်နည်းတယ်။

မေး-နောက်ဆုံးမေးချင်တာက လတ်တလော နိုင်ငံရေး ပြဿနာအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး ပြဿနာကို နောက်ဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းက ဘယ်လို နည်းလမ်းမျိုးဖြစ်နိုင်မလဲ။ ဘယ်လို ပုံစံ ဖြေရှင်း

သင့်တယ်လို့ ယူဆလဲ။

ဖြေ - အမှန်က ကျနော်တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးနည်း လမ်းပါပဲ။ အဲ့လို နည်းလမ်း ဖြစ်ပေါ်ဖို့အတွက်လည်း ပါဝင်ပတ်သက်တဲ့ အင်အားစု အားလုံး ကြိုးစားသင့်တယ် လို့ပဲ ကျနော်မြင်တယ်။ သို့သော် လက်ရှိ အနေအထားမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကတော့ ဖြစ်နိုင်ဖို့တော့ နည်းလမ်းမရှိသေးဘူးလို့ ကျနော်ထင်တယ်။ ဘာဖြစ်လဲဆိုတော့ NUG နဲ့ စစ်ကောင်စီကြားမှာ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အမည်တပ်ပြီးတော့ ဆက်ဆံနေတဲ့ အနေအထားမှာ ဒါက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းက မဖြစ်နိုင်ဘူး။ နောက်တစ်ခုက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပြောရင်တောင်မှ ဘယ်လမ်းကို ဘယ်အပေါ်မှာ အခြေခံတွေ့ဆုံ ဆွေးနွေးမလဲ ဆိုတာက ရှိသင့်တယ်လို့ ကျနော် ထင်တယ်။ သဘောက အထူးသဖြင့် ကေအန်ယူက တင်ပြတဲ့ ပုံစံမျိုး စစ်တပ်က နိုင်ငံရေးက ဆုတ်ခွာရမယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ သဘောတူတဲ့ အဲ့လို Condition တွေ ချပြီးမှ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတော့ ပေါ်မှာပဲ။

ဒါပေမဲ့ အခုအနေအထားက အပြုတ်တိုက်တဲ့ အထူးသဖြင့် စစ်ကောင်စီတပ် ဘက်က တစ်ဖက်က ငြိမ်းချမ်းရေး ပြောတယ်ဆိုပေမဲ့ တစ်ဖက်က စစ်ရေးလှုပ်ရှားမှုကို မြှင့်တင်တဲ့ အနေအထားမှာကြတော့ ကျနော်ထင်တယ် လောလောဆယ် ဖြစ်နိုင်ခြေအကြောင်းမရှိဘူး။ မှတ်ချက်အနေနဲ့ ကျနော်မြင်တာကတော့ အခုလက်ရှိ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မျှော်နေတာထက် ကိုယ့်ရဲ့ ပါဝါကို တည်ဆောက်ဖို့ လိုတယ်။ အခု အခင်းအကျင်းကတော့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အခင်းအကျင်းမဟုတ်ဘူးလို့ အဲ့လိုပဲ ပြောချင်တယ်။

<https://kicnews.org/2022/05/msdc-၏-ဒါရိုက်တာ-နိုင်ငံ့ဗညားမူ/>

ဆယ်စုနှစ်တစ်စုကျော်ကြာ စစ်ရှောင်နေရသည့် မြစ်ကြီးနားမြို့ပေါ်က စစ်ဘေးရှောင် ငြိမ် ခန့် နေရပ်ပြန်

By ကချင်လေး | 26 May 2022



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၁၁ နှစ်ကြာ စစ်ဘေးတိမ်းရှောင် နေထိုင်နေကြရသည့် ကချင်စစ်ဘေးရှောင်တချို့ မေလ ၂၅ ရက်နေ့က ၎င်းတို့၏ နေရပ်တွင်ပြန်လည် နေထိုင်ကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ထံက သိရသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ဇုံနယ် အသင်တော်များ၏ အစီအစဉ်ဖြင့် စစ်ရှောင်စခန်းသုံးခု၊

ကျေးရွာ ငါး ရွာမှ လူဦးရေ ၆၀၀ ခန့်သည် ၎င်းတို့၏ မူလနေရပ်တွင် ပြန်လည်အခြေချနေထိုင်ကြခြင်းဖြစ်သည်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း၊ မန်ခိန်ဆရာကထောင်စစ်ရှောင်စခန်း၊ ဗက်သလင်စစ်ဘေးရှောင် စခန်းများတွင် ဆယ်စုနှစ်တစ်စုကျော်ကြာအောင် နေထိုင်နေရသည့် စစ်ဘေးတိမ်းရှောင်ပြည်သူ တချို့သည် မိမိတို့မူလနေရပ်ကျေးရွာသို့ ပြန်နိုင်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်များသည် မြစ်ကြီးနားမြို့နယ် ဟိုကပ်၊ သာပဒေါင်း ၊ ရေကြည် ၊ တိုင်လွှဲ၊

ကောင်ရာ အစရှိသည့် ကျေးရွာများမှဖြစ်ကြသည်။

၂၀၁၁ ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ပြည်သူများသည် ၎င်းတို့၏ နေရပ်စွန့်ခွာ၍ မြစ်ကြီးနားမြို့တွင် စစ်ဘေးတိမ်းရှောင်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

နေရပ်ပြန်ကြသည့် စစ်ရှောင်များအတွက် နေအိမ်များကို ဂျပန်နိပွန် ဖောင်းဒေးရှင်းက အဓိကကူညီဆောက်လုပ်ပေးထားတာဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က သိရသည်။

<https://www.mizzimaburmese.com/article/107902>

မြစ်ကြီးနားက စစ်ဘေးဒုက္ခသည် ၆၀၀ နီးပါး နေရပ်ပြန်

2022.05.26



မြစ်ကြီးနားက နေရပ်ပြန်ဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့မှာ တွေ့ရစဉ် Photo: Citizen Journalist

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အချိန် ၁၁ နှစ်ကျော်ကြာ ထွက်ပြေး ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၆၀၀ နီးပါးဟာ မေလ ၂၅ ရက် မနက်က နေရပ်ပြန်သွားကြပြီလို့ ဒုက္ခသည် အရေး အကူအညီပေးနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်

(KBC) က RFA ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဒုက္ခသည် တစ်သိန်းကျော် ထဲက ၆၀၀ နီးပါး နေရပ်ပြန်နိုင်တာလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွမ် က ပြောပါတယ်။

"ဒီနေ့တောင် ၇၀ ပြန်သွားတယ် ရေကြည်ကို။ တောင်ယာလုပ်ဖို့ အချိန်ကလည်း နီးနေပြီဆိုတော့ လုပ်ကိုင်စားသောက်ဖို့ သူတို့ပြန်ချင်ကြပြီလေ။ ရွာတွေမှာတော့ နိပွန်ဖောင်းဒေးရှင်းက ဆောက်ပေးထားတဲ့ အိမ်တွေ အဆင်သင့်ရှိပါတယ်"

အခုနေရပ်ပြန်တဲ့ ဒုက္ခသည်တွေဟာ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ဂျန်မိုင်ကောင်နဲ့ မန်ခိန်ဆရာကထောင် ဗက်သလင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေခဲ့ကြသူတွေဖြစ်ပြီး သူတို့ မူလနေထိုင်ခဲ့ရာ ရေကြည်၊ ကောင်ရာ၊ တိုင်လွမ့်၊ ဟိုကပ် စတဲ့ကျေးရွာတွေကို ပြန်သွားကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

<https://www.rfa.org/burmese/news/refugees-from-myitkyina-return-home-05262022082124.html>

လူသားခိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ဒေသခံများကို ပြန်လွှတ်ပေးပြီး လေးကေစခန့်ကို တပ်ဖွဲ့လည်း စခန်းမှ ထွက်ခွာ

မေလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ-၁ နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် လူသားခိုင်းအဖြစ် ဖမ်းဆီးထားသည့် ဒေသခံအယောက် ၉၀

ကျော်ကို ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သလို ယင်းစခန်းရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်အားလုံးလည်း ပြန်လည်ထွက်ခွာသွားပြီးဟု ဒေသခံထံမှ သိရသည်။



Photo: CJ

အဆိုပါ ဖမ်းဆီးခံရသူဒေသခံအနက်မှ အချို့ကို BGF က ကျေးရွာအရောက်ပြန်လည် ပို့ဆောင်ပေးခဲ့သလို ၎င်းလေးကေစခန်းရှိ BGF တပ်ဖွဲ့ဝင်အားလုံးလည်း တချိန်တည်း ပြန်လည်ထွက်ခွာသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ လေးကေမှာ သူတို့ဖမ်းဆီးထားတဲ့ ကျောက်ဖျာရွာက ဒေသခံတွေလည်း ပြန်လည်လွှတ်ပေးပြီး BGF ဗိုလ်မောင်ချစ်အဖွဲ့က ကျေးရွာအရောက် ပြန်ပို့ပေးတယ်လို့ ပြောတယ်။ အဲဒီ BGF တွေလည်း လေးကေစခန်းမှာ မနေတော့ဘူး၊ သူတို့လည်း ပြန်ထွက်ကုန်ပြီး။ သူတို့ပြန်ထွက်တော့ အခုလမ်းတွေလည်း ကေအဲန်ယူဘက်က ပြန်ဖွင့်ပေးလိုက်တော့ ဒေသခံတွေက ရွာပြန်လာနေကြပြီး ”ဟု ကေအိုင်စီသို့ ပြောသည်။

လေးကေစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ တပ်စွဲခဲ့သည့် BGF တပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကမူ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ ယခုအချိန်ထိ ကျန်ရှိနေသေးကြောင်း ၎င်းဒေသခံက ဖြည့်စွက်ပြောသည်။



Photo: CJ

BGF ပြန်လည်ထွက်ခွာပြီးနောက်တွင် ယခုအချိန်တွင် လေးကေကျေးရွာနှင့် အနီးနားကျေးရွာရှိ စစ်ရှောင်နေကြရသော ဒေသခံစစ်ရှောင်များသည်လည်း ၎င်းတို့ကျေးရွာတွင် ပြန်လည်နေထိုင်ပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

တောတောင်နှင့် အခြားကျေးရွာများတွင် တိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုသည် ကျေးရွာတွင် ပြန်လည်နေထိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီ၏လေယာဉ်ပျံကြတိုက်မှုကြောင့် နေအိမ်မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် လေးကေရွာသားအချို့မှာ နေရေးထိုင်ရေးအတွက် အခက်အခဲရှိနေသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် မေလ(၅)ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့က လေးကေနှင့် ဝင်းတာပန်စခန်းအတွက် စစ်ကူတက်လာသည့်အချိန်တွင် လမ်းတစ်လျှောက်တွင် ဒေသခံအရပ်သား အယောက် ၁၀၀ ကျော်ကို လူသားခိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ငွေပေးနိုင်သူအချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အများစုမှာ လေးကေစခန်းတွင် ဖမ်းဆီးထားပြီး ၃ ပတ်ကျော်ဖမ်းဆီးချုပ်နှောင်ထားပြီးမှ ပြန်လည်လွှတ်ပေးခြင်းလည်းဖြစ်သည်။

<https://kicnews.org/2022/05/လူသားခိုင်းအဖြစ်-ဖမ်းဆီး/>

လေးကေကော် ဒေသစစ်ဘေးရှောင်များ မိုးရာသီကာလ အခက်အခဲပေါင်းစုံကြုံတွေ့နေရ၊ နေရပ်ပြန်လိုကြဟုဆို

မေလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လေးကေကော် စစ်ဘေးရှောင်ပြည်သူများသည် မိုးရာသီကာလအတွင်း နေရေး၊ စားသောက်ရေးအပြင် ကျန်းမာရေးနှင့်ပညာရေးကိစ္စများ ပြည့်စုံလုံလောက်မှုမရှိသည့် အခက်အခဲ

များကြုံတွေ့နေကြရပြီး မိမိနေအိမ်များသို့ ပြန်နေလိုကြကြောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများက ပြောသည်။



စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး တိုက်ပွဲများကြောင့် ၆ လကျော်ကြာ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရသည့် လေးကေကော် ဒေသမှ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်သည်များ၊ မွေးဖွားပြီးစိမိခင်များ၊ ကျောင်းနေအရွယ် ကလေးငယ်များအနေဖြင့် ယခုမိုးတွင်းကာလအတွင်း စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများအတွက် အခက်အခဲများ ကြုံတွေ့နေကြရပြီး

မိုးမကြီးမီ ကိုယ့်အိမ်ကိုယ့်နေရာ ပြန်ချင်နေကြကြောင်း စစ်ဘေးရှောင်စခန်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“စစ်ဘေးရှောင် စခန်းက အလှူရှင်တွေ ပေးဝေတဲ့ဟာနဲ့ စားသောက်ရင်း ကိုယ့်အိမ်ကိုယ့်နေရာ ဘယ်တော့ပြန်လို့ရမလဲတွေ့ရင်းနေနေရတယ်။ အခုမိုးတွင်းအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ မလုံမလောက်နဲ့ နေနေကြရတယ်။ လူက ထောင်ချီရှိနေတာမို့ အမြဲပူပင်ကြောင့်ကြ ပြီးနေနေရတယ်။ ကိုယ့်နေရာကိုယ်ပြန်ချင်နေကြပြီး” ဟု ကျောက်ခက် ကျေးရွာစစ်ရှောင်အစုတွင် နေထိုင် ခိုလှုံနေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လေးကေကော် တိုက်ပွဲစဖြစ်သည့်နောက်တည်းက စစ်ရှောင်လာရပြီး ယခု ကျောက်ခက်ကျေးရွာ ယာယီစစ်ရှောင်အစုတွင် သားတစ်ဦးနှင့်အတူ ခိုလှုံနေသူ အဆိုပါ စစ်ရှောင်အမျိုးသမီးသည် စစ်ရှောင်နေရင်း သူမ၏မြေးဖြစ်သူလည်း အသက်ဆုံးရှုံးသွားခဲ့သလို ယောက်ျားနှင့် သား၊ ချွေးမဖြစ်သူတို့လည်း တစ်နေရာစီ နေထိုင်နေကြရသည်ဟု ပြောသည်။

တိုက်ပွဲများကြောင့် ကေးကေကော် ရပ်ကွက် ၆ ခု အပါအဝင်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ ဖလူကြီး၊ ဖလူးလေး၊ ကျောက်ခက်နှင့် မင်းလက်ပံ ဒေသခံများ စုစုပေါင်း စစ်ဘေးရှောင် လူဦးရေ (၇,၀၀၀) ကျော် ရှိပြီး သက်ကြီးဘိုးဘွား ၅၀ ဦးကျော်နှင့် ကိုယ်ဝန်ဆောင်မိခင်လောင်း ၅၀ ဦးခန့်ရှိသည်။ ထို့အပြင် မွေးကင်းစ ကလေးငယ် ၁၀ ဦးထက်မနည်းရှိပြီး ကျောင်းနေအရွယ် ကလေး ၅၀၀ ခန့်ရှိနေကြောင်း စစ်ဘေးရှောင်စခန်း ကူညီစောင့်ရှောက်သူများ၏ အချက်အလက်များအရ သိရသည်။

၎င်းအပြင် ဒေါနအရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းအစုအဖွဲ့ ၇ နေရာရှိသည့်အနက် လေးကေကော်သူကြီး စစ်ဘေးရှောင်စခန်းတွင် ကြားကာလ ပညာရေး အစီအစဉ်များဖွင့်လှစ်ပေးထားပြီး ကျောင်းသူ၊ ကျောင်းသား ၂၅၀ ခန့်အား ဒေသတွင်း ကော်သူးလေပညာရေး ဆရာ၊ ဆရာမများနှင့် ဒေသခံပညာရေး ဝိုင်းဝန်းကူညီပေးနေသူ ပေါင်း ၁၉ ဦးတို့က သင်ကြားရေးအစီအစဉ်များရေးဆွဲကာ အသက်အပိုင်းအခြားအလိုက် ဘာသာရပ် ဆိုင်ရာ သင်ရိုးများပြုစု၍ သင်ကြားပေးနေကြောင်း သိရှိရသည်။



“ဒီမှာက သူတို့ဒေသ သူတို့နေရာ အားလုံးပြန်နေချင်ကြပြီ။ ကျနော်လည်း ပြန်ချင်တယ်။ အဲ့ဒီမှာက ပြည်သူရဲ့ အသက်၊ အိုးအိမ်ဘယ်သူက တာဝန်ခံမလဲပေါ့။ လုံခြုံမှုအာမခံနိုင်တဲ့ အခြေအနေမှာ စိတ်ခံစားမှုတွေကဒီစစ်ရှောင်နေရတဲ့ကာလမှာ ဘယ်သူမှ မလုံခြုံဘူး။ ဘယ်အချိန် ဘာဖြစ်မလဲ၊ လေယာဉ်ဗုံးကြဲမလား၊ လက်နက်ကြီးပစ်ထုတ်မလား၊ စစ်ကြောင်းက လာမွေ့မလား၊ ပေါ်တာ ဖမ်းခေါ်သွားမလား၊

ဘာမဆို ဖြစ်သွား နိုင်တယ်။ အခုဆို မိုးကြီးလေကြီး ကျပြီး ရေကြီးတာပါ ထပ်ခံစားနေကြရတယ်” ဟု လေးကေကော် ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတာဝန်ရှိသူက ဆက်လက်၍ “အဓိကကတော့ ဒီဒေသက အရပ်သားပြည်သူတွေ လုံခြုံမှုမရှိတဲ့ ဟာကို ပြောရင် ကိုယ့်ဒေသမို့ ပြောတယ် ဖြစ်မယ်၊ အခုက တစ်နိုင်ငံလုံးက ပြည်သူတွေ လုံခြုံ မှုမရှိတာမျိုး ဖြစ်နေတာလို့ပြောရင် ပိုမှန်မယ်” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၆ ဒေသ ဒေါက်တာအရှေ့ခြမ်း မြဝတီ -ဝေါလေ လမ်းပိုင်း မှ ကနဲလေး-မောခီး ၊ ကလော့ထော်- စခန်းသစ် ၊ တညုထ၊ တနော်ထ၊ စုကလီဒေသအတွင်း နယ်ကျော်ပင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီ စစ်စခန်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့- KNDO ပူးပေါင်းအဖွဲ့များအကြား စစ်ရေးတင်းမာမှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယင်းဒေသရှိ ဒေသခံများအနေဖြင့် ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရ၊ အုန်းဖျံဒေသ တစ်လျှောက် နှစ်နိုင်ငံ နယ်စပ်ကျေးရွာများဘက်တွင်လည်း စစ်ဘေးရှောင် ယာယီခိုလှုံနေထိုင်နေရသူ ၅,၀၀၀ ဦးဝန်းကျင်ခန့်ရှိနေ ကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး အထောက်အကူပြုအဖွဲ့များ၏ ကောက်ခံထားသည့် စာရင်းအရသိရှိရသည်။

လေးကေကော်ဒေသ စစ်ရှောင်များ စာရင်းနှင့် ပေါင်းလျှင် ဒေါက်တာအရှေ့ခြမ်းဘက်တွင် စစ်ဘေးရှောင် လူဦးရေ ၁၅,၀၀၀ ကျော်ရှိနေပြီး စားသောက်စရာ နေရာထိုင်ခင်းနှင့် ကျန်မားရေး၊ ပညာရေး လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း စစ်ရှောင်ကူညီစောင့်ရှောက်သူများကပြောသည်။

<https://kicnews.org/2022/05/လေးကေကော်-ဒေသစစ်ဘေးရှောင်/>

ပလက်ဝ၌ အာဏာသိမ်းစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေ

By ဧရာဝတီ | 26 May 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ (မေ ၂၆ ရက်) နံနက် ၈ နာရီဝန်းကျင်မှ စတင်၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ ပလက်ဝမြို့ အနောက်မြောက်ဘက် ဆူးပုတ်တောင်ခြေရင်းတွင်ဖြစ်ပြီး ပလက်ဝ မြို့ တဘက်ကမ်းတွင် တည်ရှိသော ခလရ ၂၈၉ စစ်ကောင်စီ တပ်ရင်းမှလည်း ယင်းတိုက်ပွဲဖြစ်နေသည့် နေရာသို့ လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ကူပေးနေကြောင်း ပလက်ဝမြို့ ခံများက ပြောသည်။

ပလက်ဝမြို့ခံတဦးက “ကျနော်တို့ သိရသလောက်တော့ တိုက်ပွဲဖြစ်တဲ့နေရာက ဆူးပုတ်တောင်ခြေနား ဖြစ်နေတာ။ အဲဒီ တောင်ခြေမှာ စစ်တပ်က စခန်းချထားတာ ရှိတယ်။ AA အဖွဲ့လည်း အဲဒီအနားမှာ ရှိတယ်။ ဒီနေ့ ခလရ ၂၈၉ တပ်ရင်းက နေ အဲဒီစခန်းကို အင်အားဖြည့်ဖို့ သွားတဲ့အချိန် AA က ကြားဖြတ် တိုက်ခိုက်တာလို့တော့ ပြောသံကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ပလက်ဝမြို့ပေါ်ရှိ စာသင်ကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံခဲ့သော်လည်း လက်နက်ကြီးသံများ တောက်လျှောက်ပစ်ခတ်နေသည့် အသံများကြောင့် ကျောင်းအပ်နှံမှုကို ယာယီပိတ်ထားခဲ့ရကြောင်းလည်း မြို့ခံများကသည်။

ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ကြား စစ်ရေးတင်းမာမှုကြောင့် ပလက်ဝ- ကျောက်တော် ရေလမ်းကြောင်းကို မေလဆန်းပိုင်းကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သွားလာခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ထား ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်များနှင့် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ တို့ထံ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

အာဏာသိမ်းစစ်တပ်နှင့် AA တို့သည် အောက်ခြေတွင် စစ်ရေးတင်းမာမှု မြင့်တက်လျက်ရှိရာ ပြီးခဲ့သည့် မေ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးတွင် မိနစ် ၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် AA တို့ကြား စစ်ရေးတင်းမာမှု မြင့်တက်လျက် ရှိနေသည်မှာ ကာလအတန် ကြာခဲ့ပြီဖြစ်ပြီး စစ်တပ်က နေရာအနှံ့ စစ်အင်အားတိုးချဲ့ကာ ULA/ AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို အနှောင့်အယှက် ပေးနေသလို ယင်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် ကြိုး စားနေကြောင်း AA ဘက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ ဖြစ်လာလျှင် စစ်တပ်ကို အဆိုးမဆိုရန်ဟူသည့် ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီနှင့် AA ကြား စစ်ရေးတင်းမာမှု မြင့်တက်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင် သောကြောင့် အရပ်သားပြည်သူများ အနေဖြင့် စစ်တပ် သွားလာလှုပ်ရှားသော နေရာများ၊ စစ်တပ် အထိုင်ချနေထိုင်သည့် နေရာများနှင့် တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထား ရှောင်ကြဉ်ကြရန် AA က သတိ ပေး ထုတ်ပြန်ထားသည်။

<https://burma.irrawaddy.com/news/2022/05/26/252159.html>

ပလက်ဝတွင် AA နှင့် စစ်ကောင်စီတပ် တကျော့ပြန်တိုက်ပွဲများ

By မရှိမ | 26 May 2022



ကုလားတန်မြစ်အတွင်း စစ်လှေတစ်စင်းက စစ်ကောင်စီတပ်သားအပြည့်တင်ဆောင်၍ မေလ ၂၄ ရက်နေ့က မြစ်အထက်ပိုင်းကို မောင်းနှင်သွားသည်။ မိုးကာဖြင့်ဖုံးအပ်ထားသောစက်လှေတွင် စစ်သည်အင်အား ၁၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်တွင်းပါရှိသော ပလက်ဝနှင့် ရခိုင်ပြည်နယ်ကျောက်တော်ကို ကုလားတန်မြစ်သည်ဖြတ်သန်းစီးဆင်းကာဆက်သွယ်ပေးထားပြီး စက်လှေနှင့်ဆိုလျှင် နေ့တဝက်နီးပါးကြာသည်။ ကျောက်တော်မှ စက်လှေဖြင့် နံနက် ၇ နာရီခွဲထွက်လျှင် ပလက်ဝသို့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်ရောက်သည်။

ဒီမြင်ကွင်းက သိပ်ထူးထူးခြားခြားကြီးမဟုတ်လှသော်လည်း ပလက်ဝ ဒေသခံတို့တွက်ကိန်းကတော့ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်လာလိမ့်မည်ဟုတွက်ခဲ့ကြသည်။

ဒေသခံတို့တွက်ဆခဲ့သလိုလည်း တိုက်ပွဲများ ကုလားတန်မြစ်အထက်ပိုင်း ပီချောင်းကျေးရွာအုပ်စုဘက်တွင် ယနေ့ မေလ ၂၆ ရက်နေ့နံနက်တွင် ပြန်ဖြစ်ခဲ့သည်။

ကုလားတန်မြစ်အထက်ပိုင်းကား ၂၀၁၅ခုနှစ်ထဲကစတင်ပြီး AA က ခြေကုပ်ယူထားသောနေရာဖြစ်သည်။ ကုလားတန်မြစ်ကြောင်းတစ်ခုလုံးကိုဆိုလျှင် ၂၀၁၉ ခုနှစ်ကတည်းက AA ကထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြတ်သန်းသွားသော စက်လှေများပဲ့ထောင်များကို စစ်ဆေးနိုင်စွမ်းရှိနေခဲ့သည်။ စစ်ကောင်စီတပ်များကတော့

၂၀၂၀ ခုနှစ်မှစတင်ပြီး ကုလားတန်မြစ်ကြောင်းအတွင်း စစ်ဆေးရေးဂိတ်နှစ်ခုသာ ထားရှိရာက ယခုအခါတွင် မြစ်အတွင်းစိုးမိုးနိုင်မှုပိုလာသည့်သဘောဖြစ်သည်။

ကျောက်တော်မြို့အနီးမှာ စစ်ကောင်စီတပ်နှစ်ခုရှိသည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) နှင့် ပလက်ဝမြို့တဖက်ကမ်းမှာ အခြေစိုက်ထားသည့်တပ်ရင်း(၂၈၉) တို့ဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပလက်ဝနှင့်ကျောက်တော်ကြားမုန့်သန်းပြင် ကျေးရွာတွင် စစ်ကောင်စီတပ်များတပ်စွဲထားလာခဲ့သည်။

ပလက်ဝမြို့ပေါ်တွင် စစ်ကောင်စီတပ်ရင်း (၂၈၉)၊ ရှင်းလက်ဝ(ထရိုင်)တွင်စစ်ဗျူဟာတစ်ခုနှင့် ဆမီးစစ်ဗျူဟာတစ်ခုရှိပြီး နယ်မြေစိုးမိုးရေးအတွက် တပ်မ (၅၅) လက်အောက်ခံတပ်၊ တပ်မ (၇၇) လက်အောက်ခံတပ်နှင့်တပ်မ (၁၁) လက်အောက်ခံတပ်များရှိသည်။ သို့သော် စစ်ကောင်စီတပ်များမှာ တပ်စခန်းများနှင့်မြို့ပေါ်တွင်သာထိန်းချုပ်နိုင်စွမ်းရှိပြီး AA က ကျေးရွာများတွင် လွှမ်းမိုးထားနေခဲ့သည်။

စစ်ကောင်စီတပ်၏ တပ်လှုပ်ရှားသွားလာမှုပင် AA တပ်နှင့်ညှိနှိုင်းလုပ်နေခဲ့ရသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

သို့သော် ဒေသခံများအပြောအရ အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝ-ဆမီးလမ်းခရီးတွင် စစ်ကောင်စီတပ်ဂိတ်များ တိုးပွားလာခဲ့ရာ တစ်ဒါဇင်ခန့်ပင်ရှိသည်ဟုဆိုသည်။

ထို့အပြင် တပ်မ (၁၁)တပ်မမှူးပင်အထိုင်ချကာရှိနေသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

"စစ်တပ်ကအခုမှ ကုလားတန်မြစ်ကြောင်းကိုထိန်းချုပ်နိုင်တယ်ပြောရမလား။ ဂိတ်တွေဖွင့်ထားတယ်ပေါ့ ။ ဒါပေမယ့် ဒီကုလားတန်းမြစ်ကြောင်းမှာ ၂၀၁၇ ခုနှစ်ကဆိုရင် တပ်တွေတော်တော်လေးကိုကျတာ။ ဟိုဘက်ကမ်းဒီဘက်ကမ်းကို လှေနဲ့ကူးတာ AA ကလက်နက်ကြီးနှင့်ပစ်လို ဗိုလ်မှူးဗိုလ်ကြီးတွေသေကြတာ မနည်းဘူးလေ"ဟု စစ်ရေးလေ့လာသူက ပြောသည်။

၂၀၁၇ ခုနှစ်က ကုလားတန်မြစ်အထက်ပိုင်း နှုံးဘူးကျေးရွာနှင့် ငစပ်ကျေးရွာအကြားတွင် နေပြည်တော်စစ်တပ်လိုက်ပါလာသည့် စက်လှေတစ်စင်းကို AA မှ လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့်ဗိုလ်မှူးအပါအဝင် ၁၈ ဦးသေဆုံးခဲ့သည့်အဖြစ်အပျက်ကို သူက ပြောဆိုခြင်းဖြစ်သည်။

မေလ ၁၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာမှာ ရှိသည့်တပ်စခန်းတစ်ခုကို ရိက္ခာလာပို့သည့်စစ်တပ်သုံးရဟတ်ယာဉ်တစ်စီးကို သံတောင်တစ်ဖက်ကမ်းကနေ AAအဖွဲ့ တွေကပစ်ခတ်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ၎င်းတိုက်ပွဲသည် အပစ်ခတ်ရပ်စဲမှု နှစ်နှစ်နီးပါးအကြာမှာ ပလက်ဝမြေမှာ တကျော့ပြန် AA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်သည်။

"ပလက်ဝကတော့ စစ်တပ်နဲ့ AA ၊ CDF (Chin Defence Force)၊ CNA (Chin National Army) တို့ကအချိန်မရွေးထပြီးပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံးလိုဖြစ်နေပြီ။ " ဟုလည်း ပလက်ဝသားတစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်မှစတင်ပြီး ပလက်ဝမြို့နယ်အတွင်းရှိကျေးရွာအများအပြားမှပြည်သူများစစ်ဘေးရှောင်ကြရတော့သည်။

ကုလားတန်မြစ် အထက်ပိုင်းမှာရှိ တွဲကုန်းပြင်ကျေးရွာအနီးတွင်ဖြစ်ပွားသောတိုက်ပွဲကြောင့် အနီးတစ်ဝိုက် ကျေးရွာနေသူတွေ ထွက်ပြေးလာကြပြီး ရှင်းလက်ဝအောက်ရွာမှာ ၃၀၉ ဦး၊ အောက်ဘလိုင်ကျေးရွာ၂၈၁ ဦး၊ ဘဲဒင်ဝကျေးရွာမှာ ၅၆ဦး၊ ကာရာမိတ်ကျေးရွာ ကိုးဦး၊ မီးဇာကျေးရွာ နှစ်ဦးနှင့် ခိုးချောင်းဝကျေးရွာထဲကိုတစ်ဦးထွက်ပြေးခဲ့ရသည်ဟု ယခင်ကပလက်ဝမှာစစ်ဘေး ျရှောင်တွေကို ကူညီပေးခဲ့ဖူးသူ တစ်ဦးကပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင်လူဦးရေတစ်သိန်းဝန်းကျင်ရှိပြီး စစ်ဘေးရှောင်စခန်း လေးနေရာရှိရာ ပလက်ဝစစ်ရှောင်စခန်း၊ ဆမီးစစ်ရှောင်စခန်း၊စိမ့်စင်းဝစစ်ရှောင်စခန်းနှင့် မီးဖာစစ်ရှောင်စခန်းတို့ဖြစ်ရာ စစ်ဘေးရှောင်စုစုပေါင်း တစ်သောင်းကျော်ရှိသည်။

<https://www.mizzimaburmese.com/article/107907>

ပလက်ဝ တိုက်ပွဲ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်

၂၆ မေ ၂၀၂၂



ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ် တွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပြီး ကျောင်းအပ်ပြန်လက်ခံတဲ့ မေလ ၂၆ ရက်နေ့မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက်ပေါင်းတစ်သောင်း အေအေ နဲ့ မြန်မာတပ်မတော်တို့ ဒီကနေ့ မနက် ၁၀ နာရီခန့်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပလက်ဝ ဒေသခံတစ်ဦးက

ဘီဘီစီကို ပြောပါတယ်။

ပလက်ဝဟာ ရခိုင်ပြည်နယ်နဲ့ နီးကပ်စွာတည်ရှိပြီးတော့ အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ ပလက်ဝမြို့ အဘောင်သားကျေးရွာ ဆူးပုတ်တောင်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်သံတွေ ညနေပိုင်းအထိကြားနေရပြီးတော့ လက်နက်ကြီးသံတွေကြောင့် ပလက်ဝမြို့ပေါ် ကကျောင်းအပ်လက်ခံမယ့် ဆရာမအချို့ အိမ်ကို ပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေထဲက တစ်ဆင့် သိရပါတယ်။

ပလက်ဝမြို့ဟာ ကုလားတန်မြစ်ဘေးမှာရှိပြီး ရေကြောင်းသွားလာရေးကို အဓိကထား သွားလာကြကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်ထဲမှာ ရေကြောင်း သွားလာမှုတွေ မရှိသလောက်ဖြစ်သွားတယ်လို့ ပြောကြပါတယ်။

တိုက်ပွဲဖြစ်တဲ့ နောက်ဆုံးအခြေအနေ အသေးစိတ်မသိရပေမဲ့ ပလက်ဝမြို့ အခြေစိုက်တပ်ရင်းက ဆူးပုတ်တောင်ဘက်ကို ဒီကနေ့ ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်နေကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ပလက်ဝ တိုက်ပွဲနဲ့ ပတ်သက်လို့ အေအေဖက်ကရော မြန်မာစစ်တပ်ဘက်ကပါ သတင်းထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရခိုင်မှာတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ အေအေဘက်က ဒေသခံတွေကို သတိပေးခဲ့သလို အေအေဟာ ရခိုင်မှာတိုက်ပွဲခေါ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပလက်ဝမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတဲ့ အတွက် မြို့ခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ညပိုင်းကတော့ ရခိုင်ပြည်နယ်က မြောက်ဦးမြို့ပေါ်မှာ သေနတ်သံတွေ ပြန်ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်သွားခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလနောက်ပိုင်း တစ်နှစ်ကျော်အတွင်း မြောက်ဦးမြို့မှာ သေနတ်သံတွေ ပြန်ကြားခဲ့ရတာဖြစ်ပါတယ်။

အခုမေလ ၂၆ ရက်နေ့မှာတော့ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်လာတဲ့ အခြေအနေကို ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ရက္ခိတပ်တော် အေအေဟာ ရခိုင်မှာ အုပ်ချုပ်ရေးယန္တရားတည်ဆောက်နေပြီး စစ်ကောင်စီဘက်ကတော့ တားဆီးပိတ်ပင်တာတွေ ကုန်စည် စီးဆင်းမှုကို စစ်ဆေးတာ အေအေနဲ့ ဆက်စပ်သူလို့ ယူဆတဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးတာတွေ ပြီးခဲ့တဲ့လတွေက စပြီး လုပ်လာခဲ့ပါတယ်။

ရက္ခိတပ်တော်ဘက်က တာဝန်ရှိသူ တစ်ယောက်ကို လွှတ်ပေးဖို့ကိစ္စ ၊ ရက္ခိတပ်တော်တာဝန်ရှိသူ တစ်ယောက်ကို အပစ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့ ကုန်စည်စီးဆင်းတာတွေ ကန့်သတ်တာကို ဖြေလျှော့ပေးဖို့ စတဲ့ကိစ္စတွေမှာ အေအေဘက်က တောင်းဆိုတာရှိခဲ့ပြီး မြန်မာစစ်တပ်ဘက်က အပြုသဘောတုံ့ပြန်တာ မတွေ့ရဘူးလို့လည်း အေအေရဲ့ နိုင်ငံရေးမှူး ဦးဦးလှစောက ပြောပါတယ်။



ဓာတ်ပုံ ပုံစာ၊ ရခိုင်ကျေးရွာအချို့ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထား

စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက ဖိတ်ခေါ်ပြီးတွေ့ဆုံနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း အေအေဘက်က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

စစ်တပ်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုအပါအဝင် အေအေ နယ်မြေတွေထဲအထိ လုပ်ဆောင်တဲ့ ဖမ်းဆီးမှု၊

ဒေသခံတွေအပေါ်သယ်ယူပို့ဆောင်ရေး၊ ရိက္ခာလမ်းပတ်ဆို့ တာတွေကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်တာလို့ အေအေပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောခဲ့ပါတယ်။

စစ်တပ်နဲ့တော့ အရင်ကတည်းက ထားခဲ့ကြတဲ့ Gentleman Agreement နဲ့သာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကို ရပ်တန့်ထားတာဖြစ်ပြီး အခြားသဘော တူညီမှု တစ်စုံတစ်ရာကိုစာချုပ် စာတမ်းလက်မှတ်ရေးထိုး သဘောတူထားတာ မရှိဘဲ အေအေအနေနဲ့ ရပ်တည်နေတာလို့ သိရပါတယ်။

အခု ဒီကနေ့ ပလက်ဝမှာ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ မတိုင်မီ ရခိုင်မှာ တိုက်ပွဲဖြစ်ပွားစဉ် ပစ်ခတ်တဲ့ ပုံစံဖြစ်နေတာကြောင့် ဒေသခံတွေက ဒေသမှာ စစ်ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

အခု မေလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတွေမှာ ရှာဖွေမှု၊ စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့နယ်အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ တောင်ကုတ် စတဲ့မြို့နယ်တွေ အတွင်းမှာလည်း ကျေးရွာတချို့တို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စစ်ဆေးမှု ပြုလုပ်တာတွေကို မေလဆန်းက ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လက်ရှိစစ်ရေးပြင်ဆင်မှုတွေဟာ ၂၀၂၀ တိုက်ပွဲတွေကာလထက် ပိုများပြီး ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ ရခိုင်နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့မှာ စစ်ကောင်စီတပ်တွေ အများအပြား နေရာယူထားတာကို တွေ့ရကြောင်း ပလက်ဝ မြို့ခံတစ်ဦးက ပြောပါတယ်။

<https://www.bbc.com/burmese/burma-61596135>

PNO အဖွဲ့ထဲ စစ်မှုထမ်းရန် ပအိုဝ်းရွာတရွာလျှင် ၃ ယောက်နှုန်းဖြင့် တပ်သားသစ် ခေါ်ယူနေ

Published By DVB | 26 May, 2022



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ ဟိုပုံးမြို့ကြားရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပလီကင်းကျေးရွာမှာ မေ ၂၅ ရက် မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် PNO အဖွဲ့က ပြည်သူ့စစ်ထဲဝင် စစ်မှုထမ်းဖို့ ကျေးရွာတရွာကို ၃ ယောက်နှုန်းနဲ့ လိုက်လံခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

PNO ပြည်သူ့စစ်တပ်ထဲကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အရွယ်ကောင်း ပအိုဝ်းတိုင်းရင်းသား အမျိုးသားတွေကို စစ်သားအဖြစ် စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ပြီး တရွာကို ၃ ယောက်နှုန်း ပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပအိုဝ်းတိုင်းရင်းသားတွေအပေါ် လုံခြုံရေးစရိတ် တအိမ် ကျပ် ၃ သောင်း ကောက်ခံမှုတွေ ရှိနေတယ်လို့ ဒေသခံ ပအိုဝ်းတိုင်းရင်းသူတဦးက ပြောပါတယ်။

"ပြည်သူတွေ ဆန့်ကျင်နေလည်း မရပါဘူး။ ကျမအမျိုးသားလည်း စာရင်းထဲပါတယ်။ အခုမှ ကျမတို့ အိမ်ထောင်ကျခါစပဲ ရှိသေးတယ်။ အမျိုးသားက စစ်ထဲမသွားမနေရဆိုတော့ ညားခါစ ကျမက ဘာလုပ်ရမှန်း ဘာပြောရမှန်း မသိတော့ပါဘူး။ တခြားလူတွေလည်း အဲဒီအမိန့်ကို လက်မခံနိုင်လို့ ကန့်ကွက်ကြပေမဲ့ မရကြပါဘူးရှင်။ ကျမတို့က စစ်အာဏာရှင်ကို အစကတည်းက လုံးဝကို ဆန့်ကျင်တယ်။ အခုဟာက PNO လုပ်ရပ်ကြောင့် ပြည်သူတွေ ငတ်လာတာပဲလားလို့ ပြောချင်ပါတယ်။ PNO နဲ့အတူ စစ်အာဏာရှင်ကို ထောက်ခံတဲ့ တခြားပအိုဝ်းတချို့ ရှိပါတယ်။ PNO ကို ထိရင် နာကြသူတွေပေါ့။ ဒါဆို သူတို့တွေကို ခေါ်လေ။ ကျမတို့ကတော့ စစ်အာဏာရှင်ကို လုံးဝဆန့်ကျင်သူတွေပဲ။"

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိသူ အမျိုးသားတိုင်း မဖြစ်မနေ PNO ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်ရမှာဖြစ်ပြီး ၃၅ နှစ် အထက်ပိုင်းတွေကိုတော့ ရွာလုံခြုံရေး ကင်းစောင့်ဖို့အတွက် ခေါ်ယူနေတာပါ။

အဲဒီလို ခေါ်ယူမှုအပေါ် ငြင်းဆန်သူတွေအနေနဲ့ ကျပ် ၄၅,၀၀၀ ပေးဆောင်ရမယ်ဆိုတဲ့ တောင်းဆိုမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အခုထိတော့ မဝင်ရင် ဘာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တာတော့ မရှိသေးဘူး။ စစ်ထဲဝင်ဖို့ တရွာ ၃ ယောက်ကို မဲနှိုက်ရွေးချယ်ထားပြီးပြီ။ မဲနှိုက်တဲ့ အစည်းအဝေးကို မလာနိုင်သူတွေလည်း စာရင်းထဲပါတယ်။ နေ့စေ့လစေ့ ကိုယ်ဝန်နဲ့ အမျိုးသမီးတွေကလည်း သူတို့ယောက်ျားတွေ စစ်မှုထမ်းစာရင်းထဲပါတော့ ငိုယိုတောင်းပန်ကြပေမဲ့လည်း မရဘူး။ ရွာသူကြီးက အတင်းသွားခိုင်းတယ်။ PNO ထောက်ခံသူတွေကတော့ လိုက်ကြမယ်ဆိုတော့ ပြောစရာစကားတောင် မဲ့သွားပါတယ်။"

ဒါ့အပြင် ရေတံခွန်ရွာ၊ သံပုရာပင်၊ ပေါမူ၊ ဇလဲ၊ ဖာမွန် စတဲ့ကျေးရွာတွေမှာလည်း တရွာကို အမျိုးသား ၃ ဦးစီ မဝင်မနေရ PNO ပြည်သူ့စစ်အဖွဲ့ထဲဝင်ပြီး စစ်မှုထမ်းဖို့ PNO အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လိုက်လံခေါ်ယူနေတယ်လို့ သိရပါတယ်။

<https://burmese.dvb.no/archives/535418>

စစ်ကောင်စီ၏ သွေးခွဲလက်နက်

By SHAN - May 26, 2022

“တစ်ရပ်ကွက်ကို လူ ၁၂ ယောက် တစ်ရွာကို လူ ၁၂ ယောက် ပေးရမယ်ဆိုပြီး အခု လူလိုက်စုနေတယ် ” ဟု စစ်ကောင်စီတပ် လက်အောက်ခံ အဖြစ် ဖွဲ့စည်းမည့် ဓနပြည်သူ့စစ် (သို့) Danu Army ဖွဲ့စည်းရန် လူစုဆောင်းနေကြောင်း ပင်းတယမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။



Dang Army ဖွဲ့စည်းရန် လာရောက်စည်းရုံးနေစဉ်

သမိုင်းအစဉ် အဆက် စစ်ပွဲများ မရှိခဲ့သည့် သျှမ်းပြည်နယ် တောင်ပိုင်း၊ ဓနဒေသ၊ ရွာငံနှင့် ပင်းတယမြို့နယ် များတွင် စစ်အာဏာသိမ်းမှုနှင့် အတူ ဒေသ ကာကွယ်ရေးတပ်များ ပေါ်ပေါက်လာပြီး တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ ပြီးနောက် ဓနပြည်သူ့စစ် ဖွဲ့စည်းရန် အာဏာသိမ်း စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ တစ်ရွာလျှင် လူငယ် ၁၂ ယောက် တောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ခေတ်အဆက်ဆက် ဖိနှိပ်မှုများနှင့် အကြောက်တရား အောက်တွင် ဘာသာရေး အခြေပြု ဝါဒဖြန့်ချိမှု များကြောင့် အတုအယောင် ငြိမ်းချမ်းသည်ဟု ဆိုရမည့် ဓနဒေသသည် ယခုအခါ တော်လှန်ရေး လှုပ်ရှားမှု အားကောင်း လာသည်ဟု ဆိုရမည် ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သည့် ပဲရင်းတောင်ကျေးရွာ ဝင်ရောက် စီးနင်းမှုတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူ (၉) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုသည် ဓနလူငယ်များအား နာကျည်း စေသည်ဟု ပဲရင်းတောင်ရွာနေ မစန်းကျိန် (အမည်လွှဲ) ကပြောသည်။



ဓနဒေသပျူစောထီး အဖွဲ့ဖွဲ့ရန်

“အခု လူငယ်တွေက နာကျည်း ကုန်ပြီ၊ ရွာမှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ရွာဦးကြီးကျောင်းမှာ စစ်သားတွေ နေတယ်။ နေ့တိုင်း ဟိုအိမ် ဖောက်လိုက် ဒီအိမ် ဖောက်လိုက်နဲ့ လိုချင်တာ ယူတယ်။ ရွာကို မီးရှို့မယ်လည်း ကြားနေတယ်” ဟု ၎င်းကပြောသည်။

ဒေသတွင်း စစ်ကောင်စီ သတင်းပေးများကို ရှင်းလင်းခြင်းနှင့် တိုက်ပွဲ အချို့တွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများ ရှိလာပြီးနောက်

မြန်မာနိုင်ငံ အနှံ့အပြား စစ်မျက်နှာ အများအပြား ဖွင့်ထားရသည့် စစ်ကောင်စီသည် တော်လှန်ရေး အရှိန်မြင့်လာသည့် ဓနဒေသကို ထိန်းချုပ်ရေး ကျေးရွာများကို လုံခြုံမှုပေးရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ဓနပြည်သူ့စစ် ဖွဲ့စည်းရန် ကြိုးစားလာခြင်း ဖြစ်သည်။

“နည်းသစ်တော့ မဟုတ်ဘူး။ တိုင်းရင်းသား ဒေသတွေမှာ ပြည်သူ့စစ်ဆိုတာ ဖွဲ့ပေးပြီး လူမျိုးစု အချင်းချင်း ရန်တိုက်ပေးပြီး သွေးခွဲ အုပ်ချုပ်တဲ့ စနစ်။ ဓနဒေသမှာ အရင် စစ်အစိုးရ ကတည်းက ဖွဲ့ဖို့ ကြိုးစားဖူးတယ်။ စစ် ဖြစ်တာ မရှိတော့ မလိုဘူး ဆိုပြီး ဆက်မလုပ်ခဲ့တာ ထင်တယ် ” ဟု သျှမ်းနိုင်ငံရေး လေ့လာသူ တစ်ဦးက ဆိုသည်။

ယင်းသို့ စစ်ကောင်စီက ပြည်သူ့စစ် ဖွဲ့စည်းရန် စီစဉ်နေမှုကို ဓနတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (အိုးစည်ပါတီ) ဦးဆောင်သူ အချို့နှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တချို့က ယူနီဖောင်း၊ အသုံးအဆောင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးမည် ဖြစ်ပြီး စစ်သင်တန်းပေး၍ လက်နက် တပ်ဆင်ပေးမည် ဖြစ်ကြောင်း ရွာငံမြို့နယ်မှ အုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယင်းသို့ ဖွဲ့စည်းမှုကြောင့် ဒေသခံ လူငယ်များကြား သွေးကွဲမှုများ ဖြစ်ပေါ်ကာ လူမျိုးတူချင်း ပြန်လည် တိုက်ခိုက်ရသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ထို့အပြင် စစ်တပ်က သျှမ်းပြည်နယ် အတွင်း ခေတ်စဉ်ဆက် ပြုလုပ်လေ့ ရှိသည့် နည်းလမ်း ဖြစ်သည့် ဒေသတွင်း နေထိုင်သည့် လူမျိုးစု အလိုက် ပြည်သူ့စစ်များ ဖွဲ့စည်းပေးကာ သွေးခွဲ အုပ်ချုပ်မှုကြောင့် ဒေသတွင်း နေထိုင်မှု ဘဝများ၊ အခြေအနေများ ရှုပ်ထွေး လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ကာလသားထဲက ၁၂ ယောက်တောင်းတာ မဝင်ချင်တဲ့ လူငယ်တွေ ကတော့ ထွက်ပြေး နေကြရတယ်။ အစိမ်း အသိုင်းအဝိုင်းက လူတွေ၊ အရက်သမား၊ ဖဲသမားတွေ လူရာမဝင်တဲ့ ခိုးဆိုးနှိုက်တွေ ဆေးသမားတွေ ထဲက ဝင်ကြမယ့်လူတွေ ရှိနိုင်တာပေါ့။ တစ်ရွာလုံး တစ်ယောက်မှ မဝင်ဘူး ဆိုရင် စစ်တပ်က လာဖမ်းမှာလို့ ခြိမ်းခြောက်ခံနေရတဲ့ ရွာတွေလည်းရှိတယ်” ဟု ပင်းတယမြို့ခံက ပြောသည်။

ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် မရှိသော်လည်း ကျေးရွာ တချို့သို့ ပအိုဝ်း ပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ပြီး အဖွဲ့လိုက် လာရောက်လေ့ရှိရာ ယင်းအဖွဲ့တွင်း၌ ဓနဒေသတွင် တည်ရှိသည့် ပအိုဝ်းကျေးရွာများမှ ရွာခံများ ပါဝင်နေသဖြင့် လူမျိုးစု ပဋိပက္ခ ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိတွင် ဒေသခံ အချို့ကို ပျူစောထီး အဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးကာ စစ်တပ်နှင့် အတူ ရှာဖွေ ဖမ်းဆီးမှုများ၊ ကျေးရွာများသို့ ဝင်ရောက် မွေနှောက်မှုများ ပြုလုပ်နေသဖြင့် လူငယ်များစွာ ထွက်ပြေးနေရသည့် ဖြစ်ရာ လက်နက်ကိုင် တော်လှန်ရေး အားကောင်းရန် မီးထိုးပေးသကဲ့သို့ ဖြစ်နေသည်ဟု ပင်းတယမြို့ခံက သုံးသပ်သည်။

“ရှောင်နေရတာကို စိတ်ကုန်လာတယ်။ ဘာပဲဖြစ်ဖြစ် ဓနဒေသကို အစဉ်အဆက် စစ်တပ်က လူတွေပဲ အုပ်ချုပ်နေတာ။ ကျနော်တို့ ဒေသ လွတ်မြောက်ဖို့ စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ ကျနော်တို့ လူငယ်တွေ တိုက်ပွဲ ဝင်ကြရမှာပဲ။ ပစ္စည်း မပြည့်စုံသေး လို့သာ၊ လူငယ်တွေက အဆင်သင့်ပဲ” ဟု ဓန လူငယ်တစ်ဦးက ဆိုသည်။

လက်ရှိ အခြေအနေအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေ ယိုယွင်းမှုများ ဖြစ်ပေါ်နေသည့် နည်းတူ ဓနဒေသတွင်လည်း စိုက်ပျိုးရန် စက်သုံးဆီ၊ မြေဩဇာနှင့် ကုန်ဈေးနှုန်းများ အဆမတန် တက်နေပြီး ဈေးကွက် မရေရာမှုကြောင့် ယခု မိုးကာလ စိုက်ပျိုး ရာသီ အတွက် အခက် တွေ့နေရကြောင်း ပဲရင်းတောင်ကျေးရွာနေ အမျိုးသမီးက ပြောသည်။

“ဈေးတွေက အကုန်တက်နေတော့ အရောင်း အဝယ် မကောင်းဘူး။ စိုက်ပျိုးဖို့ ကလည်း ဈေးတွေ အကုန်တက်၊ ရွာလည်း ပြန်လို့ မရဆိုတော့ ဒီနှစ်တော့ တော်တော် အခြေအနေ ဆိုးမယ်။ စစ်ကောင်စီ ပြုတ်မှ အကုန် အေးချမ်းမယ် တိုးတက်မယ်၊ ကိုယ့်လူမျိုး ကိုယ့်ဒေသကို အုပ်ချုပ်ခွင့်ရမယ်၊ အဲ့လိုပဲ မျှော်လင့်တယ်” ဟု သူမ၏ မျှော်လင့်ချက်ကို ပြောပြသည်။

လက်ရှိ ဓနဒေသတွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ခန့် လှုပ်ရှားလျက် ရှိသော်လည်း လက်နက် ခဲယမ်း မပြည့်စုံမှုကြောင့် လူငယ် အများအပြား လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နိုင်ခြင်း မရှိသေးကြောင်း လူငယ်တစ်ဦးက ဆိုသည်။

“အခု စစ်ကောင်စီက တက္ကသိုလ် ပြန်ဖွင့်တော့မှာ ဆိုတော့ အဖေအမေတို့က သွားတက်ခိုင်း နေပြီ။ သူငယ်ချင်း တချို့လည်း အဲ့လိုပဲ မတက်ချင် ပေမယ့် တက်ရတော့မယ်။ ဒါပေမယ့် ကျနော်တို့ ဒေသကို ကျနော်တို့ လွှပ်လွှပ်လပ်လပ် အုပ်ချုပ်ခွင့်ရဖို့ ကျနော်တို့ အဆင်သင့် ရှိနေမှာပါ” ဟု ၎င်းကဆိုသည်။

ခေတ်အဆက်ဆက် ဓနဒေသကို စစ်တပ်ကသာ အုပ်ချုပ်ခဲ့ပြီး ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရနှင့် NLD လက်ထက်တွင် သာမက လက်ရှိ အထိ ဗိုလ်မှူးဟောင်း အာကာလင်း ဆိုသူ ဒေသဦးစီး ဥက္ကဋ္ဌ အဖြစ် အုပ်ချုပ်လျက်ရှိရာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် ချပေးခဲ့သည့် ရန်ပုံငွေများကို ကိုယ်ကျိုး အတွက် လဒ်စား သုံးစွဲသဖြင့် ၎င်းအနေဖြင့် သန်းပါင်းများစွာ ချမ်းသာနေပြီ ဖြစ်သော်လည်း ဒေသ ဖွံ့ဖြိုးမှု မရှိကြောင်း ၎င်းက ထောက်ပြသည်။

“ခေတ်အဆက်ဆက် ငြိမ်းချမ်းခဲ့တယ် ဆိုတာ အကြောက်တရားနဲ့ ဖိနှိပ်ထားလို့ အသိပညာမဲ့ပြီး ငြိမ်းချမ်းနေတာ။ လူကြီးတွေ ကလည်း အကြောက်တရားကြီးပြီး ဘာသာရေးမှိုင်း မိနေတော့ စစ်တပ် အလိုကျပဲ နေချင်တယ်။ ကျမတို့ လူငယ်တွေ အနေနဲ့ ကတော့ လွပ်လပ်ချင်တယ်။ သူများနိုင်ငံတွေလို ဖွံ့ဖြိုးချင်တယ်။ ဒီတစ်ကြိမ်မှ စစ်တပ်အောက်က မလွတ်မြောက်ရင် ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်တော့ဘူး။ တတ်စွမ်းသလောက် တော်လှန်သွားမယ်” ဟု ပဲရင်းတောင်ကျေးရွာနေ အမျိုးသမီးငယ်က ဆိုသည်။

“Danu Army ဆိုတာကို ခန့်ပြည်သူတွေ မျှော်လင့်နေတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက လက်အောက်ခံတပ် ဖွဲ့တယ်ဆိုတာကို ဒေသခံတွေ မသိလိုက်မှာ စိုးရိမ်စရာ ကောင်းတယ်။ ဒီဗျူဟာ အောင်မြင်သွားရင် ခန့် လူမျိုးအချင်းချင်း ပြန်တိုက်ရပြီး စစ်ကောင်စီက အလွယ်တကူ အနိုင်ရသွားမယ်” ဟု သျှမ်းပြည် နိုင်ငံရေးလေ့လာသူက ဆိုသည်။

သို့သော် သတင်း အချက်အလက်များ လွယ်ကူစွာ ရယူနိုင်သည့် ယနေ့ ကာလတွင် မျိုးဆက်သစ်များ၏ အသိအမြင် ကြွယ်ဝမှုနှင့် လွတ်မြောက်လိုစိတ်ကို စစ်ကောင်စီ ကျင်းသုံးနေသည့် နည်းဗျူဟာ ဟောင်းများက ဟန့်တားစွမ်း ရှိ မရှိဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းကသုံးသပ်သည်။

မေလ ၃ ရက်တွင် ပြုလုပ်သော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ပြည်သူ့စစ်များကိုခေါ်ပြီး အစည်းအဝေးပြုလုပ်ရာ တက်ရောက်စဉ် ၎င်းတို့ကို ရှင်းလင်းရန်အခွင့်မသာ၍ မေ ၉ ရက်တွင် ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အင်းလေးမှာ ဒလန်အရှင်းခံရတာများတော့ အင်းလေးက PDF သတင်းတွေကို စောင့်ကြည့်ပြီး ရပခ ကို သတင်းပို့ဖို့ ခေါ်ပြောတာ” ဟု မေ ၃ ရက် အစည်းအဝေးနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကပြောသည်။ အသတ်ခံရသူ နှစ်ဦးမှာ ပြည်သူ့စစ်ခေါင်းဆောင် နှင့် ဒလန်ဖြစ်ပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေကြသူများဖြစ်ကြောင်း ဒေသခံတစ်ဦးကလည်းပြောသည်။

အင်းလေးဒေသ နှင့် ဆက်စပ်နေသော ရွာဒေသတွင်လည်း စစ်ကောင်စီသတင်းပေး အကြီးစားဒလန်ဖြစ်သော ဦးတင်အို ဆိုသူကို ခန့်ပြောကျားတပ်ဖွဲ့ (DGF) က မေလ ၄ ရက်တွင် သုတ်သင်ရှင်းလင်းခံရသည်။

သျှမ်းပြည်တောင်ပိုင်းတွင် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးအရှိန်မြှင့်လာနေပြီး စစ်ကောင်စီကလည်း အင်အားသုံး ဖိနှိပ်နေသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယခင်ထက်ပိုမို အားကောင်းလာပြီး ပိုမိုလှုပ်ရှားလာကြောင်း ဒေသခံများက မှတ်ချက်ပြုကြသည်။

<https://burmese.shannews.org/archives/28281>

တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်ခရီးသွားဖြတ်သန်းခွင့် ကို ဇွန် ၁ရက် ဖွင့်မည်ဟုဆို

By SHAN - May 26, 2022



မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဉ်

သျှမ်းရှေ့ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်ကို ဇွန် ၁ ရက်တွင် ဒေသတွင်းနှစ်ဘက် ကုန်သွယ်ရန် အတွက် ပြန်လည်ဖွင့်လှစ်သွားမည် ဟု သတင်းရရှိသည်။

ဇွန်လ ၁ရက် မှ စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်ဂိတ် မယ်ဆိုင်တံတားနှင့် တခြားနယ်စပ်ဂိတ်များကို Thai- Myanmar Township Border

Committee (TBC) ညှိနှိုင်းရေးမှု၊ ချင်းရိုင်အုပ်ချုပ်ရေးမှူး Passakorn Boonyaluck ၊ မြန်မာနိုင်ငံ

တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် တို့ မေ ၂၄ရက်တွင် အစည်းအဝေးတက်ရောက်ပြီး ဆုံးဖြတ်ခဲ့ကြသည်။



မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဉ်

ချင်းရိုင်တွင် Covid-19 အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် ၈၀ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံ ထားပြီးကြောင်း Mr Passakorn မှ ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်သန်းခွင့် ကိုင်ဆောင်သူများသည် ကာကွယ်ဆေး ထောက်ခံချက် သို့မဟုတ် ATK ရလဒ်များကို ပြသရမည် ဖြစ်ကြောင်း၊ ထိုသည်မှ မဟုတ် ငါးရက်ကြာ quarantine ဝင်ရမည်ဖြစ်ကြောင်း

၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အခြားပြည်နယ်သို့ ခရီးသွားလိုသူတိုင်း နိုင်ငံကူးလက်မှတ်နှင့် ကာကွယ်ဆေးလက်မှတ်ဆောင်ထားရမည်ဟု လည်း M. Passakorn က ထပ်လောင်းပြောသည်။

<https://burmese.shannews.org/archives/28286>

ရှမ်းပြည်နယ်မှ သယ်ဆောင်ပြီး ရခိုင်နှင့် တနင်္သာရီသို့ ပို့ဆောင်မည့် ကျပ် ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွေးသွပ်ဆေးပြားများ ရန်ကုန်မြို့တွင် ဖမ်းမိ

PUBLISHED 26 MAY 2022



ရှမ်းပြည်နယ်မှ သယ်ဆောင်ပြီး ရခိုင်နှင့် တနင်္သာရီသို့ ပို့ဆောင်မည့် ကျပ် ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွေးသွပ်ဆေးပြားများ ရန်ကုန်မြို့တွင် ဖမ်းမိခဲ့ကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊

သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ဇောတိက(၃)လမ်းရှိ ဇော်မင်းစိုး

၏နေအိမ်အား သတင်းရသဖြင့် ဝင်ရောက်ရှာဖွေရာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက်နှင့် သက်ပိုင်ဦးတို့ ခုနစ်ဦးနှင့်အတူ စိတ်ကြွေးသွပ်ဆေးပြား ၁၀ သိန်းနှင့် ကျပ်သိန်း ၁၅၀ တို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၃)ရပ်ကွက်၊ စံပယ် လမ်းရှိ ဇော်မင်းစိုးက ကျော်ကျော်အောင် အမည်ဖြင့် ငှားပေးထားသည့်နေအိမ်မှ စိတ်ကြွေးသွပ်ဆေးပြား သိန်း ၄၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွေးသွပ်ဆေးပြား သိန်း ၅၀ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကွင်းဆက်အနေဖြင့် စစ်ဆေးရာ မေ ၁၈ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ (၃)ရပ်ကွက်၊ ခုခိုင်လမ်းနေ မမီးငယ်စိုး (ခ) သီတာစိုးကို ကျပ် ၈၅ သိန်းနှင့် လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူတို့အား HINO ခြောက်ဘီး မော်တော်ယာဉ်တစ်စီး၊ ကျပ်သိန်း ၄၀ တို့နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စိတ်ကြွေးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌ သိုလှောင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ သယ်ဆောင်ရောင်း ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကာ ဖမ်းဆီးထားသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

<https://news-eleven.com/article/231365>
